

မြန်မာ့အလင်း

၁၂၇၅ ခုနှစ်က တည်ထောင်သည်။ Established in 1914
Myanma Alinn Daily

ချမ်းသာကို ဆောင်ရွက်တတ်၏

အလွန်အလွန် မြင်နိုင်ခဲ့သော၊ အလွန်အလွန် သိမ်မွေ့သော အလိုရှိရာအာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားအပ်သောစိတ်သည် ချမ်းသာကို ဆောင်ရွက်တတ်၏။

စိတ္တဝင်(ဓမ္မပဒ - ၃၆)

၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်

၂၀၁၇ ခုနှစ်၊ မတ် ၅ ရက်၊ တနင်္ဂနွေနေ့

အတွဲ (၅၆)၊ အမှတ်(၁၅၆)

သတ္တမအကြိမ် နိုင်ငံတော်သံယမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တေရသမအစည်းအဝေး ဒုတိယနေ့ကျင်းပ

စာမျက်နှာ - ၃

ယနေ့သတိထားရမည့် ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်မှုနှင့် ရောဂါပိုး၏ ပြောင်းလဲမှုများ

ဆောင်းပါး စာမျက်နှာ - ၆

ရှေးဟောင်း ရုပ်ပွားတော်များနှင့် ဓာတ်တော်များ တွေ့ရှိ



စာမျက်နှာ - ၇

၂၀၁၇ ကာကွယ်ရေး အသုံးစရိတ် တရုတ်မြှင့်တင်



စာမျက်နှာ - ၁၀



နေပြည်တော်တပ်ကုန်းနှင့် ပျဉ်းမနားကြား၌ ရန်ကုန်-မန္တလေး ကားလမ်းမဟောင်း လေးလမ်းသွားဆောင်ရွက်နေစဉ်

ရန်ကုန်-မန္တလေးလမ်းဟောင်း လေးလမ်းသွားအဆင့်မြှင့်တင်မှု ၂၀၁၈ ခုနှစ် အစောပိုင်းပြီးစီးရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိ

သတင်းနှင့်ဓာတ်ပုံ-တင်မောင်လွင်(မြန်မာ့အလင်း)

နေပြည်တော် မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို အဓိကဆက်သွယ်သည့် ရန်ကုန်-ပဲခူး-မန္တလေးလမ်းဟောင်း ပြည်ထောင်စုလမ်းမကြီးအား လေးလမ်းသွားနိုင်လွန်ကတ္တရာခင်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးရန် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကားလမ်းမကြီးကို ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်ကားလမ်းမကြီးကဲ့သို့ ၄၈ ပေချဲ့၍ အဆင့်မြှင့်တင်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန စာမျက်နှာ ၄ ကော်လံ ၁ *

ထူးခြားသည့် နေ့အပူချိန်များ

ညောင်ဦးမြို့	၄၀ ဒီဂရီစင်တီဂရိတ်
ချောက်မြို့	၄၀ ဒီဂရီစင်တီဂရိတ်
မင်းဘူးမြို့နှင့်	၄၀ ဒီဂရီစင်တီဂရိတ်
ဘော်လခဲမြို့	၄၀ ဒီဂရီစင်တီဂရိတ်

မှတ်သားဖွယ်ရာ မိုးရေချိန်များ

ပူတာအိုမြို့	၀ ဒီဂရီ ၂၄ လက်မ
မချမ်းဘောမြို့	၀ ဒီဂရီ ၂၀ လက်မ

ဘုရင့်နောင် ဈေးသူ ဈေးသားများ စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ

စာမျက်နှာ - ၃



ဆီးဂိမ်းအကြို လက်ဆင့်ကမ်းပြေးပွဲ စည်ကားစွာကျင်းပမည်

သတင်း-မြင့်မောင်စိုး

ရန်ကုန် မတ် ၄

မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)နှင့် (၉) ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ အထိမ်းအမှတ်အဖြစ် အိမ်ရှင်မလေးရှားနိုင်ငံက ယင်းပြိုင်ပွဲများနှင့်ဆက်စပ်၍ (Baton Run) လက်ဆင့်ကမ်းပြေးပွဲကို ၂၀၁၇ ခုနှစ် မတ်လပထမပတ်မှ မေလဒုတိယပတ်အထိ အရှေ့တောင်အာရှ ၁၁ နိုင်ငံရှိ မြို့ကြီး ၁၁ မြို့၌ ကျင်းပသွားရန် စီစဉ်ထားသည်။

ထို့ပြင် ရန်ကုန်မြို့၌လည်း လာမည့် မတ် ၂၅ တွင် Baton Run လက်ဆင့်ကမ်းပြေးပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောကြားသည်။

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၁၉-၈-၂၀၁၇ ရက်မှ ၃-၉-၂၀၁၇ ရက်အထိနှင့် အရှေ့တောင်အာရှမသန်စွမ်းအားကစားပြိုင်ပွဲကို ၁၇-၉-၂၀၁၇ ရက်မှ ၂၃-၉-၂၀၁၇ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီအားကစားပြိုင်ပွဲကြီး နှစ်ခုမတိုင်မီ Baton Run လက်ဆင့်ကမ်းပြေးပွဲကို အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ မြို့ကြီး ၁၁ ခုမှာ ပြုလုပ်မှာဖြစ်တဲ့အတွက် ရန်ကုန်မြို့မှာလည်း လာမယ့် မတ် ၂၅ ရက်မှာ စည်ကားသိုက်မြိုက်စွာ

စာမျက်နှာ ၄ ကော်လံ ၃ *



ဆင်းကတ်မှတ်ပုံတင်ခြင်းများကို ဤနေရာများတွင်ဆောင်ရွက်ပေးနေပါပြီ။

MPT လက်လီအရောင်းဆိုင်များ

MPT အိတ်ချိန်းရုံးများ

MPT အမှတ်တံဆိပ်အရောင်းဆိုင်များ

သမဝါယမဘဏ် (သတ်မှတ်ဘဏ်ခွဲများ)

ကမ္ဘောဇဘဏ် (သတ်မှတ်ဘဏ်ခွဲများ)

ဧရာဝတီဘဏ် (သတ်မှတ်ဘဏ်ခွဲများ)

MPT နယ်လှည့်ရုံးပွဲများ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ တက္ကသိုလ်များ

နိုင်ငံတစ်ဝန်းရှိ စာတိုက်များ

Bestone ဖုန်းဆိုင်များ

အသေးစိတ်သိရှိလိုပါက www.mpt.com.mm/mm/sim-registration-mm/ တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အပြည့်အဝအကောင်အထည်ဖော်ရမည့် ရေဆိုးသန့်စင်စနစ်

စက်မှုကုန်ထုတ်လုပ်ငန်းများ ကျယ်ပြန့်လာခြင်းသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ပါသည်။ သို့သော် စက်မှုကုန်ထုတ်လုပ်ငန်းတို့၏ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်မှသာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ပြည့်သူတို့၏ ကျန်းမာရေးထိခိုက်မှုတို့ကို ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့ ရှောင်ရှားနိုင်မှသာ စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်တို့ကို ပြည်သူလူထုက အမှန်တကယ်ခံစားနိုင်မည်ဖြစ်ပါသည်။

စွန့်ပစ်ပစ္စည်းများအနက် ရေဆိုးစွန့်ပစ်မှုသည်လည်း အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့် အရက်ချက်စက်ရုံတို့မှ စွန့်ပစ်သော ရေဆိုးတို့သည် သဘာဝပတ်ဝန်းကျင်နှင့် ပြည့်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။ Biological Oxygen Demand (BOD) သည် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရလေ့ရှိသော ရေထုညစ်ညမ်းစေသည့် အော်ဂဲနစ်ပစ္စည်းဖြစ်ပါသည်။ သို့ဖြစ်၍ ဤအော်ဂဲနစ်ပစ္စည်း နည်းပါးခြင်းသည် ရေထု၏အရည်အသွေးကောင်းမွန်ခြင်းကို ဖော်ပြ၍ ဤအော်ဂဲနစ်ပစ္စည်းများပြားခြင်းသည် ရေထု၏အရည်အသွေး နိမ့်ကျခြင်းကို ဖော်ပြပါသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ညွှန်ကြားချက်အရ ရေထုညစ်ညမ်းစေသည့် အော်ဂဲနစ်ပစ္စည်း (BOD) ပါဝင်မှုသည် ၆၀၀၀ အောက်ရှိရမည်ဖြစ်ပါသည်။ သို့သော် တချို့သော စက်ရုံတို့မှ စွန့်ပစ်သော ရေဆိုးတို့တွင် ရေထုညစ်ညမ်းစေသည့် အော်ဂဲနစ်ပစ္စည်း (BOD) ပါဝင်မှုသည် ၂၅၀၀၀ ခန့်အထိ များပြားနေသည်ဟု သိရှိရပါသည်။

အဆိုပါ ရေဆိုးတို့၏ ဆိုးကျိုးသက်ရောက်မှုသည် အချိန်ကာလတစ်ခုရောက်မှ သိသာခြင်းမျိုးရှိသကဲ့သို့ ချက်ချင်းလက်ငင်း သိသာခြင်းမျိုးလည်းရှိပါသည်။ ရေဆိုးတို့ကြောင့် မြစ်ရေ ချောင်းရေတို့ကို သုံးရသောကဏ္ဍအဖြစ် အသုံးမပြုနိုင်ခြင်းသည် ချက်ချင်းလက်ငင်း သိသာသောဆိုးကျိုးများ ဖြစ်ပါသည်။ သို့ဖြစ်၍ စက်ရုံတို့သည် စွန့်ပစ်မည့် ရေဆိုးတို့ကို သန့်စင်သည့်စနစ် (Water Treatment Plant) တို့ကို မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ပါသည်။ မန္တလေးစက်မှုဇုန်ရှိ စက်ရုံတို့မှ ထွက်ရှိသော ရေဆိုးတို့ကို ဒုဋ္ဌဝတီမြစ်အတွင်းသို့ တိုက်ရိုက်စွန့်ထုတ်လျက် ရှိခြင်းသည် အရေးကြီးကိုင်တွယ်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။

သို့ဖြစ်၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် စက်ရုံများ၌ ရေဆိုးသန့်စင်စနစ် အပြည့်အဝတပ်ဆင်ရေးကို ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စက်မှုကုန်ထုတ်လုပ်ငန်းများအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်နိုင်စွမ်းရှိစေရေးအတွက် နည်းပညာနှင့်ဘဏ္ဍာရေးအရ ကူညီပံ့ပိုးနိုင်မည့် နည်းလမ်းများကိုလည်း သုံးသပ်ဆောင်ရွက်သင့်ပါသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ပြည့်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးသည် အရေးကြီးသော အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်၍ စက်မှုကုန်ထုတ်လုပ်ငန်းတို့တွင် ရေဆိုးသန့်စင်စနစ် အပြည့်အဝတပ်ဆင်နိုင်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

(၇၂)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်

- ❖ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်အရပ်ရပ်ကို ထိပါးလာမှုများအား တပ်မတော်မှ ကာကွယ်စောင့်ရှောက်ရေး။
- ❖ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုက ရွေးချယ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန် ထိန်းသိမ်းဆောင်ရွက်ရေးတို့အား တပ်မတော်၏ ရပ်တည်ချက်အဖြစ် မြဲမြံစွာခံယူလုပ်ဆောင်ရေး။
- ❖ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ချမှတ်ထားသော တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါဝင်ဆောင်ရွက်ရေး။
- ❖ နိုင်ငံတော်ကာကွယ်ရေးနှင့် ဘက်စုံလုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် စွမ်းရည်ထက်မြက်သည့် တပ်မတော်တည်ဆောက်ရေး။

ငါးလုပ်ငန်းဦးစီးဌာနနှင့် FAO ဌာနကုန်ထုတ်လုပ်မှု တိုက်ရိုက်စာချုပ်ချုပ်ဆိုရေးထိုး

နေပြည်တော် မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ ငါးဖမ်းဆီးခြင်းလုပ်ငန်းနှင့် ရေထုထွက်မြှေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများ စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နေကြသူများ အနေဖြင့် ရာသီဥတုအပေါ် အခက်အခဲများအပေါ်

ကြုံကြုံခံနိုင်မှုရှိနိုင်စွမ်းနှင့် လိုက်လျောညီထွေမှုရှိနိုင်စွမ်းများ အားကောင်းလာစေရန် ဖြည့်တင်းပေးမှုဆိုင်ရာစီမံကိန်း (Fish Adapt) နှင့် ပတ်သက်၍ စီမံကိန်းသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မတ် ၁ ရက် ဖွဲ့စည်းလှုပ်ရှားနေပြည်တော်ဟိုတယ် Kempinski ဟိုတယ်၌ ကျင်းပရာ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ

အောင်သူက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ဌာနကုန်ထုတ်လုပ်မှု တိုက်ရိုက်စာချုပ်ချုပ်ဆိုရေးထိုးပွဲအခမ်းအနားကို မတ် ၁ ရက် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ဌာနကုန်ထုတ်လုပ်မှု တိုက်ရိုက်စာချုပ်ချုပ်ဆိုရေးထိုးပွဲအခမ်းအနားကို မတ် ၁ ရက် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

Ms. Xiaojie Fan တို့က စီမံကိန်းစာချုပ်ချုပ်ဆိုရေးထိုးပွဲကြိုပြီး အပြန်အလှန် လဲလှယ်ပေးအပ်ကြသည်။ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ခြင်းအားဖြင့် ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေဖြစ်စေရေးအတွက် သတင်းအချက်အလက်များ အသိပေးပြောကြားခြင်းနှင့် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်သည့် ဆန်းသစ်သောလုပ်ငန်းစဉ်များ၊ နည်းပညာရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ ရေလုပ်ငန်းဆိုင်ရာ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရာတွင် ဖြစ်ပေါ်တတ်သည့် ခုခံနိုင်မှုအားနည်းခြင်းဆိုင်ရာ ပျော့ကွက်များအား လျှော့ချခြင်းအပေါ် သဘောပေါက်နားလည်ခြင်းဖြင့် ကုန်းတွင်းရေချိုငါးလုပ်ငန်း၊ ကမ်းခြေဒေသငါးလုပ်ငန်း၊ ရေထုထွက်မြှေးမြူရေးလုပ်ငန်းစဉ်များနှင့် နီးနီးဆက်စပ်သူများ အထောက်အကူဖြစ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆင့်သို့ကူးပြောင်း၍ မြေပြင်လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။



ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ဌာနကုန်ထုတ်လုပ်မှု တိုက်ရိုက်စာချုပ်ချုပ်ဆိုရေးထိုးပွဲအခမ်းအနားကို မတ် ၁ ရက် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

(သတင်းစဉ်)

ရွှေ၊ ငွေ၊ စက်သုံးဆီနှင့် နိုင်ငံတကာသုံး ငွေကြေးပေါက်ဈေးနှုန်း		၄-၃-၂၀၁၇	ခင်ရတနာ-စုစည်းသည်။
ရွှေဈေးနှုန်း (အောင်သမာဓိရွှေဆိုင်)		နိုင်ငံတကာ ငွေကြေးဈေးနှုန်း (ပဟိုဘတ်)	
ရန်ကုန်	၁၆ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၈၉၀၀၀
ရန်ကုန်	၁၅ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၃၆၇၀၀
မန္တလေး	၁၆ ပဲရည်	တစ်ကျပ်သား	ကျပ် ၈၈၉၀၀၀
စက်သုံးဆီဈေးနှုန်း (စက်သုံးဆီအသင်း)		အမေရိကန်	တစ်ဒေါ်လာ
ဒီဇယ်	၇၁၀/၇၂၅ ကျပ် (လက်ကားဈေး)	ဥရောပ	တစ်ယူရို
အောက်တိုန်း	၇၂၀/၇၄၀ ကျပ် (လက်ကားဈေး)	စင်ကာပူ	တစ်ဒေါ်လာ
အောက်တိုန်း	၇၆၀/၇၇၀ ကျပ် (လက်ကားဈေး)	ထိုင်း	တစ်ဘတ်
ပရိမီယံဒီဇယ်	၇၃၀/၇၄၅ ကျပ် (လက်ကားဈေး)	အိန္ဒိယ	တစ်ရူပီး
		တရုတ်	တစ်ယွမ်
		မလေးရှား	တစ်ရင်းဂစ်

သစ်တောနှင့်သစ်ပင်ချစ်ခင်တဲ့လူမျိုး သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး

မြန်မာ့အလင်း
၁၂၇၅ ခုနှစ်က စည်ထောင်သည်။
Myanmar Alinn Daily

စာတည်းမှူးချုပ် - အောင်နိုင်ဦး
 စာတည်းမှူး - ဝင်းရွှေ
 စာတည်းမှူး - မြင့်ဆွေ(သတင်းထောက်ချုပ်)
 စာတည်းများ - ထိန်လင်း၊ မြင့်စိုး၊ ကြည်ဝင်း၊ ဝင်းကျော်၊ သက်မွန်ဦး၊ ခြူးစန္ဒီနွေ၊ ကလျာမိုးမြင့်
 ထုတ်ဝေခြင်းအမှတ် - (၀၀၉၃)
 ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)

မြန်မာ့အလင်း Gmail: mmalin.npt@gmail.com, www.facebook.com/MYANMAALINNNEWS
 နေပြည်တော်-စာတည်းမှူး ၀၆၇-၃၆၁၄၂၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၄၅၊ ဖက်စ် ၀၆၇-၃၆၁၄၆၊ ရန်ကုန်ရုံးခွဲ-အမှတ်(၅၃)၊ နတ်မောက်လမ်း(၁)၊ ဗိုလ်ချုပ်(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မန်နေဂျာ ၀၁-၅၄၄၃၁၄၊ စီမံ ၀၁-၅၄၄၃၁၅၊ ငွေစာရင်း ၀၁-၅၄၄၃၁၆၊ ကြော်ငြာ ၀၁-၅၄၅၈၃၄၊ ၀၁-၅၅၉၁၈၊ Fax ၀၁-၅၄၆၂၂၁၊ ၀၆၇-၃၆၁၄၈၊ မြန်မာ့အလင်း ၀၁-၅၄၄၃၁၇၊ Fax ၀၁-၈၆၀၄၄၆။

သတ္တမအကြိမ် နိုင်ငံတော်သံယမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တေရသမအစည်းအဝေး ဒုတိယနေ့ကျင်းပ

ရန်ကုန် မတ် ၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော်သံယမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တေရသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကျန်းမြေရိ ဝိဇယမင်္ဂလာဓမ္မသတင်္ဃာကျင်းပသည်။ (ယာပုံ)



အစည်းအဝေးသို့ နိုင်ငံတော်သံယမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ပန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှုပြုသည့် နိုင်ငံတော်သံယမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန တို့မှ တာဝန်ရှိသူများ တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည့်ညှိကြသည်။

အစည်းအဝေးတွင် သဘာပတိ အဖြစ် နိုင်ငံတော်သံယမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ပန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်

အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏိကာဘိဝံသက ဆောင်ရွက်တော်မူသည်။ အစည်းအဝေးတွင် သတ္တမအကြိမ် နိုင်ငံတော် သံယမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက်များအနက်

ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင် ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

ဆက်လက်၍ သတ္တမအကြိမ် နိုင်ငံတော် သံယမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာ၊ ဝေဖန်ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်ကြီးများက ပြန်လည်ရှင်းလင်းလျှောက်ထား

တော်မူကြပြီး ပဉ္စမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင်ဆရာတော်က အတည်ပြုချက်ရယူသည်။ ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ဇယန္တောတေမိယာမူလေ အစရှိသော နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆိုတော်မူကြပြီး သာဓုသုံးကြိမ် ခေါ်ဆိုကာ သတ္တမအကြိမ် နိုင်ငံတော် သံယမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တေရသမအစည်းအဝေးကို မှန်းလွဲပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။ ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံယမဟာနာယက ဆရာတော်ကြီးများအား အလှူရှင် ရန်ကုန်မြို့ သယံဇာတနှင့် မြို့နယ် ကျိက္ကစဝေဠဝန်ကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဘဒ္ဒန္တမာန်တနှင့် တပည့် ဒါယကာ ဒါယိကာမများက ဝိသတ်မအကြိမ်မြောက် တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ (သတင်းစဉ်)

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဆွဲအနားမကြားဖြေဆိုသူများအတွက် မေးခွန်းပုံစံ သဘောပေါက်စေရန် Sign Language ဖြင့် ရှင်းလင်းပေးမည်

ရန်ကုန် မတ် ၄
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ဆွဲအနားမကြား ကျောင်းသား ကျောင်းသူများအတွက် ပထမဆုံးအကြိမ်အဖြစ် မေးခွန်းပုံစံအား နားလည်သဘောပေါက်စေရန် လူမှုဝန်ထမ်းသင်တန်းကျောင်းမှ ဆရာ ဆရာမများက ဖြေဆိုခန်းအတွင်း ဝင်ရောက်ရှင်းလင်းပြောကြားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာန (ရန်ကုန်ရုံးခွဲ)မှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ပြောကြားသည်။ နိုင်ငံတကာတွင် ဆွဲအနားမကြားကျောင်းသား ကျောင်းသူများအတွက်

တန်းတူအခွင့်အရေးရရှိစေရန် ဆောင်ရွက်ပေးနေသကဲ့သို့ မြန်မာနိုင်ငံ၌ လည်း အဆိုပါအခွင့်အရေးများရရှိနိုင်စေရန် ယခုအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ “အခြားကလေးတွေလို မေးခွန်းကို သူတို့ဘာသာစကားနဲ့ နားလည်ပြီး ကောင်းမွန်စွာဖြေဆိုနိုင်ဖို့ ပြုလုပ်ပေးတာဖြစ်ပါတယ်။ သာမန်လူတွေ သိတဲ့ ဝေါဟာရတွေကို သူတို့မသိတာ ရှိတယ်။ ဒါတွေ မေးခွန်းမှာပါလာရင် သူတို့ကို သင်ပေးတဲ့ ဆရာ ဆရာမတွေ က တောင်းဆိုထားတဲ့ အချိန် ၁၀ မိနစ်အတွင်းမှာ နားလည်အောင် ရှင်းပြပေးမှာဖြစ်လို့ သူတို့အတွက် အများကြီး

အထောက်အကူပြုမှာပါ” ဟု ၎င်းက ပြောသည်။ **မိနစ် ၃၀ အချိန်ပိုပေးထား**
တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ဆွဲအနားမကြား ကျောင်းသား ကျောင်းသူများကို သတ်မှတ်ဖြေဆိုချိန်ထက် မိနစ် ၃၀ အချိန်ပိုပေးထားပြီး ယင်းအချိန်ပိုမှ ၁၀ မိနစ်ကို မေးခွန်းပုံစံသဘောပေါက် နားလည်အောင် Sign Language ဖြင့် ရှင်းလင်းပြောကြားပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်ဥမ္မာဦးက ပြောသည်။ “အရင်စာမေးပွဲတွေမှာ မေးခွန်းရဲ့

သဘောကို နားမလည်တာတွေရှိလို့ စိတ်ပူပန်ရမယ်။ အခုလို ကျွန်ုပ်တို့က သူတို့နားလည်နိုင်မယ့် သင်္ကေတ စကားနဲ့ ဝင်ပြီးရှင်းလင်းပေးရင် သူတို့ရဲ့ ပူပန်မှုက ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမှာပါ” ဟု ၎င်းက ပြောသည်။ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုကြမည့် ဆွဲအနားမကြား ကျောင်းသား ကျောင်းသူဦးရေမှာ ကိုးဦးရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ၂၅ ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။ **မင်းထက်အောင် (မန်းကိုယ်ပွား)**

အမ်းမြို့နယ်၌ မတ်လအတွင်း ကျေးရွာခုနစ်ရွာ လျှပ်စစ်မီးရရှိတော့မည်

ကျောက်ဖြူ မတ် ၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်ရှိ ကျေးရွာခုနစ်ရွာဖြစ်သော လုံးဖြူရွာ၊ ဂေလောင်း၊ ပဲပန်းဒုံ၊ ဇာဒီမော်၊ ဂျင်ကုန်း၊ ကိုးကန်တန်းနှင့် စစ်စိကျေးရွာများ၌ ယခု မတ်လအတွင်း ဓာတ်အား ၂၄ နာရီ လျှပ်စစ်မီးရရှိတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးလှိုင်ထံမှ မတ် ၃ ရက်က သိရသည်။ အဆိုပါကျေးရွာများ၌ လုပ်ငန်းများ တာဝန်ယူထားသော ကုမ္ပဏီများက လည်း သတ်မှတ်ချိန်ပြီးစီးနိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက အထက်ပါကျေးရွာများသို့ ကွင်းဆင်းကာ လျှပ်စစ်လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ပြီး လုပ်ဆောင်သင့်သောလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီပြီးစီးနိုင်ရေး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးလှိုင်က သုံးလပတ်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ လျှပ်စစ်သုံးမီတာများ စနစ်တကျရှိစေရန် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားပြီး အမ်းမြို့ပေါ်ရှိ လျှပ်စစ်သုံးမီတာမှာ အလုံး ၂၂၀၀ ရှိနေကြောင်း သိရသည်။ **အောင်လှဖြူ**

ဘုရင့်နောင်ဈေးသူဈေးသားများ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန် မတ် ၄
ဘုရင့်နောင် ဈေးသာယာရေးအဖွဲ့၏ (၁၅)ကြိမ်မြောက် ဘုရင့်နောင် ဈေးသူဈေးသားများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဘုရင့်နောင်ဈေးဝင်းအတွင်း၌ ကျင်းပသည်။ စုပေါင်းသွေးလှူဒါန်းပွဲတွင် ဘုရင့်နောင်ဈေးမိဈေးဖတစ်ဦးဖြစ်သူ တက်လူစက်ယန္တရား အပိုပစ္စည်းရောင်းဝယ်ရေးမှ ဦးခင်မောင်လွင်၊ ဘုရင့်နောင်ဈေးသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဈေးတာဝန်ခံ ဦးဝင်းမြင့်တို့က အမှာစကားပြောကြားကြပြီး အမျိုးသားသွေးဌာနမှ ဒုတိယဥက္ကဋ္ဌကြားရေးမှူး

ဒေါက်တာသန်းအောင်ထွန်းက သွေးနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘုရင့်နောင်ဈေးသာယာရေးအဖွဲ့က အမျိုးသားသွေးဌာန ဒုတိယဥက္ကဋ္ဌကြားရေးမှူး ဒေါက်တာသန်းအောင်ထွန်းအား ဘုရင့်နောင်ဈေးသူဈေးသားများ စုပေါင်းလှူဒါန်းသည့် ငွေကျပ် ၂၅ သိန်းကျော်ကို ပေးအပ်လှူဒါန်းသည်။ စုပေါင်း သွေးလှူဒါန်းခြင်းနှင့် စပ်လျဉ်းပြီး ဘုရင့်နောင်ဈေးမိဈေးဖ တက်လူစက်ယန္တရား အပိုပစ္စည်းရောင်းဝယ်ရေးမှ ဦးခင်မောင်လွင်က “ရောဂါဝေဒနာဖြစ်နေတဲ့ လူတွေအတွက် အစားထိုးလို့မရတဲ့ သွေးကိုလှူဒါန်းတာဖြစ်တဲ့

အတွက် ပီတိဖြစ်ပါတယ်။ ဈေးအနေနဲ့လည်း တစ်နှစ်ကို နှစ်ကြိမ်လောက် သွေးလှူဒါန်းဖို့ရှိပါတယ်” ဟု ပြောသည်။ “တကယ်သွေးလိုအပ်နေတဲ့သူတွေအတွက် လာလှူတာပါ။ အရင်ကလည်း ငါကြိမ်လှူဖူးတယ်။ ဈေးအနေနဲ့ သွေးလှူဒါန်းပွဲကို နှစ်စဉ်ပြုလုပ်ပေးစေချင်တယ်။ တကယ်သွေးလိုအပ်နေတဲ့ လူနာတွေအတွက်ပါ” ဟု စုပေါင်းသွေးလှူဒါန်းပွဲသို့ သွေးလာရောက်လှူဒါန်းသည့် အောင်လှိုင်ထွန်းတာယာဆိုင်မှ မလွင်လွင်အေးက ပြောသည်။ ဘုရင့်နောင် ဈေးသူဈေးသားများ စုပေါင်းသွေးလှူဒါန်းပွဲကို ၂၀၀၄ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ နှစ်စဉ်



ဘုရင့်နောင် ဈေးသာယာရေးအဖွဲ့၏ (၁၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲတွင် သွေးလှူဒါန်းနေစဉ်

စုပေါင်းသွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး အမျိုးသားသွေးဌာနသို့ သွေးအိတ်ပေါင်း ၄၂၀၀ ကျော်နှင့် ငွေကျပ်သိန်း

၂၆၀ ကျော် လှူဒါန်းခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နောက်ပိုင်း စုပေါင်းသွေးလှူဒါန်းမှု ရပ်နားခဲ့ပြီး ယခုနှစ်မှစတင်ကာ သွေးလှူ

ဒါန်းပွဲကို ပြန်လည်ပြုလုပ်ခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဈေးသာယာရေးအဖွဲ့မှ သိရသည်။ **သတင်း-မင်းသစ်၊ ဓာတ်ပုံ-ရဲထွန်း**

နေရာကျကျ မိုးထစ်ချွန်းရွာမည်

နေပြည်တော် မတ် ၄
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေသည်။ မြန်မာပင်လယ်ပြင်အခြေအနေမှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ ကချင်ပြည်နယ်တွင် နေရာကျကျမိုးထစ်ချွန်းရွာမည်။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် နေရာကျကျမိုးထစ်ချွန်းရွာမည်။ ရွာရန်ရာနန်း ၈၀ ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ (မိုး/ဇေ)

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး TCSF အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပြောကြား

ရန်ကုန် မတ် ၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မတ် ၃ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ Park Royal Hotel ရတနာ(၁)ခန်းမ၌ ကျင်းပသော Teacher Competency Standards Framework(TCSF) အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။ ဆွေးနွေးပွဲသို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဦးဇော်ဌေး၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်(အငြိမ်းစား) ဒေါက်တာအောင်မင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာအေးအောင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ဝင် ဒေါက်တာ



အောင်မင်းက အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးရရှိသည့် အချက်များအပေါ် မူတည်၍ ထပ်မံဖြည့်စွက်ရမည့်အချက်များကို ရှင်းလင်းတင်ပြပြီးနောက် ပညာ

ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက TCSFတွင် ပါဝင်ဆွေးနွေးပေးကြသော လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်း

အားလုံးနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုဆွေးနွေးပွဲတွင် ရရှိလာသောအချက်အလက်များသည် ပညာရေးပြုပြင်ပြောင်းလဲမှုပြုလုပ်

ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက TCSF ဆွေးနွေးပွဲတွင် ဆွေးနွေးရရှိသည့် အချက်အလက်များနှင့် ရှေးဆက်ဆောင်ရွက်ရန်ရှိသည်များကို ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်များသို့ ဆက်လက်သွားရောက် ခဲ့ပြီး ပညာရေးမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ တက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က တက္ကသိုလ်ဝန်းကျင်တည်ဆောက်ရေးလုပ်ငန်းများ၊ ပညာရေးနှင့်ပတ်သက်၍ သင်ကြားရေးအစီအစဉ်များ၊ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေး

အခြေအနေများ သုတေသနလုပ်ငန်းနှင့် သုတေသနစာတမ်းပြုစု ဆောင်ရွက်နေမှုများ၊ သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားရေးနှင့် အရည်အသွေးပြည့်ဝသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်သင်ကြား လေ့ကျင့်နေမှု အခြေအနေများ၊ သင်တော်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အိုင်စီတီ၊ ကျောင်းသား ကျောင်းသူ အိမ်ဆောင်များ ဆရာ ဆရာမဝန်ထမ်းအိမ်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပညာရေးမိသားစုများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ၌ ဓာတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ်မီးစတင်သုံးစွဲနိုင်ပြီ

မန္တလေး မတ် ၄

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာတွင် ဓာတ်အားလိုင်းစနစ်ဖြင့်ဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးဖွင့်ပွဲကို မတ် ၃ ရက်က

ကျင်းပခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်အတွင်း ပညာရေးမြှင့်တင်မှုလုပ်ငန်းများ

အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်း ကျေးလက်လမ်းများဖောက်လုပ်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ခြင်း၊ ကျေးလက်မီးလင်းရေး စီမံကိန်း

လုပ်ငန်းများကို အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းများထဲမှ မီးလင်းရေးလုပ်ငန်းများအတွက် အစိုးရအဖွဲ့၏ ပံ့ပိုးမှု အလှူရှင်များ၏ လှူဒါန်း

မှုနှင့်အတူ ကျေးရွာနေပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် သရက်ကိုင်းကျေးရွာသည် လျှပ်စစ်မီးရရှိလာခြင်းဖြစ်ကြောင်း၊ ကျေးရွာလျှပ်စစ်မီးရရှိခြင်းသည်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းတစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။ (စုံစုံ)

အခြေအနေများကို မြို့နယ်လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက အသေးစိတ်ရှင်းလင်းတင်ပြသည်။



“သရက်ကိုင်းကျေးရွာ မီးလင်းဖို့ ၂၀၁၅ ခုနှစ်ကစခဲ့တယ်။ ၄၀၀ ဝိုက်ကို ဆောင်ရွက်ပြီးစီးခဲ့ပေမယ့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရတယ်။ အခုတော့ ကျေးရွာလမ်းမီးတိုင် ၉၀၊ အိမ်သုံးမီတာ ၁၀၆ လုံး စတင်သုံးစွဲနိုင်ပါပြီ”ဟု ဒေသခံ သရက်ကိုင်းကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောကြားခဲ့သည်။

တင်မောင်(မန်းကိုယ်ပွား)

★ ရွှေစုံမှ

ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီ ခုနစ်ခုကို BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုထားခြင်းဖြစ်သည်။

အဆိုပါ ပြည်ထောင်စုလမ်းမကြီးကို ၄၈ ပေအထိချဲ့၍ လေးလမ်းသွားအဖြစ် တိုးမြှင့်ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး “ပွင့်လင်းရာသီ မိုးမတိုင်မီ ရေနီကနေ ရမည်းသင်းအထိ မိုင် ၄၀ ကို တစ်ဆက်တစ်စပ်တည်းပြီးအောင် ဆောင်ရွက်နေပါတယ်။ မိုင် ၄၀ မှာ နေပြည်တော်ပျဉ်းမနားတိရစ္ဆာန်ညယျာဉ်အထိ ၂၄ မိုင်ပြီးစီးသွားပါပြီ။ သတ်မှတ်ထားတဲ့အတိုင်း ကားလမ်းမကြီးတစ်ခုလုံး ၂၀၁၈ ခုနှစ် အစောပိုင်းပြီးစီးအောင် သက်ဆိုင်ရာကုမ္ပဏီတွေက အရှိန်မြှင့်တင် ဆက်လက်ဆောင်ရွက်နေပါ

တယ်”ဟု ပျဉ်းမနားမှ တပ်ကုန်းကြားတွင် ဆောင်ရွက်နေသည့် Oriental Highway ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် အခက်အခဲအနည်းငယ်ရှိသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သည့်အတွက် အဆင်ပြေကြောင်း သိရသည်။

“လမ်းနဲ့မလွတ်တဲ့နေရာမှာ တချို့အပင်ကြီးတွေ၊ လျှပ်စစ်မီးတိုင်၊ တယ်လီဖုန်းတိုင်တွေ၊ ကေဘယ်ကြိုးတိုင်တွေရှိတော့ အခက်အခဲလေးတွေ အနည်းငယ်ရှိပေမယ့် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့သက်ဆိုင်ရာဌာနတွေရော ပိုင်းဝန်းညှိနှိုင်းဆောင်ရွက်တဲ့အတွက် အဆင်ပြေပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

★ ရွှေစုံမှ

ကျင်းပသွားမှာဖြစ်ပါတယ်”ဟု ဦးမျိုးလှိုင်က သုဝဏ္ဏအားကစားပြိုင်ပွဲ(၁)၌ ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ Baton Run လက်ဆင့်ကမ်းပြေပွဲကို အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုတိုးတက်ခိုင်မာစေရန် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၉)ကြိမ်မြောက် မသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များအပေါ် ပြည်သူများ ပိုမိုစိတ်ပါဝင်စားလာစေရန်၊ လက်ဆင့်ကမ်းပြေပွဲ Baton Run ကျင်းပရာ လမ်းကြောင်းတစ်လျှောက်ရှိ မြင်ကွင်းများနှင့် ရန်ကုန်မြို့၏ Iconic

Locations များကို မီဒီယာများမှ ထုတ်လွှင့်ပြသခွင့် ရရှိသည့်အတွက် မြန်မာနိုင်ငံ၏ Tourism Development ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေသည့် စသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဆက်လက်ပြောကြားသည်။

ယင်း လက်ဆင့်ကမ်းပြေပွဲတွင် Main Runners၊ Supporting Runners နှင့် Other Supporting Runners ဟူ၍ Runner အမျိုးအစား သုံးမျိုးပါဝင်မည်ဖြစ်ကြောင်း၊ Main Runners အတွက် လက်ဆင့်ကမ်းပြေပွဲတွင် ၂ ကီလိုမီတာအကွာအဝေးလျှင် Main Runners တစ်ဦးနှုန်းဖြင့် ၁၀ ကီလိုမီတာအကွာအဝေးရှိခြင်းကြောင့်

Main Runners ငါးဦးအား ရွေးချယ်မည်ဖြစ်ပြီး ဆီးဂိမ်းနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရအားကစားသမားများထံမှ အထောက်အကူပြုနိုင်စေသည့် Main Runners နောက်တွင် အရှေ့တောင်အာရှနိုင်ငံများ၏ အလံငယ်လေးများနှင့် SEA Games, Para Games နှင့် KL ၂၀၁၇ တို့၏ Logo များ ပါဝင်သည့် အလံများကိုင်ဆောင်ပြေးမည့် Supporting Runners အနည်းဆုံး ၁၅၀ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းနောက်တွင် Other Supporting Runners ၁၀ ဦးကလည်း အလံငယ်များ သယ်ဆောင်ပြေးမည်ဖြစ်ကြောင်း သိရသည်။

Baton Run လက်ဆင့်ကမ်းပြေပွဲလမ်းကြောင်းမှာ နံနက် ၆ နာရီခွဲတွင် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ညယျာဉ်

မှ Main Point အဖြစ် စတင်တာလွှတ်မည်ဖြစ်ကြောင်း၊ ယင်းမှ ဗဟန်းအားကစားကွင်းရေ (1st Check Point)၊ ကြားတောရလမ်း (ရွှေတိဂုံစေတီတော်)၊ (2nd Check Point)၊ အောင်ဆန်းအားကစားပြိုင်ကွင်း၊ (3rd Check Point)၊ ဦးဝိစာရအိုင်း၊ (4th Check Point) နှင့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ညယျာဉ်ပန်းဝင်နေရာ (Finish Line) သတ်မှတ်ထားကြောင်း သိရသည်။

ယင်းပြေးပွဲသည် ဆီးဂိမ်းတွင် ပထမဆုံးအကြိမ် ထည့်သွင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ပြ၏ အထက်ကရနေရာများကို သတိပြုမိလာစေပြီး ခရီးသွားလုပ်ငန်းအတွက် အထောက်အကူပြုစေရန် အရှေ့တောင်အာရှမြို့ကြီး ၁၁ မြို့၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နွေရာသီအခြေခံ အားကစားနည်းသင်တန်းများဖွင့်လှစ်

ရမည်းသင်း မတ် ၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားနည်းများဖွင့်ပွဲကို မတ် ၁

ရက် နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရမည်းသင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ရမည်း

သင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးက ၂၀၁၇ ခုနှစ် နွေရာသီအခြေခံအားကစားနည်း သင်တန်းအလိုက် လက်တွေ့ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတာဝန်ခံ(နည်းစနစ်မှူး) ဒေါ်မြင့်စန္ဒာဝင်း၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြကြောင်းသိရသည်။

နွေရာသီ အခြေခံအားကစားနည်း သင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊

ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် အေရိုဘစ်အားကစားနည်းများကို သက်ဆိုင်ရာနေရာများ၌ သင်တန်းနည်းပြ ဆရာ ဆရာမများက မတ် ၁ ရက်မှ ၂၁ ရက်အထိ ကျောင်းသား၊ ကျောင်းသူ ၅၅၀ ကျော်ကို နေ့စဉ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)

အားကစားမြှင့်တင်
စိတ်လန်းရွှင်
ဆန့်ကျင်မှုယစ်ဆေး

သီပေါမင်း၏စတုတ္ထသမီးတော် နတ်ရွာစံ ၈၁ နှစ်ပြည့် အလှူတော်မင်္ဂလာပြုလုပ်

မော်လမြိုင် မတ် ၄

မြန်မာဘုရင် သီပေါမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်၏ အငယ်ဆုံးသမီးတော်ဖြစ်သော အသျှင်ထိပ်စုမြတ်ဖုရားလေး (စတုတ္ထသမီးတော်)သည် ၁၂၉၇ ခုနှစ် တပေါင်းလဆန်း ၁၂ ရက်၊ ၁၉၃၆ ခုနှစ် မတ် ၃ ရက်တွင် မော်လမြိုင်မြို့ရှိ စတုတ္ထသမီးတော်စံအိမ်ယခုအခါ အထကခွဲ(၈) စံအိမ်တော်၌ နတ်ရွာစံတော်မူသည့် ၈၁ နှစ်ပြည့် အလှူတော်မင်္ဂလာအား (စတုတ္ထသမီးတော်)၏ သမီးကြီး ထိပ်စုဖုရားကြီး သက်တော် ၉၄ နှစ်၊ တော်ဖုရား အသက် ၉၃ နှစ်၊ မြေးရစ်ဦးမြစ်ခြောက်ဦး၊ တီ နှစ်ဦး စုစုပေါင်း ၁၈ ဦးတို့က မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ ဓမ္မိကာရာမကျောင်းတိုက် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။ ညနေပိုင်းတွင် စတုတ္ထသမီးတော်စံအိမ် အထကခွဲ(၈)၌ အသျှင်ထိပ်မြတ်ဖုရားလေးစံအိမ်၌ ပရိတ်တရားရွတ်ဖတ်ခြင်း၊ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် စတုတ္ထသမီးတော်၏ အုတ်နန်းပြုသောအခါအောင်၌ ပရိတ်တရားနာခြင်း မေတ္တာပို့



ရေစက်ချအမျှပေးဝေခြင်းနှင့် ဆီမီးထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အသျှင်ထိပ်မြတ်ဖုရားလေး၏ သားသမီး ခြောက်ယောက် အနက် သမီးတော် စုထိပ်ဖုရားကြီးမှာ သက်တော် ၉၄ နှစ်

ဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်ကြောင်း သားတော် တော်ဖုရားမှာ သက်တော် ၉၃ နှစ်ရှိပြီး လက်ရှိ ပြင်ဦးလွင်မြို့တွင် နေထိုင်ကြောင်း သိရသည်။ တင်ထွဋ်(မော်လမြိုင်)

ကျောစုံမှ

ရန်ကုန်အသင်းသည် ခင်မောင်လွင်၊ ကျော်ကိုကို၊ ကျော်ဇင်ထက်၊ အိမ်ကာစသည် အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့သလို ရှမ်းယူနိုက်တက်အသင်းကလည်း နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစတင်တည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများရရှိခဲ့သည်။ ၁၇ မိနစ်တွင် ဇွန်မိုးအောင်၏ ပြစ်ဒဏ်ဘောကန်ချက် ဘားထိထွက်ခဲ့သလို ၂၃ မိနစ်တွင် အိမ်ကာ၏ ကန်သွင်းမှုကို ရှမ်းဂိုးသမား သီဟစည်သူ ကာကွယ်နိုင်ခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ခံစစ်ကို ဦးစားပေးကစားခဲ့သည်။ ဒုတိယပိုင်းအစတွင် ရှမ်းယူနိုက်တက်အသင်းက

စိုးမင်းဦးနှင့် အောင်ရှိုးသာမောင်ကိုထည့်ကာ တိုက်စစ်အပြောင်းအလဲလုပ်ခဲ့သော်လည်း ပထမပိုင်းလောက်ပင် ရန်ကုန်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။ ရန်ကုန်အသင်းသည် ဒုတိယပိုင်းတွင် အပြောင်းအလဲလုပ်ခဲ့သော်လည်း ရှမ်းနောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ပွဲပြီးခါနီးမှ အနိုင်ဂိုးရခဲ့သည်။ ဘယ်ထောင့်ကန်ဘောကို ကျော်ကိုကိုက တိုက်ရိုက်ကန်သွင်းခဲ့ပြီး ရှမ်းဂိုးသမား သီဟစည်သူ မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရခြင်းဖြစ်သည်။ မန္တလားသီရိကင်း၌ ကျင်းပသောပွဲတွင် ရတနာပုံအသင်းက GFA အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအတွက် ဂိုးများကို ရဲကိုဦးနှင့်အောင်သူတို့က သွင်းယူပေးခဲ့သည်။

ဝဏ္ဏသိဒ္ဓိကင်း၌ ကျင်းပသောပွဲတွင် နေပြည်တော်အသင်းက ရခိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မက်သယူးက ရခိုင်အတွက်ဂိုး စတင်သွင်းပေးခဲ့သော်လည်း နေပြည်တော်အတွက် ဘစ်ဘာက ချေပဂိုး၊ အောင်မြတ်သူက အနိုင်ဂိုးသွင်းခဲ့သည်။ သုဝဏ္ဏကင်း၌ ကျင်းပသောပွဲတွင် မကွေးနှင့်ဟံသာဝတီပွဲတွင် တစ်ဂိုးစီသာရေကျခဲ့ပြီး အောင်ဆန်းကင်းပွဲတွင် ချင်းယူနိုက်တက်အသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒုတိယနေ့ကို မတ် ၅ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် မော်လမြိုင်ကင်း၌ ကျင်းပမည်ဖြစ်ပြီး Southern အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အင်းတော်မြို့၌ မဲဇာမြစ်အနီးရှိ ဆောင်းသီးနှံနေကြားများ အောင်မြင်

အင်းတော် မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မဲဇာမြစ်အနီးတွင် ဆောင်းသီးနှံနေကြား စိုက်ပျိုးလုပ်ကိုင်ကြသူ

များပြားသည်။ စိုက်ပင်များဖြစ်ထွန်းအောင်မြင်လျက်ရှိကာ အဖူးအပွင့်များဖြင့်ဝေဆာကာ အောင်မြင်ဖြစ်ထွန်းမှုများ ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

“ဆောင်းသီးနှံနေကြားစိုက်တဲ့ တောင်သူတွေ အတော်လေး အောင်မြင်လာတာ တွေ့ရပါတယ်။ အခုဖူးတံတွေနဲ့ အပွင့်တွေ ဝင်းဝါလာပြီဖြစ်ပါတယ်။ တစ်မြို့နယ်လုံး ဆောင်းသီးနှံနေကြားစိုက်ကေ တစ်သောင်းကျော်ရှိပါတယ်” ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးစိုးလွင်က ပြောသည်။ အင်းတော်မြို့နယ်အတွင်းရှိ ဆောင်းသီးနှံများကို စိုက်ပျိုးလုပ်ကိုင်နေကြသူများသည် မဲဇာမြစ်ကမ်းအနီးရှိ ကိုင်းခင်းများနှင့် ရိုးပြတ်မြေနေရာများတွင် စိုက်ပျိုးလျက်ရှိကာ အခုမတ်လဆန်းများတွင် နေကြားပွင့်များ ဝေဆာလာကြပြီဖြစ်သည်။ နေကြားစိုက်ပျိုးသည့် အင်းတော်မြို့နယ် လက်ပန်တန်းကျေးရွာအုပ်စု လက်ပန်တန်း၊ သက္ကယ်ကျင်း၊ ထန်းတော၊ ကျောက်ဆင်ကျေးရွာများ၊ ဝုလက်၊ ညောင်တန်းကျေးရွာများ၊ ကျောင်းကုန်း၊ စကားပင်ကျေးရွာများ၊ မန်လည်ဒေသ၊ မော်တီတီဒေသများသည် မဲဇာကမ်းရိုးများမှာ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး မော်လူးဒေသ၊ အင်းတော်ဒေသများလည်း စိုက်ပျိုးလျက်ရှိနေကြသည်။ သန်းမောင်လေး(ကချင်မြေ)



ယာဉ်စာ မြင့်စွေ
“(၂၀)ရာစု ပင်လုံငြိမ်းချမ်းရေးအောင်ပွဲ အဆင့်ဆင့် ဆင်နွှဲနိုင်ကြပါစေ”

ကျောစုံမှ

ယင်းဓာတ်ပုံပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဓာတ်ပုံပညာစိတ်ဝင်စားသူများ၊ အပန်းဖြေအနားသူများ လာရောက်ကြည့်ရှုကြပြီး ဓာတ်ပုံပွဲတော်မှာ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ပွဲတော်ပြပွဲကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။

မီးဖိုမီးအသုံးပြုလျှင်

- ၁။ လူစောင့်ထားပါ။
- ၂။ လောင်စာမီးအားကို လိုအပ်သည်ထက် ပိုမသုံးပါနှင့်။
- ၃။ မီးဖိုမီးကြွင်းမီးကျန်များ ငြိမ်းသတ်ပါ။
- ၄။ မီးဖိုနှင့်အမိုး၊ နံရံအကြားအပူခံအကာအရံများ ထားပါ။
- ၅။ ဆီအိုးတည်ပြီးမပေးပါနှင့်။

မီးသတ်ဦးစီးဌာန

မြို့တော်ပြည်သူ့နိတိ ပြိုင်ပွဲကျင်းပမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကြီးမှူး၍ လူငယ်လူရွယ်များ စည်းကမ်းဥပဒေကို သိရှိလိုက်နာခြင်း၊ ရိုးသားရဲရင့်စွာ ပြုမူဆက်ဆံပြောဆိုတတ်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်၍ လိမ္မာယဉ်ကျေးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း၊ အများအကျိုးဆောင်ရွက်လိုခြင်း စသည့်အချက်များနှင့် ပြည့်စုံသည့် နိုင်ငံသားကောင်းများအဖြစ် ရှင်သန်ရပ်တည်ရေးကို ရည်ရွယ်၍ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ပြည်သူ့နိတိရေးမြေပြိုင်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်သုံးဆင့်ခွဲခြား၍ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားများအပြင် ကိုယ်ပိုင်ကျောင်းများ၊

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကျောင်းပြင်ပ ပညာရေးသင်ကြားနေသော ကလေးသူငယ်များ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် လုပ်ငန်းခွင်ဝင်နေကြသော ကျောင်းနေအရွယ်ကလေးများပါ ပါဝင်ဖြေဆိုနိုင်ပြီး အသက်အပိုင်းအခြားအားဖြင့် မူလတန်းအဆင့် (၅)နှစ်မှ (၁၀)နှစ်၊ အလယ်တန်းအဆင့်(၁၀)နှစ်မှ (၁၅)နှစ်၊ အထက်တန်းအဆင့်(၁၅)နှစ်မှ (၂၀)နှစ်အထိ သတ်မှတ်ထားပြီး ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်သည်။ နှုတ်ဖြေပြိုင်ပွဲကို ရေးဖြေပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ၁၀ ဦး ရရှိသူများကို ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ပြီး နှုတ်ဖြေပြိုင်ပွဲမှ ဆုရရှိသူများကိုလည်း ထပ်မံဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ပါဝင်ဖြေဆိုလိုသူများသည် မြို့တော်ခန်းမ(မြေညီထပ်)ရှိ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန ပြန်ကြားရေးဌာနခွဲသို့ ရုံးချိန်အတွင်း မတ် ၂၀ ရက်မှ ၃၀

ရက် နောက်ဆုံးထား၍ အမည်၊ အဘအမည်၊ အသက်၊ အတန်း၊ ကျောင်း၊ မြို့နယ်တို့ကို ဖော်ပြ၍ အမည်စာရင်းပေးသွင်းနိုင်သည်။ ပြိုင်ပွဲဝင်ဖြေဆိုနိုင်ရေးအတွက် လေ့လာရန် နမူနာပြု ရည်ညွှန်းစာပေများ အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကောက်နုတ်ရိုက်နှိပ်ထားသည့် ပြည်သူ့နိတိအသိပညာပေးအထောက်အကူပြု ကဗျာ၊ ပုံပြင်ဝတ္ထု (မူတန်း၊ အလယ်တန်း၊ အထက်တန်း) စာအုပ်များအပြင် အခြေခံပညာဦးစီးဌာနမှ ပြဋ္ဌာန်းထားသော ပြည်သူ့နိတိနှင့် စာရိတ္တပညာတွဲဖက် သင်ရိုးဝင်တာသာနှင့် ပြည်သူ့နိတိနှင့်ပတ်သက်သော ပြင်ပစာအုပ်များကို လေ့လာ၍ မိမိတို့၏ အတွေးအမြင် အသိပညာဖြင့် ပေါင်းစပ်ဖြေဆိုကြရန်ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပမည့်နေရာများကို ဖြေဆိုသူအရေအတွက်ပေါ်မူတည်၍ သက်ဆိုင်ရာခရိုင်များတွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ Website-www.ycdc.gov.mm နှင့် တယ်လီဖုန်းအမှတ် -၀၉၄၉၂၂၇၈၆၊ ၀၉-၇၃၀၃၀၁၇၅၊ ၀၉-၈၆၃၆၅၅၂၊ ၀၉-၇၇၈၀၅၂၀၄၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ

ယနေ့သတိထားရမည့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုနှင့် ရောဂါပိုး၏ ပြောင်းလဲမှုများ

တိရစ္ဆာန်ဆေးကု သုတေသီတစ်ဦး

ကြက်ငှက်တုပ်ကွေးရောဂါသည် ကမ္ဘာ့အဝန်း ကူးစက်ပျံ့နှံ့လျက်ရှိပြီး ကြက်များ၌သာမက လူကိုကူးစက်သေဆုံးစေနိုင်သည့်အတွက် ကူးစက်မြန်ပြင်းထန်ရောဂါ အဖြစ် သတ်မှတ်ထားပါသည်။ ကြက်ငှက်တုပ်ကွေးရောဂါကိုအပျော့စား (LPAI)၊ အပြင်းစား (HPAI) ဟူ၍ ခွဲခြားသတ်မှတ်ထားပါသည်။

ကြက်ငှက်တုပ်ကွေးရောဂါစတင်ပုံ

၁၉၉၆ နှင့် ၁၉၉၇ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံတွင် အပြင်းစားကြက်ငှက် တုပ်ကွေးရောဂါ (Type A H5N1) ဝိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားမှုကို ဘဲငန်း၊ ကြက်ခြံများနှင့် ကြက်ဘဲဈေးများတွင် တွေ့ရှိခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် လူကို ကူးစက်မှုဖြစ်ပွားခဲ့ပြီး သေဆုံးမှုများရှိခဲ့သဖြင့် စိုးရိမ်စရာရောဂါအဖြစ် သတ်မှတ်ခဲ့ ပါသည်။ ၂၀၀၃ ခုနှစ်တွင် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့အဝန်းတွင် နှစ်စဉ် ရောဂါဖြစ်ပွားမှုတွေ့ရှိလာခဲ့ရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ မှတ်တမ်းများအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်အထိ H5N1အပြင် H7N9 သည်လည်း လူသို့ ကူးစက်သေဆုံးသည့်ကိစ္စတွေ့ရှိရပါသည်။ နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် လူသို့ကူးစက်ခံရမှု (၈၅၆)ကြိမ်အနက် ၄၅၂ ယောက် သေဆုံးခဲ့ပါသည်။

၂၀၁၇ ခုနှစ် တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် Type A H7N9 သည် H5N1 နှင့် နှိုင်းယှဉ်လျှင် လူကိုကူးစက်မှုနှင့် သေဆုံးမှုမှာ ပိုမိုမြင့်မားလာသဖြင့် အရေးတကြီး စောင့်ကြည့်ရမည့်ရောဂါဖြစ်လာပါသည်။

H7N9 ၏ နောက်ကြောင်းရာဇဝင်

၂၀၁၃ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံ၌ ကြက်ငှက်များနှင့် လူတွင် H7N9 တုပ်ကွေးပိုးအသစ် ကူးစက်မှုပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့ပြီး ကြက်ဘဲအရှင် ဈေးမှာ အဖြစ်များသည်ကို တွေ့ရှိခဲ့ရပါသည်။ Type A (H7N9) သည် ကြက်ငှက် တုပ်ကွေးပုံစံကွဲ အမျိုးအစားဖြစ်ပြီး ကြက်ငှက်များတွင် ရောဂါလက္ခဏာမပြင်းထန် သဖြင့် အပျော့စားအမျိုးအစားအဖြစ် သတ်မှတ်ထားခဲ့ပါသည်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင်တွေ့ရှိရသော H7N9 သည် ယခင်တွေ့ရှိခဲ့သော အမျိုးအစားနှင့် ကွဲပြား ပြီး ယနေ့အချိန်အထိ တရုတ်နိုင်ငံတွင်းရှိ ကြက်၊ ဘဲဈေးများနှင့် ဆက်စပ်နေရာ များတွင် လှည့်လည်ကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး တစ်နှစ်ပြီး တစ်နှစ် လူသို့ ကူးစက်ခံရမှုလည်း တိုးမြင့်လာပြီး ဆောင်းရာသီနှင့် နွေဦးတွင် ဖြစ်ပွားကြောင်း သိရှိရပါသည်။ ဤရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်ရသည့် အချက်များမှာ ကူးစက်ခံ ရသည့်လူနာများတွင် ပြင်းထန်သောဈေးနှုန်းခြင်း (အဆုတ်ရောင်ခြင်း)နှင့် သေဆုံး မှုများကြောင့် ဖြစ်ပါသည်။

တရုတ်နိုင်ငံ (၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း) တွင် H7N9 ဝါးကြိမ် ဖြစ်ပွားခဲ့ပြီး ယခုအကြိမ်သည် လူ ၄၂၄ ယောက် ကူးစက်ခံရပြီးဖြစ်ကြောင်း WHO မှ ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် မတ်လမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ လူသို့ H7N9 ကူးစက်ခံရမှုပေါင်း ၁၂၀၀ ရှိပြီး ၄၂၂ ဦး သေဆုံးခဲ့ပါသည်။ သေဆုံးမှု ၄၀ ရာခိုင်နှုန်းထိ ရှိနိုင်သဖြင့် ကပ်ရောဂါအသွင် စိုးရိမ်ဖွယ်ရာဖြစ်လာနိုင်ပါသည်။

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ရောဂါကူးစက်မှုအများဆုံးဖြစ်ပွားခဲ့ပါသည်။ ရောဂါ ကူးစက်ခံရသည့် လူနာများမှာ ကြက်၊ ဘဲအရှင်များ (သို့မဟုတ်) ငှက်တို့၏ အညစ်အကြေးများနှင့် ထိတွေ့ခဲ့ဖူးသူများဖြစ်ကြောင်း သိရှိရပါသည်။ ရောဂါပိုး သည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည့်အထောက်အထားများ မတွေ့ရှိသေးပါ။ H7N9 ရောဂါပိုး လူသို့ကူးစက်ခံရမှုကို ထိုင်ဝမ်၊ မလေးရှားနိုင်ငံနှင့် ကနေဒါနိုင်ငံ များတွင်လည်း တွေ့ရှိခဲ့ရပါသည်။

H7N9 ရောဂါပျံ့နှံ့မှုအန္တရာယ်အလားအလာသုံးသပ်ချက်

အမေရိကန်နိုင်ငံ Center for Disease Control (CDC) ၏ ထုတ်ပြန်ချက် အရ H7N9 ရောဂါပိုးသည် သဘာဝအရ ဝေပစ္စည်းများ စဉ်ဆက်မပြတ်ပြောင်းလဲနေမှု နှင့် လွယ်ကူစွာကူးစက်ပျံ့နှံ့နိုင်မှုစွမ်းရည်များကြောင့် ကပ်ရောဂါအဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရပါသည်။ တုပ်ကွေးပိုးဝိုင်းရပ်စ်ပိုး Type A အမျိုးအစား သည် ပြည်သူ့ကျန်းမာရေးအတွက် ကပ်ရောဂါဖြစ်ပွားရန်စိုးရိမ်ဖွယ်အဆင့်တွင် အမြင့် ဆုံးဖြစ်ကြောင်းကို Influenza Risk Assessment Tool (IRAT) အရ သတ်မှတ် ထားပြီးဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် ကြက်ငှက်များနှင့် ထိတွေ့မှုကြောင့် လူများတွင် နေရာကွက် ကြား ကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အပြင် ကုန်သွယ်မှုလမ်းကြောင်းများလည်း ရှိနေ သဖြင့် တရုတ်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် ကြက်ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့နိုင် သည့် အန္တရာယ်အလားအလာရှိကြောင်းနှင့် ကြက်ငှက်များနှင့် ထိတွေ့ရာမှ လူသို့ ကူးစက်မှုများလည်း ဆက်လက်တွေ့ရှိနိုင်ကြောင်း WHO မှ သုံးသပ်ထားပါသည်။ မြန်မာနိုင်ငံနှင့် အနီးဆုံးပြည်နယ်တစ်ခုဖြစ်သော ယူနန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း H7N9 ဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ် ရေးအတွက်ပြင်ဆင်ရန် လိုအပ်လာပြီဖြစ်ပါသည်။

အပျော့စားမှ အပြင်းစားသို့ ပြောင်းလဲလာသည့် H7N9

WHO ၏ အစီရင်ခံစာအရ များမကြာမီရက်သတ္တပတ်က လူတွင်ကူးစက်ခံရမှု အသစ်တွေ့ရသော H7N9 ၏ ဝေပစ္စည်းစစ်ဆေးရာတွင် တုပ်ကွေးရောဂါကုဆေးဝါး ဖြစ်သည့် (Neuraminidase inhibitors) များကို ခုခံနိုင်သောဝေပစ္စည်းလဲမှုများ တွေ့ရှိလာကြောင်း ဆက်လက်ပြီး တရုတ်နိုင်ငံ ဝှမ်းဒေါင်ပြည်နယ်နှင့် ထိုင်ဝမ်တွင် တွေ့ရှိခဲ့သော H7N9 သည် ကြက်ငှက်များအတွက် အပြင်းစားပိုးဝိုင်းရပ်စ်ပိုးအဖြစ် သတ်မှတ်နိုင်သည့် Gene marker များ (HA gene cleavage site) တွင် တွေ့ရှိရကြောင်း China CDC သည် တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာနမှ သတင်းပေးပို့ခဲ့ပါသည်။ WHO ၏ မှတ်တမ်းအရ ဝေပစ္စည်းလဲမှုများ တွေ့ရှိ လာသော H7N9 ပုံစံကွဲကို တရုတ်နိုင်ငံ ဝှမ်းဒေါင်ပြည်နယ်ရှိ လူ၊ ကြက်ငှက်များနှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ နမူနာပစ္စည်းများမှ တွေ့ရှိခဲ့ကြောင်း H7N9 သည် ကြက်ငှက်

“ တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကြက်ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့နိုင်သည့်အန္တရာယ် အလားအလာရှိကြောင်း နှင့် ကြက်ငှက်များနှင့် ထိတွေ့ရာမှ လူသို့ကူးစက်မှုများလည်း ဆက်လက်တွေ့ရှိနိုင်ကြောင်း WHO မှ သုံးသပ်ထား ပါသည်။ မြန်မာနိုင်ငံနှင့် အနီးဆုံးပြည်နယ်တစ်ခုဖြစ်သော ယူနန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း H7N9 ဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ်ရေးအတွက် ပြင်ဆင်ရန်လိုအပ်လာပြီဖြစ် ”



မုံရွာခရိုင်ရဲတပ်ဖွဲ့ မှုခင်းအသိပညာပေးရွေ့လျားပြခန်းယာဉ် လှည့်လည်ပြသ

မုံရွာ မတ် ၄
မုံရွာခရိုင်အတွင်း မုံရွာမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင် မြို့နယ်နှင့် ချောင်းဦးမြို့နယ်များရှိ ကျောင်းများ၊ ဈေးများ၊ ကားဂိတ်၊ ဘူတာ၊ မြစ်ဆိပ်ကမ်း စသည့် လူစည်ကားရာ နေရာ များအရောက် မုံရွာခရိုင်ရဲတပ်ဖွဲ့ မှုခင်းအသိပညာပေး ရွေ့လျား ပြခန်းယာဉ်ဖြင့် မတ် ၄ ရက်မှစတင်၍ ငါးရက်တာ လှည့်လည်ပြသ ပေးလျက်ရှိကြောင်း ခရိုင်ခေတ္တရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
မတ် ၄ ရက်က မုံရွာမြို့ပေါ်ရှိ ကွန်ပျူတာတက္ကသိုလ်၊ မုံရွာ ဘူတာ၊ မုံရွာနည်းပညာတက္ကသိုလ် စသည့်နေရာများသို့ စတင်

လှည့်လည်ပြသခဲ့ပြီး မတ် ၅ ရက်တွင်လည်း မုံရွာမြို့၏ အဓိက နေရာများသို့ လှည့်လည်ပြသပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (အပေါ်ပုံ)
အဆိုပါ ရွေ့လျားယာဉ်ဖြင့် အောင်မြင်မှုကို ဆက်လက် ထိန်းကာ အသိပညာများ ပိုမိုပွားများရရှိစေရန် ၂၀၁၇ ခုနှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် မတ် ၄ ရက်မှ ၈ ရက်အထိ မုံရွာခရိုင်အတွင်းရှိ လေးမြို့နယ်သို့ လှည့်လည်ပြသခြင်းဖြစ် ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

တာလေ၌ တရားမဝင် ထုံးဖုတ်လုပ်ငန်းများကို အရေးယူသွားမည်

တာလေ မတ် ၄
ရမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း အစည်း အဝေးခန်းမ၌ မတ် ၃ ရက် နံနက် ၁၁ နာရီက ကျင်းပသည့် လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံ ဆွေးနွေးပွဲ၌ တာလေမြို့အတွင်း တရားမဝင် ထုံးဖုတ်လုပ်ငန်းများကြောင့် ဒေသအတွင်း သစ်ပင်များ ပြုန်းတီးမှု များလာပြီး သဘာဝပတ်ဝန်းကျင် ထိခိုက် လာသဖြင့် ထုံးဖုတ်လုပ်ငန်းရှင်များ၊ ထုံးဖုတ်လုပ်ငန်းအတွက်ထင်း၊ ဝါးခတ် သူများအား အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေး မှူးက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး အား တရားမဝင် ထုံးဖုတ်လုပ်ငန်းအတွက် ထင်းခတ်၊ ဝါးခတ်လုပ်ငန်းသူများအား

တာမြစ်အသိပေး အကြောင်းကြားရန်၊ လိုက်နာမှုမရှိသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ဖမ်းဆီးအရေး ယူမှု ပြုလုပ်သွားရန် တာလေ၊ မိုင်းလင်း၊ နားယောင်း၊ ခရေဦး၊ နမ့်ဆန်၊ ဝမ်မီ ကောင်း၊ ပန်ဘဲ၊ ပူကာ၊ ဝမ်တုံနှင့် နားဟိုင်း လုံ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများအား မြေပြင်ကွင်းဆင်း ဆောင် ရွက်မှုများကို မှတ်တမ်းတင်နိုင်ရန် ကိစ္စ ရပ်များကို ဆွေးနွေးကြသည်။
တာလေ၊ မိုင်းလင်း၊ နားယောင်း၊ ခရေဦး၊ နမ့်ဆန်၊ ဝမ်မီကောင်း၊ ပန်ဘဲ၊ ပူကာ၊ ဝမ်တုံနှင့် နားဟိုင်းလုံ ကျေးရွာ အနီး ထုံးဖုတ်လုပ်ငန်း လျှောက်ထားဆဲ နှင့် တရားမဝင်လုပ်ကွက် စုစုပေါင်း ၇၀ ခန့်ရှိပြီး အဆိုပါထုံးဖုတ်များကို ရွှေ့လုပ်ကွက် များသို့ ရောင်းချလျက်ရှိကြောင်း ဒေသခံ များ ပြောပြချက်အရ သိရသည်။
ထို့နောက် ရမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က နိုင်ငံ

တော်အခွန်ရရှိရေး၊ တရားမဝင်လုပ်ကွက် မှ တရားဝင်လုပ်ကွက်ဖြစ်စေရေး၊ ထုံးဖုတ် လုပ်ငန်းများမှ ထင်းသုံးစွဲမှုများကြောင့် ဆုံးရှုံးသွားသော သစ်ပင်၊ ဝါးပင်များ အစားထိုး စိုက်ပျိုးနိုင်ရေးနှင့် လောင်စာ အနေဖြင့် ထင်းအစား အခြားတစ်ခုကို အစားထိုးလုပ်နိုင်ရေးတို့အတွက် ပြင်ဆင် ရမည့် အစီအမံများကို ဆွေးနွေးပြော ကြားသည်။
အစည်းအဝေးသို့ တက်ရောက်လာ သော လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးထွန်းဝင်းအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုမြင့်မား လာနိုင်ရေးအတွက် လုပ်ဆောင်နိုင်သော မြေပြင်အခြေအနေများအား မှတ်တမ်း တင်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ စီမံရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖြင့်မိုရ်(တာချီလိတ်)

မုန်တိုင်းသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်

မကွေး မတ် ၄
မုန်တိုင်းသဏ္ဍာန်တူ သရုပ်ပြ လေ့ကျင့်ခန်းကို မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဘုတ်ကုန်းကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ် ခဲ့သည်။

မုန်တိုင်းသဏ္ဍာန်တူ သရုပ်ပြ လေ့ကျင့်ခန်းကို တိုင်းဒေသကြီး ဦးစီးမှူးရုံး ကယ်ဆယ်ရေးနှင့် ပြန်လည် ဖွဲ့စည်းရေးဦးစီးဌာန၏ ကြီးကြပ်မှု ဖြန့်ဖြူးသည့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ် ကျရောက်ပါက ကျေးရွာလူထုအနေဖြင့် ယခုပြုလုပ်သည့် သရုပ်ပြလေ့ကျင့်ခန်းမှ အားနည်းချက်များကို ပြုပြင်ဆောင်ရွက် နိုင်စေရန်နှင့် ကျရောက်လာမည့် ဘေး အန္တရာယ်များကို တုံ့ပြန်ဆောင်ရွက် တတ်သော အလေ့အကျင့်များရရှိစေရန် ကြံသည်။

ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ဖွဲ့စည်းရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိုးက မုန်တိုင်းသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခန်း အသိပညာပေး အခမ်းအနားတွင် ပြောသည်။

အဆိုပါ မုန်တိုင်းသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခန်းသို့ ဒေသခံ ပြည်သူ ၄၅၀ ခန့် တက်ရောက်ကြပြီး ဟောပြောပွဲအပြီးတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ဖွဲ့စည်းရေးဦးစီးဌာနရုံး ဝန်ထမ်းများက ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးကာ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များနှင့် အတူ ကျေးရွာပြည်သူများက မုန်တိုင်း သဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခန်းများ ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြသည်။

တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ဖွဲ့စည်းရေးဦးစီး ဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်း၍ တိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ်များဖြစ်သည့် မီးဘေး အကြိမ် ၂၀၊ ကမ်းပါးပြိုမှု ကြိတ်တင် ပြောင်းရွှေ့မှုဘေး ၃၇ ကြိမ်၊ လေပြင်း တိုက်ခတ်မှုဘေး ၆၃ ကြိမ်၊ ရေကြီးနစ်မြုပ် မှု ၇၃ နေရာဖြစ်ပွားခဲ့မှု သေဆုံးသူ ၃၆၂ ဦး၊ ရေနစ်သေဆုံးသူ ၂၂၂ ဦး၊ မိုးကြိုးပစ်သေ သူ လေးဦး၊ ငလျင်ကြောင့် သေဆုံးသူ သုံးဦးအပါအဝင် သေဆုံးသူ ၂၀ ဦး စသည်တို့အတွက် အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး စုစုပေါင်းတန်ဖိုးကျင့်ပေး ၅၁၀၈၇၂၆၆ ဖြစ်ကြောင်း သိရ သည်။

သန်းနိုင်ဦး(ခဗ)



ရှေးဟောင်းရုပ်ပွားတော်များနှင့် ဓာတ်တော်များတွေ့ရှိ

အင်းတော် မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ နန်းကျေးရွာအုပ်စုရှိ မူလ ခေါင်တုန်စည်ကျေးရွာတွင် စေတီတော်ဟောင်းအား ဖော်ထုတ်ရရှိခဲ့ပြီး ဓာတ်တော်များနှင့် အတူ သက္ကရာဇ် ၄၈၀ ဝါဆိုလဆုတ်၊ သောကြာနေ့ ဟူသည့် ပယင်း ဆင်းတုတော်တစ်ဆူအား တူးဖော်တွေ့ရှိရပြီး အပူဖော်ခံထား ကြောင်း သိရသည်။ (အပေါ်ပုံ)

တူးဖော်ရရှိခဲ့သည့် ရုပ်ပွားတော်များတွင် ကျောက်ဆင်းတုများ၊ ကြေးဆင်းတုများလည်းပါရှိပြီး ပယင်းဆင်းတုတော်၏ အောက်ခြေတွင် သက္ကရာဇ် ၄၈၀ ဝါဆိုလဆုတ် သောကြာနေ့ဟူသည့် မှတ်တမ်းရေးထိုးထားသည့်စာကို တွေ့ရှိရကြောင်း သိရသည်။

ယင်း ပယင်းဆင်းတုတော်တွင်ပါရှိသည့် စာတမ်းအရ အလွန်ရှေးကျသည့် ဆင်းတုတော်ဖြစ်သဖြင့် သမိုင်းပညာရှင်များအား လာရောက် ကြည့်ရှုလေ့လာကြစေလိုကြောင်း ဦးဆောင်ဆရာတော်များက မိန့်ကြားသည်။

မူလ ခေါင်တုန်စည်ကျေးရွာသည် ရှေးယခင်က ရှမ်းစော်ဘွားများ၏ မြို့တော်ဟောင်းတစ်ခုဖြစ်ကြောင်းနှင့် စေတီလေးဆူ တည်ထားခဲ့ကြောင်း၊ ယင်းစေတီလေးဆူအနက် ယခုတူးဖော်သည့် စေတီတော်မှာ မြို့ဦးစေတီတော်ဖြစ်နိုင်ကြောင်း ကျန်စေတီ နှစ်ဆူမှာမူ ရှေးယခင်ကတည်းက တူးဖော်ခဲ့ကြပြီး မူလခေါင်တုန်စည်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စေတီတော် တွင် ဌာပနာထားပြီး ကိုးကွယ်ခဲ့ကြကြောင်း၊ စေတီလေးဆူအနက် မြောက်ဘက်အကျဆုံး ကိုးနဝင်းစေတီတော်မှာ တူးဖော်ခြင်း မပြုဘဲ ပြန်လည်ပြုပြင်ထားခဲ့ရာ ယခုအခါ ယိုယွင်းလျက်ရှိနေကြောင်း၊ တူးဖော်ရရှိသည့် ရှေးဟောင်းရုပ်ပွားတော်များ၊ ဓာတ်တော် များကို စုပေါင်းပြီး ဓာတ်ပေါင်းစုစေတီတော်အဖြစ် မူလ ခေါင်တုန်စည်ကျေးရွာတွင် တည်ထားကိုးကွယ်ရန် စီစဉ်လျက်ရှိကြောင်း နှင့် စေတီတော်တည်ထားကိုးကွယ်နိုင်ရန် အလှူရှင်များလည်း လိုအပ်လျက်ရှိကြောင်း လှူဒါန်းလိုသူများအနေဖြင့် ဖုန်း ၀၉-၇၉၀၄၅၅၅၂၊ ၀၉-၂၅၅၂၇၆၂၂ သို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ကိုမင်း(အင်းတော်)



World Lethwei Championship ပြိုင်ပွဲတွင် တူးတူးရှုံးပွဲမရှိ စံချိန်ထိန်း ထွန်းထွန်းမင်းက အင်္ဂလန်နိုင်ငံသား နီကိုလက်စ်ကာတာကို အလွယ်တကူအနိုင်ယူခဲ့

သတင်းမြင်ကွင်း- မောင်စိန်လွင်(မြန်မာ့အလင်း) ဓာတ်ပုံ- မင်းထက်

ရန်ကုန် မတ် ၄
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး မြန်မာ လက်ခမောင်းအဖွဲ့က စီစဉ်ကျင်းပသည့် World Lethwei Championship ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို မတ် ၃ ရက် ညပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံ Event Zone ၌ ကျင်းပခဲ့ရာ ပထမတန်းလက်ဝှေ့ကျော် တူးတူးက ရှုံးပွဲမရှိ စံချိန်ထိန်းနိုင်ခဲ့ပြီး ထွန်းထွန်းမင်းက အင်္ဂလန်နိုင်ငံသား နီကိုလက်စ်ကာတာကို ပထမအချိန်မှာပင် အလွယ်တကူ အနိုင်ယူယှဉ်ပြိုင်ထိုးသတ်နိုင် ခဲ့သည်။

မြန်မာလက်ခမောင်းအဖွဲ့က ပထမဆုံးအကြိမ် စီစဉ်ကျင်းပ သော World Lethwei Championship ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် တွဲဆိုင်း ၁၀ ဆိုင်း ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့ ပြီး ပြည်ပလေးနိုင်ငံမှ မွေထိုင်းလက်ဝှေ့သမားများကို ခေါ်ယူ ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်ပပွဲစဉ်များမှာ လက်ရည်မျှတမှုမရှိ သည်ကို မြင်တွေ့ရသည်။ အထူးသဖြင့် အဓိက Main Fight ပွဲစဉ်အဖြစ် မစ်ဒယ်ဝိတ်တန်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ထွန်းထွန်းမင်းနှင့် အင်္ဂလန်နိုင်ငံသား နီကိုလက်စ်ကာတာ (အင်္ဂလန်) တို့ပွဲစဉ်တွင် ပထမအချိန်အစမှပင် နီကိုလက်စ်ကာ ကြီးမိုင်းကြမ်းပြင်သို့ သုံးကြိမ်လဲကျခဲ့၍ ခံနိုင်ချပ်ကသုံးကြိမ်လုံး အမှတ်စဉ်ရေတွက်သဖြင့် အလွယ်တကူပဲ ထွန်းထွန်းမင်းကို အရှုံးပေးလိုက်ရသည်။ အကွဲအပြဲမရှိသလို ကြီးကြီးမားမား ဒဏ်ရာရရှိမှုလည်း မရှိခဲ့ပေ။ တချို့ပရိသတ်များကဆိုလျှင် လုပ်ပွဲ လိုပင် ထင်ကြ၊ မြင်ကြသည်။ တကယ်ပဲ မြန်မာမြေပေါ်လာပြီး ထိုးကြေးလာယူသည်လား သို့လောသို့လော အတွေးများဖြင့် ပရိသတ်များ၏ ဝေဖန်သံကို ကြားသိခဲ့ရသည်။ အနုပညာ အသိုင်းအဝန်းမှ ရိုးရာလက်ဝှေ့ဝါသနာရှင် ကိုမောင်မောင်အေး ပြည်ပပွဲစဉ်တွေ လက်ရည်မျှတမှုမရှိဘူးဟု ပြောဆိုသံကို ကြားသိ

ခဲ့ရသည်။ ဒုတိယ Main Fight ပွဲစဉ်ဖြစ်သည့် တူးတူး(မြန်မာ) နှင့် ဩစတြေးလျနိုင်ငံသား အိဒီဇာရယ်တို့ပွဲစဉ်မှာ ရှုံးပွဲမရှိစံချိန် ကို ကျိုးပျက်မှာစိုးရိမ်သော တူးတူးက ထုံးစံအတိုင်း ကောင်တာ ဖြင့်သာ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ တစ်ခါတစ်ရံမှာသာ ဖိုက်တာအဖြစ် ယှဉ်ပြိုင်ထိုးသတ်သည်ကို မြင်တွေ့ခဲ့ရသည်။ တစ်ဖက် အိဒီဇာကလည်း အရပ်အမောင်းမြင့်သလို ထင်သလောက် လွယ်တန်မပေါ်သဖြင့် ခေ့ခေ့နှင့်တွေ့တုန်းက ပရိသတ်အားပေးမှုဖြင့် ဖိုက်တာအသွင် အတင်းဝင်ရောက် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော တူးတူးက ယခုပွဲစဉ်မှာတော့ အမှတ် ပေးစနစ်လည်းဖြစ်၊ အနားတောင်းပိုင်ခွင့်လည်း မရှိသဖြင့်

ဉာဏ်ရည်ကို လွှာသုံးကာ ငါးချီပြည့် ယှဉ်ပြိုင်ထိုးသတ်ပြီး အမှတ်ဖြင့် အနိုင်ယူကာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းနိုင် ခဲ့သည်။ သို့သော် ပရိသတ်အားရကျေနပ်မှုမရှိခဲ့ပေ။

ယခု World Lethwei Championship ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့ချစ် ပရိသတ်အကြိုက်ဆုံး တွဲဆိုင်းမှာ လိုက်မစ်ဒယ်ဝိတ်တန်း၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့သော သွေးသစ် ဝင်းလှိုင်နှင့် စောဘဦး ပွဲပင်ဖြစ်သည်။ သတ်လုံးသတ်ပေါက် စုံလင်သော သွေးသစ်ဝင်းလှိုင် မာဂုဏ်ဖြင့် ဖိုက်တာ စောဘဦးကို ကောင်တာပုံစံ ယှဉ်ပြိုင်မှုဖြင့် ပညာပြသွားသည့် ပွဲပင်ဖြစ်သည်။ တစ်ချက်ကောင်းဖြင့် ပွဲသိမ်းရန် ကြိုးစားခဲ့သော ဖိုက်တာ

စောဘဦး အတင်းဝင်၊ အတင်းထွက် ကြိုးစားသော်လည်း ငါးချီ ပြည့်သည်အထိ ဘယ်လိုမှ အခွင့်ကောင်းမရလိုက်ဘဲ သွေးသစ် ဝင်းလှိုင်က ပညာသားပါပါဖြင့် ပင့်ထောက်လက်သီးတွဲလုံးများ နှင့်အတူ ရံဖန်ရံခါ ဒူးတိုက်ချက်များက စောဘဦးကို အမှတ်ဖြင့် ကျဆုံးစေသော အချက်များပင် ဖြစ်သည်။ ငါးချီပြည့် ရင်ဆိုင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော အဆိုပွဲစဉ်တွင် စောဘဦး မျက်ခုံးကွဲ ခဲ့သဖြင့် ဆေးဆရာဝန်က ခွင့်ပြုကာ ဆက်လက်ယှဉ်ပြိုင်ထိုးသတ် ခဲ့သော်လည်း သွေးသစ်ဝင်းလှိုင်ကို အမှတ်ဖြင့် အရှုံးပေးလိုက် ရသည်။ ဇွဲနပ်ဖြင့် အသည်းမာသော စောဘဦးကို အမျိုးသမီး အနုပညာရှင်တစ်ဦးက ပွဲအပြီးတွင် ဆုငွေချချီးကျူးစကားဆိုခဲ့ သည့် မြင်ကွင်းကို တွေ့ခဲ့ရသည်။

ကျန်ပွဲစဉ်များဖြစ်သည့် လိုက်မစ်ဒယ်ဝိတ်တန်း၌ ဖိုးသော် (မြန်မာ) နှင့် ဂျန်ကိုင်ချီ(မလေးရှား) တို့ပွဲတွင် ပထမအချိန် ၅၆ စက္ကန့်မှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး ဝယ်သာဝိတ်တန်းတွင် စိန်မျိုးအောင်(တောင်ကလေး)က ရဲမာန်ဟိန်း(မုဒုံသား)ကို ငါးချီပြည့် အပေါ်စီးက ယှဉ်ပြိုင်ထိုးသတ်ကာ အမှတ်ဖြင့် အနိုင် ယူခဲ့သည်။ တစ်ဖန် ယင်းဝိတ်တန်းမှာပင် ကျားပေါက်(မြန်မာ) က ပက်ခဲချန်ဆင်(ကမ္ဘောဒီးယား)ကို ပထမအချိန် ၄၀ မိနစ် ၄၀ စက္ကန့်တွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ လိုက်ဝယ်သာဝိတ်တန်း လေးချိန်စီခေါ်ပွဲတွင် ရန်နိုင်ထွန်း(တိုက်ဂါး)က ဇွဲရွှေကို (T & T သထုံ) ကို တတိယအချိန်တွင် အလဲထိုးဖြင့်လည်းကောင်း၊ လိုက်မစ်ဒယ်ဝိတ်တန်းတွင် ပိုက်ထွေး (T & T သထုံ) က ထွန်းထွန်းနိုင်(မြေပွေး)ကို ပထမအချိန်မှာပင် အလဲထိုးဖြင့်လည်း ကောင်း၊ ဖယ်သာဝိတ်တန်းတွင် ရွှေဖားစည်(ဘီလပ်မြေစက်ရုံ) က သက်ပိုင်အောင်(တောင်ကလေး)ကို အမှတ်ဖြင့်လည်း ကောင်း၊ လိုက်ဝိတ်တန်းပြိုင်ပွဲတွင် ရဲသွေး (Adventure) က စောမင်းနိုင်(ရွှေသောင်ရင်း)ကို အမှတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ယူယှဉ်ပြိုင်ထိုးသတ်သွားကြသည်။ ပထမဦးဆုံး မြန်မာလက်ခမောင်းက စီစဉ်ကျင်းပခဲ့သော အဆိုပါ World Lethwei Championship ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ရိုးရာ လက်ဝှေ့ချစ်ပြည်သူများ လာရောက်အားပေးမှု များပြားခဲ့ပြီး မီဒီယာတချို့သာ သတင်းဓာတ်ပုံနှင့် ရုပ်သံတို့ကို အနီးကပ် ရိုက်ကူးခွင့်ပြုသဖြင့် ကျန်မီဒီယာအများစုမှာ အခက်အခဲ ဖြစ်ခဲ့ပြီး အဆင်မပြေမှုများကို ပွဲစီစဉ်သူနှင့် ကြိမ်ဖန်များစွာ သွားရောက်ဆွေးနွေးခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦး ရင်ဖွင့်သံကို လည်း ကြားသိခဲ့ရသည်။



ပထမတန်း လက်ဝှေ့ကျော် တူးတူးနှင့် ဩစတြေးလျနိုင်ငံသား အိဒီဇာရယ်တို့ ယှဉ်ပြိုင်ထိုးသတ်နေစဉ်

အာမခံထားသူ အလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များ ထောက်ပံ့ပေး

ရန်ကုန် မတ် ၄

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါဆေးခန်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် တာဝန်ရှိသူများက ဖွဲ့စည်းဖြတ်ဖြူသတ်ပေးကြသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက လှိုင်သာယာမြို့နယ်တွင် လွန်ခဲ့သော နှစ်နှစ်ခန့်က လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းကို ဖွင့်လှစ်ပေးခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်အတွက် အာမခံအလုပ်သမား ဒုတိယအများဆုံးဖြစ်သော မင်္ဂလာဒုံမြို့နယ်တွင် Care Well Medical Co., Ltd နှင့် ပူးပေါင်း၍ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းသစ်ကို ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မင်္ဂလာဒုံလူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းအပြင် အာမခံအလုပ်သမားများ၏ လူမှုအကျိုးစီးပွား ပိုမိုကောင်းမွန်လာစေရန်အတွက် လိုအပ်သည့်နေရာ၊ မြို့နယ်များ၌ စာချုပ်ဆေးခန်းတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အလုပ်သမားများ လုပ်ငန်းခွင်မပျက်ဆေးကုသမှုပေးနိုင်ရေး ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit)ဖြင့် ဆေးကုသခြင်းအစီအစဉ်ကို ထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း တင်ပြလိုကြောင်း ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သည့် “စုပေါင်းခြင်းဖြင့် ဖူလုံအံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အလုပ်ရှင်ထည့်ဝင်ကြေး၊ အလုပ်သမားထည့်ဝင်ကြေးနှင့် နိုင်ငံတော်၏ ထောက်ပံ့ပေးခြင်းဖြင့် စုပေါင်းထားသည့် ရန်ပုံငွေများဖြင့် အာမခံထားသူ အလုပ်သမားများ လူမှုဒုက္ခနှင့် ရင်ဆိုင်ရရှိရန်၊ မကျန်းမာမှုဖြစ်ချိန်၊ ဝင်ငွေလျော့နည်းရပ်စဲသွားသည့်အခါများတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များကို ထိရောက်အကျိုးရှိစွာ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထို့အတူ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခဲ့လျှင်လည်း ဆေးကုသမှုပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းတို့အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားပါကလည်း ခြေတု၊ လက်တု အစားထိုးတပ်ဆင်ပေးခြင်း၊ လုပ်အားဆုံးရှုံးမှု ရာခိုင်နှုန်းအလိုက် ငွေလုံးငွေရင်းထောက်ပံ့ပေးခြင်းတို့ကို အခြေခံအားဖြင့် လူမှုဖူလုံရေး အာမခံစနစ်များအရ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ အကျုံးဝင် အလုပ်ငွာနပေါင်း ၂၇၄၄၀ ငွာနရှိပြီး အာမခံအလုပ်သမားပေါင်း ၉၇၉၇၉ ဦးကို အကျုံးဝင်ထောက်ပံ့တင်ဆောင်ခဲ့ပြီး အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ထောက်ပံ့ပေးရန်အတွက် လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်



ရွက်ပေးလျက်ရှိသော မြို့နယ်ပေါင်း ၁၁၀ ၌ ရုံးခွဲပေါင်း ၇၇ ရုံး၊ ဆေးခန်း ပေါင်း ၉၆ ခန်း၊ ငွာနကြီးဆေးခန်း ၅၀ နှင့် တိုင်းရင်းဆေးကုခန်းတစ်ခန်း၊ အလုပ်သမားဆေးရုံကြီး သုံးရုံ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ရွေ့လျားဆေးကုသယာဉ် နှစ်စီးဖြင့် လုပ်ငန်းခွင်မပျက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းများကို အရှိန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် အကျုံးဝင် အလုပ်ငွာနများမှ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့်လည်း မိမိတို့အလုပ်ငွာနများမှ အလုပ်သမားများကို လူမှုဖူလုံရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကျုံးဝင်ထောက်ပံ့တင်ပြီး

ထည့်ဝင်ကြေးများပေးသွင်း၍ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ သို့မှသာ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးအဖွဲ့က ထောက်ပံ့သည့် ထိရောက်ပြည့်စုံသော အကျိုးခံစားခွင့်များကိုရရှိနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် Care Well Medical Co.,Ltd ၏အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမာယာညွန့်က လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းအသစ် ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

အနာဂတ်စက်မှုကဏ္ဍကို အထောက်အကူဖြစ်စေမည့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် မတ် ၄

နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူဖြစ်စေသော လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၃ ရက် နံနက် ၈ နာရီက မရမ်းကုန်းမြို့နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။ (ယာပုံ)



လျှပ်စစ်ဖြင့် လုပ်ကိုင်ရသော ငွာနတို့မှ သင်တန်းသား ၉၃ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ဖွင့်လှစ်၍ မတ် ၃ ရက်တွင် သင်တန်းပြီးဆုံးခဲ့ကာ သင်တန်းကာလမှာ ရက်သတ္တခြောက်ပတ် ဖြစ်ကြောင်း၊ အခြေခံလျှပ်စစ်ပညာ၊ ထရပ်စဖော်မာ၊ မော်တာ၊ ဂျင်နရေတာ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ပိုင်ယာရိန်းလိုက်ခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ခြင်းအပါအဝင် ဘာသာရပ် ၁၃ မျိုးကို သင်တန်းမှ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အခြားဝန်ကြီးဌာနတွေအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ဥပဒေပါလုပ်ထုံးလုပ်နည်းတွေ၊ လျှပ်စစ်ပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးကို သင်ကြားဖို့ အော်ဂဲနီကလပ်ပြီး ဖိတ်ကြားတယ်ဆိုရင်လည်း သင်ကြားပေးပါတယ်။ ပြီးတော့ကျေးလက်တွေမှာ လျှပ်စစ်မိုတိုင်းသင်တန်းတွေလည်း ဖွင့်လှစ်ပေးနေပါတယ်။ ပထမဆုံး စစ်ကိုင်းတိုင်းဒေသကြီးနောက်ဆုံး ကချင်ပြည်နယ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ သင်တန်းပေါင်း အကြိမ် ၈၀ ကျေးလက်တွေမှာ ပေးပြီးသွားပါပြီ” ဟု စက်မှုဝန်ကြီးဌာန လျှပ်စစ်စစ်ဆေးရေးဌာနမှ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုက ပြောသည်။

လျှပ်စစ်ပိုင်းဆိုင်ရာတွင် ပြည်ပမှ အတတ်ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်း၍ လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းများကို လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်အသုံးပြုနေသော ငွာနဆိုင်ရာများတက်ရောက်သင်ကြားခြင်းဖြင့် စက်မှုကဏ္ဍအတွက် အထောက်အကူဖြစ်စေပြီး ပြည်တွင်းမှ လူငယ်များအတွက် လုပ်ငန်းခွင် အသက်မွေးမှုပညာရပ် တစ်ရပ်အနေဖြင့် သင်တန်းများသင်ကြားလိုကြောင်းလည်း သိရသည်။
“ကျောင်းမှာသင်ခဲ့တာက သီအိုရီပဲရှိတာ။ ဒီလို သင်တန်းကိုတက်ရတဲ့အတွက် ပစ္စည်းတစ်ခုလုံးက တယ်လီအရည်အသွေးရှိတယ်ဆိုတာ သိရတယ်။ အကျိုးကျေးဇူးနဲ့ ကာကွယ်ရေးအတွက်လည်း အသုံးဝင်ပါတယ်။ GTI မှာမသိခဲ့ရတဲ့ အချက်တွေ

သင်တန်းရောက်မှ သိတာတွေရှိတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်မှာရှိတဲ့ စစ်ဆေးရေးမှူးတွေကိုယ်တိုင် လုပ်ငန်းခွင်အကျိုးရှိစေမယ့် ပညာရပ်တွေကို သင်ကြားပေးတဲ့အတွက်လည်း အကျိုးရှိပါတယ်။ အခြားနိုင်ငံနဲ့ယှဉ်ရင်လည်း ကိုယ့်နိုင်ငံက ဘယ်လိုအရည်အသွေးမျိုး သုံးစွဲနိုင်တယ်ဆိုတာ သိစေပါတယ်။ လျှပ်စစ်ဟာ လူတိုင်းနဲ့ မကင်းနိုင်တာကြောင့် လူငယ်တွေ အများဆုံးသင်ထား၊ လေ့လာထားမယ်ဆိုရင် နိုင်ငံရဲ့ စက်မှုကဏ္ဍကို အထောက်အကူဖြစ်စေမှာပါ” ဟု သင်တန်းတွင် ပထမဆုံးရရှိခဲ့သော မကျေးမြို့ လျှပ်စစ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာနုဝါဝါက ပြောသည်။
သတင်း-သန်းထိုက်(လှိုင်သာယာ)
ဓာတ်ပုံ-မျိုးမင်းသိန်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်း

ရန်ကုန် မတ် ၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၏ (၁၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေက ထပ်ဆင့်ရှင်းလင်းမှာကြားသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဒုတိယမြို့နယ်တရားသူကြီးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဆန္ဒမပုံမှန်အစည်းအဝေး မတ် ၇ ရက်တွင် ကျင်းပမည်

မုံရွာ မတ် ၄

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဆန္ဒမပုံမှန်အစည်းအဝေးကို မတ် ၇ ရက်(အင်္ဂါနေ့)တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။
ဆန္ဒမပုံမှန်အစည်းအဝေးကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များကို ကြိုတင်ဖိတ်ကြားထားပြီး ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို မတ် ၅ ရက်(တနင်္ဂနွေနေ့)ထက်မစောမတ် ၆ ရက် (တနင်္လာနေ့)ထက် နောက်မကျစေဘဲ ရောက်ရှိလာတင်ပို့ကြရန် ဖိတ်စာနှင့်တကွ ပူးတွဲပေးပို့ထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
(တိုင်းဒေသကြီး ပြန်/ဆက်)

မျက်နှာဖုံးတပ်ဆင်ထားသူ လေးဦးက အပြစ်မဲ့ပြည်သူတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်

နေပြည်တော် မတ် ၄

ကွတ်ခိုင်မြို့နယ် ဟိုပုံစုစည်းကျေးရွာနေ ဦးရီချန်းရီ (၃၉ နှစ်)၏နေအိမ်သို့ မတ် ၃ ရက် ည ၁၂ နာရီကျော်ခန့်က မျက်နှာဖုံးတပ်ဆင်ထားသူ လူလေးဦးက ပစ္စုပ္ပန်တပ်လက် IM-22 သေနတ်တစ်လက်ကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဦးရီချန်းရီအား ပစ္စုပ္ပန်အပြစ် နဖူးအားထုသောကြောင့် ဦးရီချန်းရီက ထွက်ပြေးသွားခဲ့သည်။
ထိုသို့ ထွက်ပြေးစဉ် M-22 သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးရီချန်းရီ၏ ညာလက်မောင်း၊ ညာလက်ကောက်ဝတ်၊ ညာပေါင်ဖောက်ဝင်ဒဏ်ရာ သုံးချက်နှင့် နဖူးတွင် ဖူးရောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် နံနက် ၄ နာရီတွင် ဦးရီချန်းရီအား နမ်းဖတ်ကာ တိုက်နယ်ဆေးရုံမှ တစ်ဆင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ လူလေးဦးအား နမ်းဖတ်ကာရဲစခန်းက ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
(မြန်မာ့အလင်း)

မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဒေသခံများ ပျဉ်းမနားမြို့သို့ လာရောက်၍ ဆန္ဒဖော်ထုတ်

နေပြည်တော် မတ် ၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက် အထက်ပုဇွန်တောင်လမ်း တိုက်(၅-A) နေ ဦးညီညီထွန်းပါ ၁၄ ဦးတို့သည် “ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၏ ငွာနဆိုင်ရာများအပေါ် အရေးယူဆောင်ရွက်ချက်များ မရှိသည့်အပြင် တိုင်ကြားချက်များအား လျစ်လျူရှုပစ်ပယ်ထားမှုတို့ကို နိုင်ငံတော်သမ္မတကြီးသိရှိစေရန်နှင့် ပြုပြင်ပြောင်းလဲစေရန်အတွက်” သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရယူပြီး မတ် ၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်မှ ၉ နာရီ ၅၅ မိနစ်အထိ ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက် ဘုရားကိုးဆူရှေ့မှစပြီး စည်ပင်ရုံးလမ်းအတိုင်း ရန်အောင်(၁)ရပ်ကွက်၊ ကျောက်တိုင်ကွင်းသို့ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆန္ဒဖော်ထုတ် စီတန်းလှည့်လည်ပွဲသို့ ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မိုးဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၁၇ ဦးတို့က လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းမင်းလတ် (မန်းတက္ကသိုလ်)

KIA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့က မူဆယ်-လားရှိုး ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသည့် စခန်းငယ်တစ်ခုနှင့် လုံခြုံရေးစခန်းများအား အလစ်အငိုက်တိုက်ခိုက်

နေပြည်တော် မတ် ၄

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးအတွက် တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ပူးပေါင်း အခြေပြု လျက်ရှိသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ပန်လော့စခန်းကို ယနေ့ နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် KIA/TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ခန့်က စခန်း၏ အရှေ့တောင်ဘက်နှင့် တောင်ဘက်မှနေ၍ လက်နက်ကြီး / လက်နက်ငယ်များဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြန်လည်ဆုတ်ခွာ

ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ကွတ်ခိုင်မြို့အနီးလှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းက အဆိုပါ စခန်းသို့ သွားရောက်ပူးပေါင်းတိုက်ခိုက်ရာ KIA/TNLA လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

တစ်ချိန်တည်းတွင် တပ်မတော်စစ်ကြောင်းများ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရင်ကွဲတောင်စခန်းနှင့် နမ့်ခိုင်တံတားလုံခြုံရေးစခန်းတို့ကို KIA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ အင်အား ၁၅ ဦးစီခန့်က လက်နက်ကြီး / လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေး


သွားခဲ့သည်။

အပြစ်မဲ့ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ

ဖြစ်စဉ်တွင် ပန်လော့စခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ စစ်သည်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး လက်နက်ငယ်အချို့နှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် နမ့်ခိုင်တံတား လုံခြုံရေးစခန်းသို့ KIA/TNLA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် စခန်းပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ တံတားမြောက်ဘက်ရှိ Oriental Highway Co., Ltd မှ အလုပ်သမားများ နေထိုင်လျက်ရှိသည့် တံတားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နယ်မြေရှင်းလင်း

KIA/TNLA လက်နက်ကိုင်အဖွဲ့များသည် အများပြည်သူ အသုံးပြုလျက်ရှိသော ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသည့် စခန်းအား ယခုကဲ့သို့ အလစ်အငိုက်ရောက်တိုက်ခိုက်ခြင်းသည် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် များစွာထိခိုက်စေသဖြင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)



မောင်တောမြို့နယ် ကျေးရွာများသို့ မလေးရှားနိုင်ငံက ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့လှူဒါန်း



မောင်တော မတ် ၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် မလေးရှားနိုင်ငံက ပေးပို့လှူဒါန်းသည့် စားသောက်ကုန်၊ ရေနှင့် အသုံးအဆောင်ပစ္စည်းများအား နွားရုံတောင်၊ ဖားစားရွာ၊ စပယ်ကုံး၊ ဒိုးပိုက်၊ ဝက်ကျိန်း၊ သက်ကိုင်ညာ၊ ရေနောက်ငါးသာ၊ တမန်းသာကျေးရွာများနှင့် ခမောက်ဆိပ်မြို့များသို့ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့သည်။ ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးရဲထွဋ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် များစွာအရေးပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိစေရန် ဒေသခံများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှသာလျှင် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုလည်း လေးစားလိုက်နာရန် လိုအပ်ကြောင်း

ပြောကြားပြီး UN၊ UNHCR နှင့် တာဝန် ရှိသူအဆင့်ဆင့်တို့မှ ထောက်ပံ့ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပစ္စည်းများလက်ခံရရှိမှု စာရင်းဇယားပြုစုထုတ်ရှိမှုနှင့် ဆက်လက်ဖြန့်ဝေသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။ မလေးရှားနိုင်ငံက ပေးပို့လှူဒါန်းသည့် ပစ္စည်းများမှာ မောင်တောခရိုင် စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်များအတွက် ဆန်အိတ် ၆၀၀၊ ခေါက်ဆွဲ ၁၄၆ ဖာ၊ ရေသန့်ဖာ ၉၇၅ ဖာ၊ သွားတိုက်ဆေး ၁၀၀၊ သွားတိုက်တံ ၃၆ ဖာ၊ မျက်နှာသုတ်ပါ ၉၄ ဖာ၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာမုန့် ၅၆ ဖာ၊ ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီးရှစ်ဖာ၊ အမျိုးသမီးသုံးပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ၅၀ ဖာ၊ လက်သည်းညှပ် ကိုးဖာ၊ ဖိနပ်အထုပ် ၅၀တို့ဖြစ်ပြီး ကျေးရွာများအရောက် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (မန္တလေး)၊ အေးမင်းသူ

ရခိုင်ပြည်နယ်တရားလွှတ်တော်၌ အစည်းအဝေးအတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်း

စစ်တွေ မတ် ၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၏ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပွဲကို ရခိုင်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ မတ် ၄ ရက် နံနက် ၉ နာရီက ကျင်းပသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်

ဦးကျောက်က အမှာစကားပြောကြားပြီး ပြည်ထောင်စုတရားသူကြီးချုပ်၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးသိန်းအောင်နှင့် ဒေါ်စန်းစန်းစိတို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဦးစိုးစိုးက တရားရုံး၏ ရုံးလုပ်ငန်းကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ် တရားသူကြီးများက တရားစီရင်ရေး

အခြေအနေနှင့် ရုံးလုပ်ငန်းအခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ရှင်းလင်းပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (ပြန်/ဆက်)

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

နေပြည်တော် မတ် ၄

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး မတ် ၃ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၃၆ စီး၊ သွင်းကုန်စီးရေ ၇၃၀ ၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၂၇ စီး၊ သွင်းကုန် ၂၁၅ စီးဖြင့် ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။ အဆိုပါ စစ်ဆေးရေးစခန်းများတွင် တင်သွင်း / တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ မတ် ၃ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တားဆီးမှုတစ်ခု ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၁၅ သန်းခန့်နှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တားဆီးမှုတစ်ခု ခန့်မှန်းတန်ဖိုးငွေကျပ် ၀ ဒသမ ၉၂ သန်းခန့် စုစုပေါင်းနှစ်ခု ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဒသမ ၀၇ သန်းခန့် ဖမ်းဆီးရမိကြောင်း သိရသည်။ အလားတူ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက မတ် ၂ ရက်နှင့် ၃ ရက်အတွင်း တားဆီးမှု ရှစ်ခု ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄ ဒသမ ၇၅ သန်းခန့် ရှိသည့်အနက် ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၂ ရက်က မူဆယ်မှ မန္တလေးသို့ ဝင်ရောက်လာသော YUTONG အမျိုးအစား Express Bus (Used) ယာဉ်အား (၁၆) မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသဖြင့် YUTONG အမျိုးအစား Express Bus တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀ သန်းခန့်ကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

မောင်တောမြို့နယ် ရွှေပဟိုနတလစ်ပြကျေးရွာသို့ နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မောင်တော မတ် ၄

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၇ နာရီက မောင်တောမြို့နယ် ရွှေပဟို နတလစ်ပြကျေးရွာသို့ သွားရောက်၍ နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများကို ကျေးရွာအဝင်ကားလမ်းဘေး၌ ဆောင်ရွက်သည်။ အသိပညာပေးလုပ်ငန်းများအဖြစ် နံရံကံစာစောင်နှင့် ဓာတ်ပုံပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်နှင့် စာပေနှင့် စာကြည့်တိုက်တန်းဖိုးအကြောင်း ဟောပြော

ခြင်း၊ စာကြည့်တိုက်ထူထောင်ရန် စာအုပ်စာစောင်များလှူဒါန်းခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကလေးငယ်များအား အာဟာရအဖြစ် ကောက်ညှင်းပေါင်းကျွေးခြင်း၊ ဖျော်ဖြေရေးနှင့် အသိပညာပဟုသတုရရှိစေရန် ဝီဒီယိုခွေနှင့် သီချင်းခွေများ လှူဒါန်းခြင်း၊ ကလေးငယ်များ တီထွင်စနစ်တီမှုနှင့် ဉာဏစွမ်းရည်ဖွံ့ဖြိုး၍ ပျော်ရွှင်ရေးအတွက် ရောင်စုံစက္ကူခေါက်အရုပ်များနှင့် ပုံစံမျိုးစုံပါ ရောင်စုံလေပူဖောင်းများ လက်ဆောင်ပေးခြင်း၊ ကလေးများအား ပုံပြင်ပြောပြခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး ကျေးရွာ၏ စီးပွားရေး၊ လူမှုရေး၊

ပညာရေး၊ ကျန်းမာရေးနှင့် ဘာသာရေးအခြေအနေများကိုလည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ မေးမြန်းခဲ့ကြသည်။ ပြန်/ဆက် ဝန်ထမ်းများနှင့်အတူ မောင်တောမြို့ အရေးပေါ်ကူညီရေး၊ ကူညီထောက်ပံ့ရေးကော်မတီ မှ ပြန်ကြားရေးတာဝန်ခံ နိရုဇာသတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်မင်းကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ ပညာပေးဟောပြောပွဲသို့ ရွှေပဟို နတလစ်ပြကျေးရွာမှ ရွာသူ ရွာသားများ၊ ရွှေပဟိုကျေးရွာသို့ ယာယီပြောင်းရွှေ့ရောက်ရှိနေထိုင်ကြသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စု မြို့နှင့် ဒိုင်းနက်တိုင်းရင်းသား ရွာသူ ရွာသားများ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (ခရိုင် ပြန်/ဆက်)

ပြုယမ်းဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဇာတ်ခင်းခြင်းသာဖြစ်သည်ဟုဆို

ပေကျင်း မတ် ၄
မြောက်ကိုရီးယား ခေါင်းဆောင်၏ အဖေတူ အမေကွဲအစ်ကို လုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး သံသယမကင်းဖြစ်နေသည့် ရီဂျွန်ချော့က ၎င်းကို မလေးရှားအာဏာပိုင်များက သံသယရှိသူအဖြစ် စွဲချက်တင်ခြင်းမှာ မြောက်

ကိုရီးယား၏ ဂုဏ်သိက္ခာကို စေလွှတ်ခြင်းကြောင့်ဖြစ်ကြောင်း ပေကျင်းတွင် ပြောကြားခဲ့သည်။ မတ် ၄ ရက်က ပေကျင်းရှိ ကိုရီးယားသံရုံးအပြင်ဘက်တွင် မြောက်ကိုရီးယားနိုင်ငံသားဖြစ်သူရီက မလေးရှားအာဏာပိုင်များသည် ၎င်းထံမှ

ကျဆင်းသည့်ဆိုကာ မလေးရှားကို စွပ်စွဲလိုက်သည်။ ကင်ဂျူနမ်သည် မလေးရှားနိုင်ငံကွာလာလမ်ပူလေဆိပ်၌ ဖေဖော်ဝါရီ ၁၃ ရက်က တားမြစ်ခံရပုံစွဲခြင်းဖြင့် လုပ်ကြံခံခဲ့ရသည်။

ကင်ဂျူနမ် သေဆုံးခြင်းကြောင့် ကာလရှည်ကြာ ထိန်းသိမ်းခဲ့သော မလေးရှားနှင့် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ကင်ဂျူနမ် အသတ်ခံရချိန်တွင် ၎င်းအနေဖြင့် လေဆိပ်၌ မရှိကြောင်း၊ ၎င်း၏ကားကို အသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ၎င်းအနေဖြင့် ဘာမျှ မသိပါဟု ပြောခဲ့သည်။

လေဆိပ်သို့ သွားစရာအကြောင်းမရှိကြောင်း၊ မိမိအလုပ်ကိုသာ မိမိလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ သောကြာနေ့က မလေးရှားနိုင်ငံမှ ထွက်ခွာလာခဲ့သော ရီလည် မြောက်ကိုရီးယားသို့အပြန် ပေကျင်းသို့အရောက်တွင် သတင်းထောက်များ၏ မေးမြန်းချက်များကို ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေကျင်းရှိ မြောက်ကိုရီးယားသံရုံး ရှေ့တွင် ရီက မလေးရှားတွင် သက်သေအမှားများဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း၊ ရဲများက မိသားစုပုံကို ပြသခဲ့ကြောင်း ၎င်းက ပြောသည်။ အဆိုပါကိစ္စသည် လုပ်ကြံမှုသက်သက်ဖြစ်ကြောင်း၊ လုပ်ဇာတ်ကြီးဖြစ်ကြောင်း မြောက်ကိုရီးယား၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ပေကျင်းရှိ မြောက်ကိုရီးယားသံရုံး ရှေ့တွင် ရီက မလေးရှားတွင် သက်သေအမှားများဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း၊ ရဲများက မိသားစုပုံကို ပြသခဲ့ကြောင်း ၎င်းက ပြောသည်။ အဆိုပါကိစ္စသည် လုပ်ကြံမှုသက်သက်ဖြစ်ကြောင်း၊ လုပ်ဇာတ်ကြီးဖြစ်ကြောင်း မြောက်ကိုရီးယား၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။



ပြုယမ်းဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဇာတ်ခင်းခြင်းသာဖြစ်ကြောင်း ရီက သတင်းထောက်များကို ပြောကြားနေစဉ်

ရေကြီးမှုကြောင့် ပျောက်ဆုံးနေသူများကို နမီးဘီးယားရဲများရှာဖွေ

ဝင့်ဟိုး မတ် ၄

နမီးဘီးယားအနောက်ဘက်ရှိ အာရီဂန်ဒေသတွင် ရေနှင့်ပျောက်သွားသော ပျောက်ဆုံးလူနစ်ဦးအား ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း ရဲဘက်ဆိုင်ရာ ရှာဖွေရေး အဖွဲ့ကပြောသည်။

ကျောင်းသားနှစ်ဦးနှင့် မှန်ဖုတ်သမားတစ်ဦးတို့သည် မတ် ၄ ရက်က ရေကြီးမှုနှင့် ပျောက်သွားပြီးနောက် ကျောင်းသားတစ်ဦးအား ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲအဖွဲ့ကပြောသည်။

သုံးနှစ်ခန့် မိုးခေါင်ရေရှားဖြစ်ခဲ့သော နမီးဘီးယားဒေသ အတော်များများသည် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အိမ်နှင့် စာသင်ကျောင်းများ ရေနှစ်မြုပ်ခဲ့ကြောင်း သိရသည်။

ယခုအချိန်ထိ စာသင်ကျောင်းပေါင်း ခုနစ်ကျောင်းကို ရေနှစ်မြုပ်မှုကြောင့် ပိတ်ထားရပြီး အချို့ရွာသားများမှာ မြင့်မားသော ကုန်းမြင့်များပေါ်သို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာပြီး ရေကြီးသော်လည်း သေဆုံးဒဏ်ရာရရှိသည့် သတင်းဖော်ပြချက်တစ်စုံတစ်ရာမရှိကြောင်း သိရသည်။ (ဆင်ဟွာ)

အိုင်အက်စ်လက်ချက်ကြောင့် ဓာတုအဆိပ်သင့်သူများ ဆေးကုသမှုခံယူ

မိုဆူးလ် မတ် ၄

မိုဆူးလ်တွင် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူ ၁၂ ဦး ဓာတုလက်နက် အဆိပ်သင့်မှုကြောင့် ကုသမှုခံယူနေကြောင်း၊ ယင်းနေရာရှိ အိုင်အက်စ်အကြမ်းဖက်သမားများကို အမေရိကန်ထောက်ခံ အီရတ်တပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ကုလသမဂ္ဂက မတ် ၄ ရက်က ပြောခဲ့သည်။

ကုလသမဂ္ဂ၏ အဖွဲ့တစ်ဖွဲ့ဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကုသမှုခံယူနေသူများကို ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ရေးအတွက် အရေးပေါ်တုံ့ပြန်မှုတစ်ခုကို ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့များ၊ ဒေသခံကျန်းမာရေးအဖွဲ့များနှင့် ထိတွေ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကုသမှုခံယူနေသူများသည် ပြင်းထန်သော ဓာတုအဆိပ်သင့်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

မတ် ၁ ရက်မှစကာ စုစုပေါင်း ၁၂ ဦး ကုသမှုခံယူခဲ့ကြောင်း၊ ၎င်းတို့သည် မိုဆူးလ်အရှေ့ဘက် ကာဒီဒေသ အာဘယ်တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ (ရိုက်တာ)

အီရန် အက်စ်-၃၀၀ ခုံးခွင်းခုံးစနစ်ကို အောင်မြင်စွာစမ်းသပ်

တီဟီရန် မတ် ၄

အီရန်သည် ရုရှားလုပ် အက်စ်-၃၀၀ မြေပြင်ဝေဟင်ပစ် ခုံးခွင်းခုံးစနစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

အီရန်စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် အစိုးရအရာရှိများရှေ့တွင် အဆိုပါ ခုံးခွင်းခုံးစနစ်ကို အောင်မြင်စွာ စမ်းသပ်မှုပြုလုပ်နိုင်ခဲ့ကြောင်း၊ အဆိုပါ စနစ်သည် ပစ်လွှတ်လိုက်သော ခုံးကျည်များကို ကာကွယ်နိုင်ခြင်း၊ ခြေရာခံနိုင်ခြင်းနှင့် ကြားဖြတ်တုံ့ပြန်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် အက်စ်-၃၀၀ ခုံးခွင်းခုံးစနစ်၏ စွမ်းဆောင်မှုကို သိလို၍ အဆိုပါ စမ်းသပ်မှုကို ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်ကို အီရန်သည် ရုရှားထံမှ ဝယ်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံတွင်း အဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်နှင့် တရုတ်သို့ သွားရောက်ရန်စီစဉ်

ဝါရှင်တန် မတ် ၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ခရီးစဉ်သည် မတ် ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်ကြာမည်ဖြစ်ကြောင်း သံရုံးအသိုင်းအဝိုင်းက ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိရိုကီရိုအိနှင့် တွေ့ဆုံရန် မျှော်မှန်းထားပြီး ဝန်ကြီးချုပ် ရှင်ဇီအာဘေးကိုလည်း သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်

လွန်ခဲ့သောလက အမေရိကန်နိုင်ငံသို့ အာဘေးလာရောက်စဉ်အတွင်း တေလာဆန်နှင့် ကီရိုအိတို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။ တေလာဆန်သည် အမေရိကန်-ဂျပန် ဆက်ဆံရေးတိုးမြှင့်ရန် ထရန်အစိုးရ၏ မူဝါဒများကို အတည်ပြုထောက်ခံလိမ့်မည်ဟု မျှော်လင့်ထားသည်။

ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကိုလည်း ဆွေးနွေးနိုင်ကြောင်း သိရသည်။ လာမည့်နှစ်ကုန်တွင် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည့် အမေရိကန်သမ္မတ ဒေါက်ထရန်နှင့် ဒုတိယသမ္မတ မိုက်ပန်တို့အနေဖြင့်လည်း ယခုကိစ္စကို ဆွေးနွေးနိုင်ကြောင်းသိရသည်။

အခြားစိတ်ဝင်စားဖွယ် ဆွေးနွေးမည့် အစည်းအဝေး ခေါင်းစဉ်တစ်ခုမှာ မြောက်ကိုရီးယား ခုံးလက်နက်ပစ်ခွင်းခြင်းနှင့် တားဆီးပိတ်ပင်မှုများအကြောင်းဖြစ်ပြီး ၎င်းကို မည်သို့တုံ့ပြန်ရမည်ဆိုသည်အချက်လည်း ဆွေးနွေးနိုင်ကြောင်း၊ ထို့အတူ

တေလာဆန်သည် ဂျပန်ခရီးစဉ်နှင့်အတူ တရုတ်နိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ (အင်န်အိတ်ချ်ကေ)

၂၀၁၇ ကာကွယ်ရေးအသုံးစရိတ် တရုတ်မြင့်တင်

ပေကျင်း မတ် ၄

တရုတ်နိုင်ငံ၏ ၂၀၁၇ခုနှစ် ကာကွယ်ရေးအသုံးစရိတ်အား ခုနှစ်ရာခိုင်နှုန်းဝန်းကျင်အထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ ယင်းပမာဏသည် ၂၀၁၀ ပြည့်နှစ်နေ့ကပိုင်း တဖြည်းဖြည်းတိုးမြှင့်လာသည့်ပမာဏဖြစ်ကြောင်း အမျိုးသားပြည်သူ့ညီလာခံ (အင်န်ပီစီ)၏ နှစ်ပတ်လည်အစည်းအဝေးတွင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

(၁၂) ကြိမ်မြောက် အမျိုးသားပြည်သူ့ညီလာခံ နှစ်ပတ်လည်အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူ ဖူယင်းက တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်ရေးလိုအပ်ချက်အရ ယခုကဲ့သို့ တိုးမြှင့် ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ နိုင်ငံတော်၏ ကာကွယ်ရေးအသုံးစရိတ်အား ၂၀၁၆ ခုနှစ်တွင်လည်း ၇ ဒသမ ၆ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ကြောင်း၊ ယခုကဲ့သို့ တိုးမြှင့်ခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း တဖြည်းဖြည်းတိုးမြှင့်လာသည့် ပမာဏဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါက်ထရန်ကလည်း တရုတ်နိုင်ငံ၏ စစ်တပ်နှင့် ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွန်ခဲ့သောလက ကတိပြုခဲ့သည်။



စစ်ရေးပြအခမ်းအနားတွင် တွေ့ရသော ခုံးကျည်ကားတစ်စီးကို တွေ့ရစဉ်

ထို့အပြင် သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက် ကွန်ဂရက်တွင် ပထမဆုံး မိန့်ခွန်းပြောကြားခဲ့စဉ်က ကာကွယ်ရေးအသုံးစရိတ်ကို ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ကာ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း ထရန်က ပြောကြားခဲ့သည်။ တရုတ်၏ ကာကွယ်ရေးအသုံးစရိတ်သည် တိုင်းပြည် ဂျီဒီပီ၏ ၁ ဒသမ ၃ ရာခိုင်နှုန်းသာရှိကြောင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ရန်ပုံငွေမျှဝေရာ၌ပင် ကာကွယ်ရေး အသုံးစရိတ်မှာ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းသာရှိကြောင်း ဖူကပြောသည်။ (ဆင်ဟွာ)

လယ်ယာကဏ္ဍဖွံ့ဖြိုးဖို့ စက်မှုလယ်ယာကူးပြောင်းစို့

ကိုဗေ(စက်မှုလယ်ယာ)

မြန်မာနိုင်ငံသည် ကုန်းမြေဧရိယာ ၆၇၆၅၇၇ စတုဂံမီတာ ကျယ်ဝန်းပြီး အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းနိုင်ငံများအနက် အကြီးမားဆုံးဖြစ်ပြီး ကမ်းရိုးတန်းအရှည်မှာ ၂၈၃၂ ကီလိုမီတာ ရှိပါသည်။ ဖြည့်တင်းနိုင်သော သယ်ယာပို့ဆောင်ရေးနှင့် မဖြည့်တင်းနိုင်သော သယ်ယာပို့ဆောင်ရေးများ ကြွယ်ဝစွာတည်ရှိ နေပါသည်။ အဆိုပါအခြေအနေအထား နိုင်ငံခြား ပို့ကုန်ဝင်ငွေ များ ရရှိရန် အခြေခံအရင်းအမြစ်များ ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတည်ထောင်ပြီး ထုတ်ကုန်အမယ်အမျိုးမျိုး ထုတ်လုပ်ရန် ထိရောက်သော သွင်းအားစုများအဖြစ် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။မြန်မာ နိုင်ငံတွင် တစ်ဦးချင်း မြေယာပိုင်ဆိုင်မှုမှာ ၀ ဒသမ ၂၆၀ ဟက်တာရှိပြီး အာဆီယံဒေသတွင်အမြင့်ဆုံးဖြစ်ပါသည်။ စိုက်ပျိုးနိုင်သော မြေဧရိယာ၏ ၁၈ ဒသမ ၄ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးလျက်ရှိပါသည်။ မြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ သစ်တောပြုန်းတီးမှု၊ မိုးခေါင်မှု၊ လွှဲများစွာ အသုံးပြုမှုကြောင့် ခြောက်သွေ့သော ဒေသများဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါ မြေနေရာများသည် နောင်အနာဂတ်ကာလတွင် လယ်ယာ စိုက်ပျိုးရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် နိုင်သော မြေနေရာများ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရေ၊ သစ်တော၊ ငါးများ ထူးခြားစွာ ကြွယ်ဝလျက်ရှိပါသည်။ အခြား သယ်ယာပို့ဆောင်ရေး များဖြစ်သော ရေနံ၊ တွင်းထွက်သတ္တု၊ သံဖြူ၊ ဓနောကိစ္စိမ်း၊ သွပ်၊ ကြေးနီ၊ အခြောက်နက်၊ ခဲ၊ နီကယ်၊ ကျောက်မီးသွေး၊ သလင်း ကျောက်၊ ထုံး၊ ကျောက်မျက်များ ကြွယ်ဝစွာတည်ရှိနေပါသည်။

အမျိုးမျိုးသော သယ်ယာပို့ဆောင်ရေးများ ပေါများစွာတည်ရှိ နေခြင်းကြောင့် နိုင်ငံတကာဈေးကွက်သို့ ဝင်ဆံ့နိုင်မည့် တန်ဖိုးမြင့်ကုန်စည်များ ထုတ်လုပ်ရန်အတွက် အခြေခံအုတ်မြစ် များပင် ဖြစ်ပါသည်။

စိုက်ပျိုးနိုင်သောမြေ ၁၂ ဒသမ ၂၅ ဟက်တာသန်းရှိပြီး ကမ္ဘာပေါ်တွင် ၂၅ နိုင်ငံမြောက် မြေသယ်ယာပို့ဆောင်ရေး တည်ရှိပါသည်။ သဘာဝဓာတ်ငွေ့သည် ကမ္ဘာပေါ်တွင် ၄၆ နိုင်ငံ မြောက် အများဆုံးဖြစ်ပါသည်။ မရှာဖွေရသေးသော ကမ်းလွန် ရေနံများလည်း တည်ရှိနေပြီး ပတ္တမြား၊ နီလာ၊ မြ စသော အဖိုးတန်ရတနာများလည်း ထွက်ရှိလျက်ရှိပါသည်။ ကျောက်စိမ်း သည် ကမ္ဘာကျောက်စိမ်းဈေးကွက်၏ ၉၅ ရာခိုင်နှုန်းခန့် လွှမ်းမိုး ပြီး ရည်လျားသော ကမ်းရိုးတန်းတစ်လျှောက် ရေထွက်ပစ္စည်း များအား အာရှ၊ ဥရောပသို့ တင်ပို့ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် မြေဧရိယာ၏ ၄၇ ရာခိုင်နှုန်းခန့် သစ်တော များ ဖုံးလွှမ်းပြီး အရှေ့တောင်အာရှတွင် ၈၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိပြီး တည်ရှိရာဒေသလည်း ဖြစ်ပါသည်။ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်နိုင်ရန် သဘာဝပတ်ဝန်း

II လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးတွင် ပြောင်းလဲဆောင်ရွက်နိုင်ရန် အဓိက အချက်မှာ လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ မဖြစ်မနေ ကူးပြောင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ စက်မှု လယ်ယာသို့ ကူးပြောင်းဆောင်ရွက်ရန် အတွက် တစ်ပိုင်တစ်နိုင် လယ်ယာလုပ်ကိုင် သူများကို စုစည်း၍ စက်မှုလယ်ယာသို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ် II

ကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေအရ ကုန်ကြမ်းပစ္စည်းများ အစား တန်ဖိုးမြင့်ကုန်ချောပစ္စည်းများကို ပြည်ပသို့ တင်ပို့ ရောင်းချနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝအခြေခံကောင်းများအပေါ် အခြေခံ၍ စီးပွားရေး၊ လူမှုရေးအလားအလာများကို ဆက်လက် မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ကမ္ဘာ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့လာမည့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော စက်မှုနိုင်ငံ တော်သစ်ဆီသို့ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှု



ကဏ္ဍတို့အတွင်း ကဏ္ဍတစ်ခုနှင့်တစ်ခုအကြား မြှင့်တင်ဆောင် ရွက်သွားရန် လိုအပ်ပါသည်။ အဆိုပါကဏ္ဍကြီးများအနက် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် (၁) ရင်းနှီးမြှုပ်နှံမှု နိမ့်ကျနေခြင်း၊ (၂) နည်းပညာနောက်ကျမှု၊ (၃) ကာလတိုမူဝါဒအမှတ်မှု၊ (၄) ရေပေးဝေ စီမံခန့်ခွဲမှု၊ (၅) မြေယာခွဲဝေမှုနှင့် ပိုင်ဆိုင်မှုအခွင့် အရေး မညီမျှမှုအပါအဝင် မြေယာစီမံခန့်ခွဲမှု၊ (၆) လယ်ယာ ကဏ္ဍ ဝန်ဆောင်မှုတွင် အကန့်အသတ်များတည်ရှိနေမှု၊ (၇) ကျေးလက်ဒေသ တက္ကသိုလ်အဖွဲ့အစည်းများ အားနည်းမှု နှင့် စိုက်ပျိုးစရိတ်ချေးငွေရရှိရေး လက်လှမ်းမီနိုင်မှု အားနည်း ခြင်းတို့ ဖြစ်ပါသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် ပြောင်းလဲဆောင်ရွက်နိုင် ရန် အဓိကအချက်မှာ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ မဖြစ်မနေကူးပြောင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ စက်မှု လယ်ယာသို့ ကူးပြောင်းဆောင်ရွက်ရန်အတွက် တစ်ပိုင်တစ်နိုင် လယ်ယာလုပ်ကိုင်သူများကိုစုစည်း၍ စက်မှုလယ်ယာသို့ အသွင် ကူးပြောင်းဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ကူးပြောင်းဆောင်ရွက်ရာတွင် (၁) လယ်ယာလုပ်သားရှားပါးမှု ပြဿနာဖြေရှင်းရန် လိုအပ်ခြင်း၊ (၂) ပြည်ပသို့ တင်ပို့မည့် လယ်ယာထွက်ကုန်ပစ္စည်း အရည်အသွေးနိမ့်ကျခြင်းနှင့် လေလွင့်ဆုံးရှုံးမှုများပြားခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါ ပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန် မြေယာ ပြုပြင်သည်မှ ရိတ်သိမ်းသည်အထိ လယ်ယာသုံးစက်ကိရိယာ များ ကျယ်ပြန့်ထိရောက်စွာ သုံးစွဲနိုင်ရန်လိုအပ်ပါသည်။ စက်ကိရိ ယာများကို တောင်သူများမှ အလွယ်တကူ ဝယ်ယူပိုင်ဆိုင်သုံးစွဲ နိုင်ရန်မှာ -

- (က) နိုင်ငံတော်နှင့် ပုဂ္ဂလိက ကဏ္ဍမှ စိုက်ပျိုးရေးဘက် များ ထူထောင်ကာ အတိုးနှုန်းသက်သာစွာဖြင့် လယ်ယာမြေအပေါင်ထား၍ ငွေထုတ်ချေးခြင်း။
- (ခ) တန်ဖိုးကြီးသော ရိတ်သိမ်းခြွေလှေ့စက်နှင့် ထွန်စက် ကြီးများကို နိုင်ငံတော်အဆင့်မှ ငွေကြေးရင်းနှီးမြှုပ်နှံ ပြီး တောင်သူများသို့ နှစ်ရည်အရစ်ကျစနစ်ဖြင့် ကျခံ ဝယ်ယူပိုင်ဆိုင်သုံးစွဲစေခြင်း။
- (ဂ) အရည်အသွေးကောင်းသော လယ်ယာသုံးစက်ကိရိ ယာများ ထုတ်လုပ်တပ်ဆင်သည့် ပြည်ပကုမ္ပဏီ

- များကို ဖိတ်ခေါ်အားပေးခြင်း။
- (ဃ) လယ်ယာသုံးစက်ကိရိယာ ရောင်းချသူနှင့် ဖြန့်ဝေ သူများမှ ကာလတို၊ ကာလရှည် အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း။ ရောင်းချပြီးသော စက်ကိရိယာများ ကိုလည်း ပြန်လည်ပြုပြင်ပေးသော ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်း။
- (င) ပြည်ပမှတင်သွင်းလာသော လယ်ယာသုံး စက် ကိရိယာနှင့် အပိုပစ္စည်းများကို အခွန်ကင်းလွတ် ခွင့်ပြုခြင်း။
- (စ) ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့်

လယ်ယာသုံးစက်ကိရိယာများအတွက် အပိုပစ္စည်း များ အလွယ်တကူရရှိအောင် ဆောင်ရွက်ခြင်း။

(ဆ) တန်ဖိုးကြီးမြင့်သည့် လယ်ယာသုံးစက်ကိရိယာ များအား ဝယ်ယူခြင်းမပြုနိုင်သော လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကကဏ္ဍမှ အငှားဝန်ဆောင်မှုပေးခြင်းအား ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လိုအပ်ပါသည်။

၎င်းအပြင် ပြည်တွင်း ပြည်ပမှ ထုတ်လုပ်တင်သွင်း၍ တောင်သူများသို့ရောင်းချမည့် လယ်ယာသုံးစက်ကိရိယာများ၏ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

- (က) စက်မှုလယ်ယာကူးပြောင်းမှု စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရန် အစိုးရပေါ်လစီချမှတ်မှု၊ တောင်သူ လယ်သမားနှင့် လယ်ယာသုံးစက်ကိရိယာဖြန့်ဖြူး သူများအကြား (၃) ပွင့်ဆိုင် ပြည်ပရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့အစည်းတစ်ရပ် ထူထောင်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
 - (ခ) ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ကဏ္ဍမှ ထုတ်လုပ် တင်သွင်းလာသည့် လယ်ယာသုံးစက်ကိရိယာများ၏ အရည်အသွေးစစ်ဆေးနိုင်ရန် စမ်းသပ်ဆောင်ရွက် နိုင်သော စင်တာများ ထူထောင်ဆောင်ရွက်ခြင်း။
 - (ဂ) လယ်ယာသုံးစက်ကိရိယာများ ဖွံ့ဖြိုးတိုးတက်မှု အတွက် သုတေသနပြုသည့်စင်တာများ ထူထောင် ခြင်း၊ အစိုးရအပူငွေစီမံကိန်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်း များမှ ဆောင်ရွက်ရန် သတင်းအချက်အလက်နှင့် အသိပညာများဖလှယ်ခြင်း။
 - (ဃ) အရည်အသွေးမြင့်မား၍ ကြာရှည်အသုံးခံသော လယ်ယာသုံးစက်ကိရိယာများ၏ ထုတ်လုပ်သော နိုင်ငံ၊ ထုတ်လုပ်သောစက်မှုဆိုင်ရာ အချက်အလက် နှင့် ထုတ်လုပ်သူများ၏ အချက်အလက်များနှင့် ပတ်သက်သော Media Network ထူထောင်၍ ရောင်းချသူနှင့် သုံးစွဲသူတောင်သူလယ်သမားများ အား အသိပေးခြင်းတို့ဖြစ်ပါသည်။
- မူလလယ်ကွက်ဟောင်းများအား ခေတ်မီစနစ်ကျသော လယ်ကွက်များအဖြစ်သို့ တိုးတက်ပြောင်းလဲနိုင်ရေးအတွက်

ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။ လယ်သမားများ အသိ ပညာတိုးတက်မှု ဆောင်ရွက်နိုင်ရန်လည်း လိုအပ်နေဆဲဖြစ် ပါသည်။

မူလလယ်ကွက်ဟောင်းများအား ခေတ်မီစနစ်ကျသော လယ်ကွက်များသို့ တိုးတက်ပြောင်းလဲရန်အတွက်

- (က) နိုင်ငံတော်အပိုင်းမှ လယ်ကွက်ဟောင်းများအား ခေတ်မီစနစ်ကျလယ်ကွက်များအဖြစ် စံနမူနာပြု နိုင်ငံတော်မှ ဖော်ထုတ်ပေးခြင်း။
- (ခ) နိုင်ငံတကာအကူအညီ၊ ချေးငွေများရယူ ဖော်ထုတ် ပေးခြင်း။
- (ဂ) ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသော ကုမ္ပဏီအဖွဲ့ အစည်းများထူထောင်မှုကို အားပေး၍ ခေတ်မီ စနစ်ကျလယ်ကွက်များ သီးသန့်တိုးချဲ့ဆောင်ရွက် ခြင်း။
- (ဃ) ခေတ်မီစနစ်ကျလယ်ကွက်များ ဖော်ထုတ်သည့် လုပ်ငန်းဆောင်ရွက်သည့် အငှားဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများမှ ငွေကြေးအသင့်အတင့်ပြုလုပ်သော လယ်သမားများ၏ လယ်ကွက်ဟောင်းများအား သင့်လျော်သောငွေကြေးနှုန်းထားရယူ၍ အဆင့်မြင့် လယ်ယာများအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ခြင်းတို့ ဖြစ် ပါသည်။ ထို့အပြင် လယ်သမားများ၏ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်နေဆဲဖြစ်ပါသည်။

လယ်ယာကုန်ထုတ်လုပ်ငန်းစဉ်တစ်လျှောက်နှင့် လယ်ယာ ထုတ်ကုန်ပစ္စည်း တန်ဖိုးမြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ် တစ်လျှောက် လိုအပ်သောအခြေခံစွမ်းရည်များ ပြည့်ဝစေရန် သင်တန်းများပေးပို့ခြင်းအတွက် နိုင်ငံတော်အပိုင်းအနေဖြင့်

- (က) အစိုးရထူထောင်ထားသည့် စိုက်ပျိုးရေးနှင့် စက်မှု လယ်ယာသင်တန်းကျောင်းများတွင် တောင်သူ လယ်သမားများအား ခေါ်ယူသင်တန်းပေးခြင်းနှင့် ကွင်းအရောက်လုပ်ငန်းခွင် သင်တန်းပေးခြင်း။
- (ခ) ပုဂ္ဂလိကစိုက်ပျိုးရေးသုံးပစ္စည်းနှင့် လယ်ယာသုံး စက်ကိရိယာထုတ်လုပ်ဖြန့်ဖြူးသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအား ရင်းနှီးမြှုပ်နှံမှုအားပေး ရန်၊ စက်မှုပညာရပ် စင်တာများထူထောင်စေကာ ရောင်းချထားသော လယ်ယာသုံးစက်ကိရိယာများ အား ပြန်လည်ပြုပြင်နိုင်စေရန် ပညာပေးသင်တန်း များပေး၍ စွမ်းရည်မြှင့်တင်ပေးရန်တို့ ဖြစ်ပါသည်။

လယ်ယာကဏ္ဍ၏ အခြေခံပိုကုန်များမှာ အရည်အသွေး နိမ့် ထုတ်ကုန်များဖြစ်သည့် ပိုကုန်အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်မှာ စပါး၊ ပြောင်း၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ဖြစ်ပြီး အဓိကဈေးကွက်မှာ တရုတ်နှင့် အိန္ဒိယတို့ဖြစ်ပါသည်။ သယ်ယူပို့ဆောင်စရိတ် မြင့်မားမှု၊ ထုတ်လုပ်ရာတွင် ပျက်စီးဆုံးရှုံးမှုများအပါအဝင် ပိုကုန် လုပ်ငန်းနှင့်ဆိုင်သော သတင်းအချက်အလက်နှင့် ဈေးကွက်ရရှိမှု တို့တွင် အတားအဆီးများဖြစ်ပေါ်လျက်ရှိပါသည်။

သို့သော်လည်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သာ လယ်ယာ လုပ်ကိုင်သည့် ကျေးလက်ဒေသနေပြည်သူများသည် နိုင်ငံတော် ၏ အလုပ်အကိုင် ထက်ဝက်ကျော်ကို ကိုယ်စားပြုလျက်ရှိပါသည်။ တစ်ချိန်က ဒေသတွင်းနိုင်ငံများသို့ အရည်အသွေး ကောင်း ဆန်ထုတ်လုပ်တင်ပို့သော အာရှဆန်အိုးကြီးအဖြစ် ရပ်တည်ခဲ့ပါသည်။ ပေါကြွယ်ဝသော မြေယာများကိုအသုံးပြု၍ ခေတ်မီစိုက်ပျိုးနည်းစနစ်များ အသုံးပြုထုတ်လုပ်ခြင်း၊ စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ခြင်း၊ ခေတ်မီ မျိုးကောင်း၊ မျိုးသန့်များကို အသုံးပြုခြင်းနှင့် အမယ်အမျိုးမျိုး ပြောင်းလဲထုတ်လုပ်ခြင်းဖြင့် လယ်ယာကဏ္ဍသည် စီးပွားရေး အတွက် အရေးပါသောကဏ္ဍအဖြစ် ဆက်လက်ရပ်တည်နိုင် မည်ဖြစ်ပါသည်။

အကိုးအကား - အနစ်(၂၀)နှစ်ရှည်စီမံကိန်း (NCDP) မူကြမ်း

နို့စားနွားနှင့် ဆိတ်မွေးမြူ ထုတ်လုပ်ဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းဖွင့်

ရမ်းပြ မတ် ၄ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းပြမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နို့စားနွားနှင့် ဆိတ်မွေးမြူရေး ဖွံ့ဖြိုးမှုဆိုင်ရာသင်တန်းကို မတ် ၄ ရက်နှင့် ၂ ရက်တွင် ပြုလုပ်ရာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဟာထန်းသွေး၊ မြန်နယ်အုပ်ချုပ်ရေးမှူး၊ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်

ကြသည်။ သင်တန်းတွင် လက်ပန်အညာကျေးရွာ၊ ခွဆုံ၊ ထရောင်း၊ ခမောင်းမြေတိုင်း၊ အောင်စည်ကုန်း၊ သာစည်ပြင်၊ တိမ်ပြင်ကျေးရွာနှင့် အမှတ် (၄) ရပ်ကွက်များမှ သင်တန်းသား ၄၅ ဦး တက်ရောက်ခဲ့ကြသည်။ ဆက်လက်ပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးက နိုင်ငံတော်မှ ထောက်ပံ့ငွေဖြင့်ဖြန့်ဖြူးပေးသည့် နို့စားနွားမများနှင့် ဆိတ်မွေးမြူ ပေးအပ်ခဲ့ခြင်း

အားဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်သည့်အပြင် မိသားစု စားဝတ်နေရေးကိုလည်း ထောက်ပံ့ပေးရေးရောက်ကြောင်းနှင့် မိမိတာဝန်ယူ မွေးမြူထားသော အဆိုပါနို့စားနွားမများနှင့် ဆိတ်မွေးမြူ စဉ်ကမ်းတကျ ပြုစု မွေးမြူကြပြီး နှစ်စဉ်သားပေါက်လေးများ ထွန်းကားနိုင်အောင် အစာရေစာများကို အချိန်မှန်မှန်ကျွေးမွေးပြုစုရန်နှင့် ရှေးဆက်လက်လုပ်ဆောင်သွားရမည့် လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အောင်လှဖြူ

တောင်တန်းတွေရဲ့အလွန် စာအုပ်ထုတ်ဝေဖြန့်ချိ

ပညာခင်၏ 'တောင်တန်းတွေရဲ့အလွန်' လုံးချင်းဝတ္ထုသစ် ထွက်ရှိလာသည်။ ချင်းချင်းပြည်နယ်၏ ဒေသအလှအပများ၊ ဓလေ့ထုံးစံများကို နောက်ခံထားကာ တိုင်းရင်းသား လူငယ်လူရွယ်များ၏ ခံစားချက်နှင့် ဘဝဖြတ်သန်းမှု အခက်အခဲများကို ချစ်ခြင်းမေတ္တာနှင့် ရောယှက်၍ လှပစွာရေးဖွဲ့ထားသည်။

တိုင်းရင်းသား ချစ်ကြည် သွေးစည်းရေးကိုဦးတည်၍ တိုင်းရင်းသားတို့၏ ခံစားချက်ကို စာနာ

နားလည်စွာ ရေးဖွဲ့ထားသည်။ ချင်းပြည်နယ်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကူညီပံ့ပိုးပေးနိုင်သော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအုပ်ထိန်းသူများကြောင့် မွန်းကျပ်အကျဉ်းကျခဲ့ရသော မြန်မာမိန်းမသားတို့၏ အိမ်ထောင်သည်ဘဝကိုလည်း ထင်ဟပ်ရေးဖွဲ့ကာ မိန်းမသားဘဝကို အလင်းပြပေးခဲ့သည်။ ဘဝများနှင့်အတူ အတွေးအမြင်သစ်များ၊ ဝဟုသုတဖြစ်ဖွယ်ရာများ၊ ဆင်ခြင်

သင့်သည်များကို မီးမောင်းထိုးပြနိုင်သော ရသဝတ္ထုရှည် တစ်ပုဒ်ဖြစ်ရုံမျှမက.. တောင်လေပန်းများ တောင်များ၊ တိမ်များနှင့် မဏိပူရ မြစ်ရေစီးသံကြားတွင် ချင်းပြည်နယ်သို့ ရောက်သွားရသည့်ပမာ ခံစားရစေနိုင်သည့် ရသမြောက် အကျိုးပြုဝတ္ထုတစ်ပုဒ်ဖြစ်သည်။

ဤစာအုပ်ကို ပညာခင်စာအုပ်တိုက်၊ တိုက် ၄ က၊ အခန်း ၁၁၊ ပါရမီလမ်း၊ ဖုန်း ၀၉-၇၃၁၀၄၂၂၉၊ ၀၉၅၀၅၄၂၂၆ မှ ဖြန့်ချိသည်။ တန်ဖိုး ၅၅၀၀ ဖြစ်သည်။ (မြန်မာ့အလင်း)



ဘာသာပြန်စာပေစာတမ်းဖတ်ပွဲ ကျင်းပမည်

ရန်ကုန် မတ် ၄
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ "ဘာသာပြန်စာပေစာတမ်းဖတ်ပွဲ" ကို ၂၀၁၇ ခုနှစ် ဧပြီ ၂၉၊ ၃၀ ရက်နှင့် မေ ၁ ရက်တို့တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပမည်ဖြစ်သည်။

စာတမ်းဖတ်ကြားရန် စိတ်ပါဝင်စားသူများသည် ဘာသာပြန်(ရသ) ဘာသာပြန် (သုတ-ဝိဇ္ဇာ)၊ ဘာသာပြန် (သုတ-သိပ္ပံ)၊ သတင်းဘာသာပြန်ခြင်း၊ ကလေးစာပေ ဘာသာပြန်ခြင်း၊ တိုင်းရင်းသားစာပေမှ ဘာသာပြန်ခြင်းတို့နှင့် သက်ဆိုင်သော စာတမ်းများ ရေးသားပြုစုပေးပို့ဖတ်ကြားကြရန် ဖိတ်ကြားထားသည်။

စာတမ်းများ ပေးပို့ရာတွင် A4 စာမျက်နှာတစ်စက်တည်းတွင် Pagemaker သို့မဟုတ် Word ၌ Win-Innwa, Font Size 15 ဖြင့် ရိုက်ပေးရန်၊ စာမျက်နှာ အများဆုံး ၃၀ သာ ရေးသားပေးရန်၊ စာတမ်းမူရင်းတစ်စုံနှင့် Soft Copy ပါ ပေးပို့ရန်၊ စာတမ်းအင်္ဂါရပ်နှင့်အညီ အောက်ခြေမှတ်စု၊ ကျမ်းကိုးစာရင်း စသည်တို့ ပြည့်စုံစွာ ဖော်ပြရန်၊ စာတမ်းပေးပို့ရာတွင် စာတမ်းရှင်၏ ကိုယ်ရေး အကျဉ်းနှစ်စုံ (ကြည့်လင်စွာ ရိုက်ကူးထားသော ရောင်စုံဓာတ်ပုံပုံလျက်)၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ (ဖုန်းနံပါတ်အပါအဝင်) စသည်တို့ ပြည့်စုံစွာဖြည့်စွက်ပေးပို့ရန်နှင့် စာတမ်းများကို စာတည်းမှူးချုပ် စာပေဗိမာန် အမှတ် (၅၂၉-၅၃၀)၊ ကုန်သည်လမ်းနှင့် ဥက္ကဋ္ဌလမ်းထောင့်၊ ရန်ကုန်မြို့၊ လိပ်မူပြီး ဧပြီ ၄ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထားပေးပို့ရန် ပန်ကြားထားကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁-၃၈၁၄၄၉၊ ၀၁-၃၇၄၅၅၂ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကော်မတီမှ သတင်းရရှိသည်။ (သတင်းစဉ်)

စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းလေးဆီသို့ လာစေချင်



ရန်ကုန် မတ် ၄
ယနေ့သည် စနေနေ့အားလပ်ရက်ဖြစ်သည်။ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းသည် စာအုပ်ဆိုင်များ ခင်းကျင်းထားသော်လည်း နံနက်ပိုင်းတွင် ရောင်းသူ၊ ဝယ်သူ လေ့လာသူများဖြင့် တိတ်ဆိတ်လျက် ရှိပြီး မွန်းလွဲပိုင်းတွင် စာပေချစ်မြတ်နိုးသူများ၊ လေ့လာသူများနှင့်အတူ ပြန်လည်စည်ကားလာခဲ့သည်။

ရန်ကုန်စာအုပ်လမ်းတွင် တိုက်ရိုက် ရောင်းချသည့် စာပေတိုက်များ၊ စာပေတိုက်ပေါင်းစုံမှ စာအုပ်များကို တစ်စုတစ်ဝေးတည်း စုစည်းရောင်းချနေသည့် စာအုပ်ဆိုင်များ အပါအဝင် စာအုပ်ဆိုင်ခန်းပေါင်း ၁၇၀ ရှိသည်။

ရန်ကုန်စာအုပ်လမ်းသို့ လာရောက် ဝယ်ယူလေ့လာသူ အဘဦးသိန်းအောင်က "အဘက ပင်စင်စားတစ်ဦးပါ။ စနေ-တနင်္ဂနွေ အပတ်စဉ်တော့ စာအုပ်တွေကို ဘယ်ဝယ်နိုင်ပါ့မလဲကွယ်။ အခုဟာက

ကုန်ဈေးနှုန်းကလည်း ကြီးသထက် ကြီးလာ၊ အိမ်စရိုက်ကလည်းရှိသေးတော့ မကြာခဏတော့ လာဝယ်ဖြစ်ပါတယ်" ဟုပြောသည်။

စာအုပ်ဆိုင်ပေါင်း ၁၇၀ ဖြင့် ဖွင့်လှစ် ရောင်းချလျက်ရှိသော ရန်ကုန်စာအုပ်လမ်းတွင် စာပေချစ်မြတ်နိုးသူပရိသတ်များအတွက် ဘာသာရပ်မျိုးစုံစာအုပ်များ၊ ရှေးယခင်က ထုတ်ဝေခဲ့သော သတင်းစာအဟောင်းများ၊ သုတ၊ ရသ၊ အဟောင်း၊ အသစ် လုံးချင်းဝတ္ထုတိုဝတ္ထုရှည် စာအုပ်

များ၊ ရှားပါးသည့် သမိုင်းဝင် စာအုပ်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဆိုင်ရာ သုတ၊ ရသစာအုပ်များ၊ ဆေးပညာဆိုင်ရာစီဒီဇွဲများ၊ ကလေးငယ်များအတွက် ပုံပြင်စာအုပ်မျိုးစုံ၊ မြန်မာအနုပညာအရုပ်များ၊ ပန်းချီကားများ၊ မြန်မာဓာတ်ပုံများ၊ ရိုက်နှိပ်ထားသည့် စပို့ရုပ်၊ လွယ်အိတ်မျိုးစုံတို့ကို တစ်စုတစ်ဝေးတည်း ခင်းကျင်းရောင်းချပေးလျက်ရှိသည်။

အချို့သော စာအုပ်ဆိုင်များသည် စာအုပ်များကို အထူးလျော့စျေးဖြင့် ရောင်းချပေးလျက်ရှိသည်။

ရန်ကုန်စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့က စာအုပ်စာပေဖွံ့ဖြိုးရေး အစီအစဉ်အရ ရန်ကုန်မြို့၊ ဝိလိတထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးရှေ့ ဗဟိုပုံနှိပ်တိုက် စက်ရုံရှေ့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရုံး(ရန်ကုန်ရုံးခွဲ)ရှေ့ အနော်ရထာလမ်း ဗဟိုပုံနှိပ်တိုက်ဘက်ခြမ်း မျက်နှာစာတိုက် စနေ၊ တနင်္ဂနွေရက်များတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

သတင်း-ကိုကိုဇော်
ဓာတ်ပုံ -ဇော်မင်းလတ်

မြစ်မင်းရော ဇေယျာမြေစာဖတ်ပိုင်း ဆွေးနွေးပွဲကျင်းပ



စစ်ကိုင်း မတ် ၄
စစ်ကိုင်းမြို့မြစ်မင်းရော ဇေယျာမြေစာဖတ်ပိုင်း (သတ္တမ)အကြိမ်မြောက် စာဖတ်ပိုင်း ဆွေးနွေးပွဲကို မတ် ၄ ရက် မွန်းလွဲ ၂ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာစိုးဝေလွင် (အညာမြေ)က နှုတ်ခွန်းဆက်စကားပြောကြားကာ စာရေးဆရာများဖြစ်သည့် တက္ကသိုလ်တင်ဟန်ကျော်နှင့် မြေလတ်မောင်မြင့်သူတို့က ဝတ္ထု၊ အက်ဆေး၊ ကဗျာ၊ အယ်ဒီတာခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားကြရာ ဆရာရဲသူမင်းက ကြားခံတင်ဆက်သူအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ရန်ကုန်မြို့၊ ကံကော်ဝတ်ရည် စာပေက သုတ၊ ရသစာအုပ် ၂၀ အုပ်ကို ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် လှူဒါန်းပေးအပ်ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဦးညီညီဇော်က လက်ခံရယူခဲ့သည်။ (အပေါ်ပုံ) မျိုးဝင်း (စစ်ကိုင်း)



မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် လင်းဇင်းကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က တိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးနေမျိုးကျော်က ကျောင်းသား၊ ကျောင်းသူ ၂၄၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးစဉ် စစ်ကြည့်(စလင်း)

ဖရူဆိုမြို့နယ်၌ နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်လှစ်

ဖရူဆို မတ် ၄
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်တင်ရေးဟူသော လူမှုရေး ဦးတည်ချက်နှင့်အညီ ဖရူဆိုမြို့နယ် အားကစားနှင့် ကာယပညာကော်မတီနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် နွေရာသီအားကစား အခြေခံသင်တန်းကို မတ် ၁ ရက် နံနက် ၇ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ဆောင်ရွက်တတ်သော အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ အားကစား အခြေခံသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်၍ သင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ အေရိုဗစ်အကနှင့် ခရစ်ကတ် စသည့် အားကစားနည်းငါးမျိုးကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၁ ရက်မှ ၁၀ ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှ ၉ နာရီခွဲ

အထိဖြစ်ရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးနှင့် နည်းပြများ၊ အခြေခံပညာ ထက်/လယ်ကျောင်းများမှ ကာယဆရာမတို့က နည်းစနစ်ကျစွာ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများအား ဘောလုံး ၃၀၊ ဘော်လီဘော ၁၀၊ တိုက်ကွမ်ဒို ၂၀ စုစုပေါင်း ၆၀ တို့က သင်တန်းတက် ရောက်ကြပြီး သင်တန်းကာလအတွင်း လုံခြုံရေး ကြီးကြပ်မှုကော်မတီကို သက်ဆိုင်ရာဌာနများမှ လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတို့မှ လည်းကောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုင်း (လွိုင်ကော်)



ဇီဝမျိုးစုံ ကြွယ်စေဖို့ သဘာဝတောတွေ ထိန်းသိမ်းဖို့

ဖရူဆိုမြို့နယ် အခြေခံပညာ အထက်တန်း အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအတွက် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အခြေခံ အားကစားနည်းစနစ်များကို ပိုင်နိုင်စွာ တတ်ကျွမ်းစေရန် အားကစားဖြင့် နိုင်ငံအကျိုးပြုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်တတ်စေရန်နှင့် ပူးပေါင်း

၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြဋ္ဌာန်း

ယမန်နေမှအဆက်

- (ခ) ပုဒ်မခွဲ(က)တွင် ဖော်ပြပါရှိသည့် ကုန်စည်များမှတစ်ပါး အခြား ကုန်စည်တစ်မျိုးမျိုးကိုပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက ရောင်းရငွေ အပေါ်တွင်လည်းကောင်း၊ ပြည်ပမှတင်သွင်းခြင်းဖြစ်ပါက ကုန်ပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်စေရမည်။ ဤဥပဒေ၏ ပုဒ်မ ၁၁ ဝါ အထူးကုန်စည်တစ်မျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက အထူးကုန်စည်ခွန်အပါအဝင်ဖြစ်သော ရောင်းရငွေပေါ်တွင် လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းဖြစ်ပါက အထူးကုန်စည်ခွန်အပါအဝင်ဖြစ်သော ကုန်ပေါ် ရောက်တန်ဖိုးအပေါ်တွင် လည်းကောင်း ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်စေရမည်။
- (ဂ) မည်သူမဆို ဤဥပဒေနှင့်အညီ ကင်းလွတ်ခွင့်ပြုထားသောကုန်စည်နှင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းမှတစ်ပါး ပုဒ်မ ၁၁ ဝါ အထူးကုန်စည်များအပါအဝင် အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ရောင်းရငွေအပေါ် ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်-
 - (၁) ကုန်စည်တင်သွင်း၍ပြည်တွင်း၌ပြန်လည်ရောင်းချခြင်း။
 - (၂) ကုန်သွယ်မှုဆောင်ရွက်ခြင်း။
 - (ဃ) အောက်ဖော်ပြပါဝန်ဆောင်မှုလုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန်မကျသင့်စေရ-

စဉ်	ဝန်ဆောင်မှုအမျိုးအစားများ
၁	ယာဉ်များရပ်နားရန်နေရာငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်း။
၂	အသက်အားခံဝန်ဆောင်မှုလုပ်ငန်း။
၃	အသေးစားငွေချေးခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း။
၄	ခန္ဓာကိုယ်အလှပြုခြင်းမှအပဖြစ်သည့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း။
၅	ပညာရေးဝန်ဆောင်မှုလုပ်ငန်း။
၆	ကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း (ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ရေးမှအပဖြစ်သည့် ရထား၊ မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်ဝန်ဆောင်မှုများဖြင့်သယ်ယူပို့ဆောင်ခြင်း)။
၇	အရင်းအနှီးဈေးကွက်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း။
၈	ဘဏ်နှင့်ပတ်သက်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ ဆောင်ရွက်နေသောငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း။
၉	အကောက်ခွန်၊ ဆိပ်ကမ်းရှင်းလင်းရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၁၀	ဧည့်ခံကျွေးမွေးရေးအတွက် ပစ္စည်းငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း။
၁၁	ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်ဖြင့် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ။
၁၂	နာရေးဝန်ဆောင်မှုလုပ်ငန်းများ။
၁၃	ကလေးသူငယ်ပြုစုပျိုးထောင်ရေးဝန်ဆောင်မှုလုပ်ငန်း။
၁၄	ရိုးရာအကြော်ပြင် ဝန်ဆောင်မှုလုပ်ငန်း/ မျက်မမြင်အကြော်ပြင် ဝန်ဆောင်မှုလုပ်ငန်း။
၁၅	နေအိမ်ရွှေ့ပြောင်းခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း။
၁၆	လမ်းအသုံးပြုကောက်ခံသည့်ဝန်ဆောင်မှုလုပ်ငန်း။
၁၇	တိရစ္ဆာန်ကျန်းမာရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်း။
၁၈	အများသုံးသန့်စင်ခန်းအသုံးပြုကောက်ခံခြင်း ဝန်ဆောင်မှုလုပ်ငန်း။
၁၉	ပြည်ပလေကြောင်းခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း။
၂၀	ယဉ်ကျေးမှုအနုပညာဝန်ဆောင်မှုလုပ်ငန်း။
၂၁	ပြည်တွင်းလေကြောင်းခရီးသည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှအပ အများပြည်သူ ခရီးသည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း။
၂၂	နိုင်ငံတော်အဖွဲ့အစည်းများသို့ဆောင်ရွက်မှုတစ်ရပ်ရပ် လုပ်ကိုင်ခွင့် ရရှိရန်အတွက် ပေးချေရသည့် လိုင်စင်ကြေးများ။
၂၃	ကာကွယ်ရေးဝန်ကြီးဌာန၏လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းမှ ပုံနှိပ်ထုတ်ဝေမှုဝန်ဆောင်မှုလုပ်ငန်း။
၂၄	နှစ်နိုင်ငံအကြား အပြန်အလှန်အခွင့်အရေးနှင့် အကျိုးဝင်သည့် နိုင်ငံခြားသံရုံးများ သို့မဟုတ် သံရုံးငယ်များ၊ ယင်းတို့၏အဖွဲ့ဝင်များနှင့် သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများက ရယူသည့် ဝန်ဆောင်မှုလုပ်ငန်း။
၂၅	ပြည်တွင်းပြည်ပအဖွဲ့အစည်းများက နိုင်ငံတော်သို့လှူဒါန်းသည့်ငွေ သို့မဟုတ် နိုင်ငံတော်သို့ ထောက်ပံ့သည့်ငွေဖြင့် ရယူသည့်

၂၆	ဝန်ဆောင်မှု လုပ်ငန်း။ နိုင်ငံတော်၏လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်က အခွန်ကင်းလွတ်ခွင့်ပြုသည့် ဝန်ဆောင်မှုလုပ်ငန်းများ။
၂၇	နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရွေးကော်မရှင်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဦးစီးဌာနစသည့် အဖွဲ့အစည်းအချင်းချင်းဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ။ (နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝန်ဆောင်မှုရယူခြင်းမပါ)
၂၈	အောင်ဘာလေသိန်းထီလုပ်ငန်း။
၂၉	စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ။

- (င) ပုဒ်မခွဲ (ဃ) ဝါ ဝန်ဆောင်မှုလုပ်ငန်းများမှတစ်ပါး ပြည်တွင်း၌ ဆောင်ရွက်သည့် အခြားဝန်ဆောင်မှုလုပ်ငန်းများမှ ရငွေအပေါ်တွင်ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်။
- (စ) ပြည်တွင်းလေကြောင်းခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုများမှ ခရီးသည်ပို့ဆောင်ခရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်။
- (ဆ) နိုင်ငံတော်အတွင်း ဆောက်လုပ်ပြီးရောင်းချသည့် အဆောက်အအုံ ဆောက်လုပ်ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ အဆောက်အအုံဆောက်လုပ် ရောင်းချသည့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများပါ တာဝန်ကိုလိုက်နာရမည်ဖြစ်ပြီး အခွင့်အရေးများ အားလုံးကိုလည်း ခံစားခွင့်ရှိစေရမည်။
- (ဇ) ရွှေထည်လက်ဝတ်ရတနာများရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် တစ်ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်။
- ၁၅။ (က) ပြည်တွင်းပြည်ပအဖွဲ့အစည်းများက လှူဒါန်းငွေ၊ ထောက်ပံ့ငွေ၊ ချေးငွေဖြင့်ဆောင်ရွက်သည့်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ကုန်သွယ်လုပ်ငန်းခွန်ကိုစွဲအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။
- (ခ) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများအတွက် အောက်ဖော်ပြပါရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှု ရငွေထက်မပိုလျှင် ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ခြင်းမပြုရ-
 - (၁) ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်ကုန်စည်များကိုပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း ၅၀၀ တိတိ။
 - (၂) ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ဘဏ္ဍာနှစ်တစ်နှစ်အတွင်းဝန်ဆောင်မှု ရငွေစုစုပေါင်း ကျပ်သိန်း ၅၀၀ တိတိ။
 - (၃) ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ခြင်းအတွက် ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ရောင်းရငွေစုစုပေါင်း ကျပ်သိန်း ၅၀၀ တိတိ။
 - (၄) အကောက်ခွန်လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များနှင့်အညီ အလျင်အမြန်ပေးပို့ထုတ်ယူလိုသည့် ကုန်စည်များအပေါ်အခွန် အခများ ကင်းလွတ်ခွင့်ပြုနိုင်သည့် အကောက်ခွန်ဦးစီးဌာန၏ အနိမ့်ဆုံးတန်ဖိုး သတ်မှတ်ချက် (Demimis Value Threshold)။
- ၁၆။ မည်သူမဆို ဤဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်တစ်မျိုးမျိုးကို ထုတ်လုပ်ရောင်းချခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ခြင်းတို့မှ နိုင်ငံခြားငွေရရှိလျှင် အဆိုပါနိုင်ငံခြားငွေဖြင့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေအပေါ်ကုန်သွယ်လုပ်ငန်းခွန်ကို ဤဥပဒေပါသက်ဆိုင်ရာ အခွန်နှုန်းများအတိုင်း တွက်ချက်၍ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများနှင့်အညီ ကျပ်ငွေဖြင့်ပေးဆောင်ရမည်။
- ၁၇။ (က) ပြည်ပသို့တင်ပို့ရောင်းချသည့် လျှပ်စစ်ဓာတ်အားအပေါ် ရစ်ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံစိမ်းများအပေါ် ငါးရာခိုင်နှုန်းဖြင့်လည်းကောင်း ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်။
- (ခ) ပုဒ်မခွဲ (က) ဝါ ကုန်စည်များမှအပ ကျန်ကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ရောင်းရငွေအပေါ်တွင် သညာရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေရမည်။ ပြည်ပသို့တင်ပို့ရောင်းချခြင်း အတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်ကပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီ ခန့်မိနိုင်သည်။ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများတွင် မည်သို့ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့်စပ်လျဉ်း၍ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်ကပေးဆောင်ခဲ့သည့် ကုန်သွယ်

လုပ်ငန်းခွန်အောက် လျော့နည်းနေပါက ပြန်အမ်းငွေ တောင်းခံနိုင်သည်။ သို့ရာတွင် ကိုယ်တိုင်သုံးစွဲရန်အလို့ငှာ ပြည်တွင်း၌ ဝယ်ယူပြီး ပြည်ပသို့ယူဆောင်သွားသည့် ကုန်စည်များနှင့် မသက်ဆိုင်စေရ။

(ဂ) ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် မစည်းကြပ်ထိုက်သည့် ရောင်းရငွေ ဝန်ဆောင်မှုရငွေပမာဏသတ်မှတ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၁၈။ ဤဥပဒေ၏အခန်း(၆) တွင်ဖော်ပြပါရှိသောစကားရပ်များ၏အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၇) ဝင်ငွေခွန်

- ၁၉။ (က) လစာမှနှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်းအထိ ရရှိသူဖြစ်လျှင် မည်သူ့ကိုမျှ ဝင်ငွေခွန်စည်းကြပ်ခြင်းမပြုရ။ ထိုသို့စည်းကြပ်ခြင်း မပြုသဖြင့် ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာသက်သေခံ အထောက်အထားကို တောင်းခံလာပါက သက်မှတ်ချက်များနှင့်အညီ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးရမည်။
- (ခ) သို့ရာတွင် လစာမှနှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်း အထက် ရရှိသူဖြစ်လျှင် ရရှိသည့်လစာဝင်ငွေစုစုပေါင်းအပေါ်တွင် ဝင်ငွေခွန် ထမ်းဆောင်ရမည်။
- (ဂ) လစာမှနှစ်တစ်နှစ်အတွင်းဝင်ငွေကျပ် ၄၈ သိန်းအထက်ရရှိသူဖြစ်လျှင် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေး လုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်လျှင် မည်သူ့ကိုမဆို စုစုပေါင်း ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ ခန့်မိပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာအလိုက် စည်းကြပ် ရမည့်ဝင်ငွေခွန်နှုန်းထားများကို အောက်ပါအတိုင်းသတ်မှတ်သည်-

အမှတ်စဉ်	ဝင်ငွေခွန်စည်းကြပ်ရန်ဝင်ငွေအလွှာ		စည်းကြပ်ရန် ဝင်ငွေခွန်နှုန်း
	မှ ကျပ်	ထိ ကျပ်	
(၁)	၁	၂,၀၀၀,၀၀၀	၀ ရာခိုင်နှုန်း
(၂)	၂,၀၀၀,၀၀၁	၅,၀၀၀,၀၀၀	၅ ရာခိုင်နှုန်း
(၃)	၅,၀၀၀,၀၀၁	၁၀,၀၀၀,၀၀၀	၁၀ ရာခိုင်နှုန်း
(၄)	၁၀,၀၀၀,၀၀၁	၂၀,၀၀၀,၀၀၀	၁၅ ရာခိုင်နှုန်း
(၅)	၂၀,၀၀၀,၀၀၁	၃၀,၀၀၀,၀၀၀	၂၀ ရာခိုင်နှုန်း
(၆)	၃၀,၀၀၀,၀၀၁နှင့်အထက်		၂၅ ရာခိုင်နှုန်း

- (ဃ) ဝင်ငွေခွန်ဥပဒေတွင် မည်သို့ပြဋ္ဌာန်းပါရှိစေကာမူ မည်သူမဆို မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းတို့မှ ရရှိသော စုစုပေါင်းငှားရမ်းခရငွေအပေါ် ပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်သီးခြားစည်းကြပ်ရမည်။ အခြားဝင်ငွေများနှင့်ပူးပေါင်း၍ ထပ်မံ စည်းကြပ်ခြင်းမပြုရ။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကထုတ်ပေးသည့် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းများဖြစ်ပါက အခွန်ထမ်းအမျိုးအစားအလိုက် သီးခြားသတ်မှတ်ပေး ထားသော ဝင်ငွေခွန်နှုန်းများအတိုင်း ထမ်းဆောင်ရမည်။
- (င) ဤပုဒ်မပါ ဝင်ငွေခွန်နှုန်းများသည် ဝင်ငွေရရှိသူတစ်ဦးစီ သို့မဟုတ် ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ သီးခြားဝင်ငွေခွန်နှုန်း သတ်မှတ်ထားသည့် အခွန်ထမ်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။
- ၂၀။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (၁) နှင့် (၂) တို့အရ အခြေခံ သက်သာခွင့် ခွင့်ပြုငွေသည် ဝင်ငွေအမျိုးအစားတစ်ခုစီ၏ ၂၀ ရာခိုင်နှုန်းနှင့်ညီမျှ သောငွေဖြစ်ရမည်။ သို့ရာတွင်တစ်နှစ်အတွက် အခြေခံသက်သာခွင့် ခွင့်ပြုငွေစုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက်မပိုစေရ။
- ၂၁။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (၁) နှင့် (၂) တို့တွင်အတူနေ မိဘအတွက် ခွင့်ပြုငွေကိုဖြည့်စွက်လျက် အောက်ပါသက်သာခွင့် ခွင့်ပြုငွေကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲ (၁) ပါတစ်ဦးချင်းပုဂ္ဂိုလ်၏စုစုပေါင်း ဝင်ငွေမှနုတ်ပယ်၍ ကျန်ငွေအပေါ်တွင်ဝင်ငွေခွန်စည်းကြပ်ရမည်-
 - (က) အတူနေမိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ၊
 - (ခ) အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် ကျပ် ၁၀ သိန်း၊
 - (ဂ) သားသမီးတစ်ဦးလျှင် ကျပ် ၅ သိန်းစီ။
- ၂၂။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် (က) တို့အရ သက်သာခွင့်များမနုတ်မီ ပြည်ပနေ နိုင်ငံသား၏ ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေခေါင်းစဉ်မှတစ်ပါး နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။
- ၂၃။ (က) အောက်ဖော်ပြပါ အခွန်ထမ်းအမျိုးအစားများနှင့် ပတ်သက်၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်ပယ်မီ စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်-



ပန်းစကားပြဿနာ(၁)

မောင်ခင်မင်(ဓနုဖြူ)

“ဘာ နေကောင်းတယ်နော်”

“ဟေ ... သမီးတို့ပါလား မလာတာတောင်ကြာသွားပြီ။ ခြောက် ... သားတို့လည်း ပါသကဲ့။ ထိုင်ကြထိုင်ကြ”

“ကျွန်တော်တို့ သူငယ်ချင်းတစ်စု မနှစ်က မဟာဝိဇ္ဇာလည်း အောင်ပြီးရော၊ နည်းပြတွေဖြစ်ပြီး တက္ကသိုလ်ကောလိပ်တွေရောက်ကုန်ကြတာနဲ့ ဆရာကြီးဆီ မရောက်တာပါ။ အခုကျောင်းပိတ်တော့မှ လူစုပြီးလာကြတာပါ”

“အေး ... ဒီသမီးကတော့ ဆရာနဲ့အိမ်နီးချင်းမို့ အလုပ်နဲ့နယ်သွားရတာ သိပါတယ်။ ကျန်တဲ့သားတို့ သမီးတို့လည်းနယ်ရောက်နေတာ ခုမှသိတယ်”

“သမီးတို့ ဘာဘက် သတိရနေကြတာပါ။ အခုလာတာက ဘာဘက် ကန်တော့ရင်း ခုတစ်လော ပြောကြဆိုကြတဲ့ ပြဿနာတစ်ခုအကြောင်း သိချင်တာကလေးတွေလည်း ရှိလို့ပါ ဘာ”

“ဆိုပါဦးကွယ်”

“ဘာလည်း ဖတ်ကြရတာရမှာပါ။ ဒီနေ့ ဖေ့စ်ဘုတ်တွေမှာ သုံးနေကြတဲ့ ပန်းစကားပြဿနာပါ ဘာ”

“အေး ဘာလည်း ကြားပါတယ်။ ဂျာနယ်တွေမှာလည်း ဖတ်ရတယ်။ ဖေ့စ်ဘုတ်မှာ သုံးကြတဲ့ပန်းစကားတွေကြောင့် မြန်မာစာ ပျက်စီးကုန်တော့မှာပဲ လို့ညည်းတာတွေ ဖတ်ရပါတယ်။ ဂျာနယ်တချို့ကရော၊ အသံလွှင့်မီဒီယာတချို့ကရော ဘာဘက် အင်တာဗျူးတောင် လုပ်ကြသေးတယ်”

“ဟုတ်ပါတယ် ဆရာကြီး။ ဆရာကြီး အင်တာဗျူးမှာ ပြောတာ၊ သားတို့ကြား လိုက်ရပါတယ်။”

“ကဲ ... သားတို့ သမီးတို့က အဲဒီပန်းစကားလုံးတာတွေနဲ့ပတ်သက်ပြီး ဘာသိ ချင်ကြတာပါလိမ့်”

“ဟုတ်ကဲ့။ ဖေ့စ်ဘုတ်မှာ အခုအများပြောနေကြတဲ့ ‘ကီး’ တို့၊ ‘ညလေး’ တို့၊ ‘ခေး’ တို့လို ပန်းစကားတွေ အသုံးတွင်ကျယ်လာတဲ့အတွက် မြန်မာစကား မြန်မာစာကို ဘယ်လောက်ထိခိုက်နိုင်သလဲ၊ ဘယ်လောက်အန္တရာယ်ရှိသလဲဆိုတာ သိချင်လို့ပါ ဘာ”

“အင်း... တည်တည်တံ့တံ့ သုံးနေတဲ့ အသုံးတွေကို ဖျက်ပြီးသုံးသလိုဖြစ်နေလို့ စိုးရိမ်ကြတာ ထင်ပါရဲ့။ ကဲ ... ဒီတော့ သမီးတို့ သိချင်သလို အဲဒီပန်းစကားတွေ အသုံးတွင်ကျယ်လာတဲ့အတွက် မြန်မာစကား မြန်မာစာကို ဘယ်လောက်ထိခိုက်လာ နိုင်သလဲ။ အန္တရာယ်ရှိသလား။ မရှိဘူးလားဆိုတဲ့ ပြဿနာရဲ့ အခြေခံအကြောင်း ကလေးတွေကို ဘာဘက် သားတို့သမီးတို့ စူးစမ်းကြည့်ကြရင် မကောင်းဘူးလားကွယ်”

“ကောင်းပါတယ် ဘာ”

“ကောင်းပါတယ် ဆရာကြီး”

“ပထမဆုံးပြောချင်တဲ့အချက်က အရာအားလုံး အမြဲပြောင်းလဲတတ်တာ သဘာဝပဲဆိုတဲ့အချက်ပဲ။ ဒါကို သားတို့သမီးတို့ လက်ခံရဲ့လား”

“လက်ခံပါတယ် ဆရာကြီး”

“ခုခေတ် စတီရီယိုသီချင်းတွေထဲမှာတောင် ကိုးကားရတဲ့ ဂရိခေတ်စီလိုဆို ဖာကြီး၊ တွေးခေါ်ရင်ကြီးပေါ့ကွယ်။ သူ့စကားတစ်ခွန်းရှိတယ်လေ။ ‘you cannot step twice into the same river’ တဲ့။ အဓိပ္ပာယ်သိတယ် မဟုတ်လား”

“သိပါတယ် ဆရာကြီး။ မြစ်ရေတစ်မျိုးတည်းကို ခြေနှစ်ကြိမ်ပြန်ချလို့မရဘူးလို့ ဆိုလိုတာပါ”

“အဲဒီပညာရှင်ကြီးက Hiraclitus ဟီရာကလိုက်တစ်စ်လို့ ခေါ်တယ်။ မြစ်ထဲကို နောက်တစ်ကြိမ်ခြေပြန်ချရင် ခုနုချတဲ့ရေမဟုတ်တော့ဘူး။ ရေက စီးသွားပြီလို့ဆိုတာ မဟုတ်လား။ တော်တော်ကြာကြာတုန်းကပေါ့တဲ့ စတီရီယို သီချင်းတစ်ပုဒ်မှာ အဲဒီအကြောင်းရေးထားတာ သတိထားမိလို့ပါ”

“ဘာက ခေတ်မီတယ်နော်”

“တကယ်တော့ဘာဘက်ဘုရားရှင်ကိုယ်တော်မြတ်က အရာရာဟာမမြဲဘူး။ ပြောင်းလဲနေတယ်ဆိုတာ ဟောတော်မူထားတယ်လေ။ အဲဒီလို အရာရာပြောင်းလဲ တတ်တဲ့သဘာဝအတိုင်း ဘာဘက် သုံးနေတဲ့ဘာသာစကားဆိုတာကလည်း ဘာမို့လို့ ခံနိုင်မှာလဲကွယ်။ ပြောင်းလဲနေတာပဲ မဟုတ်လား”

“ဟုတ်တယ်နော် ဘာ။ ပုဂံခေတ်က သုံးတဲ့မြန်မာစကားနဲ့ ခုခေတ်သုံးတဲ့ မြန်မာစကားမတူတာတွေ အများကြီးပဲလေ”

“သမီးတို့အားလုံး မြန်မာစာဆရာ ဆရာမတွေပဲ။ ခေတ်အဆက်ဆက် မြန်မာစကားပြောင်းလဲလာတာကို သိကြမှာပါ”

“သိပါတယ် ဘာ”

“အခု ဘာဘက်က ပန်းစကားပြဿနာကို ပြောကြမှာဆိုတော့ စကားလုံးတွေ ပြောင်းလဲပုံကို အဓိကထားပြီးပြောကြတာပေါ့။ စကားလုံးတွေလည်း လူတွေ လိုပဲကွဲ့”

“ဟင်... ဘာကိုဆိုလိုတာပါလဲ ဆရာကြီး”

“ဪ... လောကကြီးမှာ လူတွေဟာ လူဟောင်းတွေ သေသွားလိုက်ကြ၊ လူသစ်တွေမွေးလာလိုက်ကြဆိုတဲ့ ဖြစ်စဉ်အတိုင်း ပြောင်းလဲနေတာ မဟုတ်လား။ စကားလုံးတွေလည်း ဒီလိုပဲ။ စကားလုံးဟောင်းတွေ ပျောက်သွားလိုက်၊ စကားလုံး သစ်တွေပေါ်လာလိုက်ဆိုတဲ့ ဖြစ်စဉ်အတိုင်း ပြောင်းလဲနေတာပဲလေ။”

“ကဲ- နမူနာလေးတွေ စဉ်းစားကြည့်ရအောင်။ ပုဂံခေတ်က ကျောက်စာ၊ မင်စာတွေမှာ ‘နောက်ခိုး’ ဆိုတဲ့စကားလုံးရှိတယ်။ ‘နောက်ခိုင့်’ လို့ရေးတယ်လေ”

“သိပါတယ် ဆရာကြီး။ နောက်ကနေပြီး အရိုအသေပြုတဲ့အဓိပ္ပာယ်လို့ သင်ဖူးပါတယ်”

“ဟုတ်တယ်။ အဲဒီလိုပဲ ‘ရှေ့ခိုး’ ဆိုတဲ့စကားလည်းရှိတယ်။ ‘ရှိုယ်ခိုင့်’ လို့ရေးတယ်လေ။ ရှေ့မှာထားပြီး အရိုအသေပြုတဲ့ အဓိပ္ပာယ်ပေါ့”

အဲဒီ ‘ရှေ့ခိုး’ ကနေပြီး ‘ရှိုခိုး’ ဖြစ်လာတာလေ။ ‘နောက်ခိုး’ ကတော့ ခုခေတ်မှာ မသုံးတော့ဘူး။ ပျောက်သွားပြီ”

“ဟုတ်တယ်နော်ဘာ။ ပုဂံခေတ်က တရားသူကြီးကို ‘သံဖမ’ လို့ခေါ်တယ် လို့သင်ရပါတယ်။ အခုခေတ်မှာအဲဒီစကားလည်း ပျောက်သွားပါပြီ”

“အဲဒီလိုပဲ။ အင်းဝခေတ်က ‘သံပ’ ဆိုတာ ‘ကြုံးဝါးတယ်’ လို့ အဓိပ္ပာယ်ရတဲ့

“ကွန်ပျူတာဖန်သားပြင်ပေါ်က မြားကလေးကိုရွှေ့ဖို့ လုပ်ထားတဲ့ပစ္စည်း ကိရိယာလေးလို့ အဓိပ္ပာယ်ရပါတယ်ဆရာကြီး”

“ဒါကရိုးပြားသားစကားလုံးကို အဓိပ္ပာယ်အသစ်ပွားပြီးသုံးတာလေ။ အဲဒီပစ္စည်း ကလေးကိုခေါ်ဖို့ စကားလုံးသစ်မထွင်တော့ဘဲ ကြွက်ကလေးနဲ့တူတယ်ဆိုပြီး mouse လို့ခေါ်လိုက်တာမဟုတ်လား”

“ဟုတ်ကဲ့ပါ”

“အဲဒီလိုပဲ။ ‘စလောင်း’ ဆိုတဲ့စကားဟာမွန်ဆီကယူထားတာ ‘အထွတ်’ လို့အဓိပ္ပာယ်ရတယ်။ အဲဒီ ‘စလောင်း’ က ‘စလောင်းဖုံး’ ကို ခေါ်ရာကနေပြီးခုခေတ် ပြုတ်တုစလောင်းအထိ အဓိပ္ပာယ်ချသုံးတာမဟုတ်လား”

“ဟုတ်ပါတယ်ဆရာ”

“တချို့စကားလုံးတွေကျတော့ အသစ်ပေါ်လာတဲ့လူမှုကိစ္စတွေကိုခေါ်ဖို့စကား လုံးတွေပေါင်းစပ်ပြီး အသစ်ထွင်ရတယ်။ အရင်ကမရှိတဲ့ အသုံးအဆောင်။ ခုခေတ် မှာပေါ်လာတော့ ‘ရုပ်မြင်သံကြား’ ဆိုပြီးစကားလုံးသစ်ထွင်တာမျိုးပေါ့။ မူလက ‘လှေကား’ ဆိုတဲ့စကားလုံးရှိနေတာကိုမူတည်ပြီး အသစ်ပေါ်လာတဲ့အသုံးအဆောင် တွေကို ‘ဓာတ်လှေကား’ ‘စက်လှေကား’ ‘ရွှေလျားစက်လှေကား’ ဆိုပြီးစကားလုံးသစ် တွေထွင်ရတယ် မဟုတ်လား”

“ဟုတ်ကဲ့။ စိတ်ဝင်စားစရာကောင်းတယ်နော်ဘာ”

“ဟုတ်တယ်။ အဲဒီလိုစကားလုံးသစ်မထွင်ဘဲ အသံလှယ်မွေးစားယူတဲ့ စကားလုံးတွေလည်းအများကြီးပဲလေ။ ခုခေတ်တွင်ကျယ်နေတဲ့ ‘ကွန်ပျူတာ’ တို့၊ ‘အင်တာနက်’ တို့၊ ‘အီးမေးလ်’ တို့ဟာ ထင်ရှားတဲ့နမူနာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ဒါသားတို့၊ သမီးတို့ သဘောပေါက်အောင်၊ မြင်သာအောင်ပြောပြတာပါ။ ဘာသာစကားဟာ အမြဲပြောင်းလဲနေတတ်တဲ့သဘာဝအတိုင်း ခေတ်အဆက်ဆက် ပြောင်းလဲတာမို့ စကားလုံးဟောင်းတွေထဲက ဆက်မသုံးတော့တဲ့ စကားလုံးတွေ ဟာတဖြည်းဖြည်းတိမ်မြုပ်သွားပြီး ပေါ်ရာဏာ’ တွေဖြစ်သွားတာပေမူတာပဲ။ အဲဒီလို ပဲ လိုအပ်ချက်နဲ့အညီ စကားလုံးအသစ်တွေပေါ်လာတာဟာလည်း ဓမ္မတာပဲ။ အသုံးတွင်တဲ့စကားလုံးတွေကတော့ မပြောင်းလဲသေးဘဲကျန်နေတာပေါ့။ ဆိုပါ တော့ကွယ်။ အခြေခံကျတဲ့စကားလုံးတွေက ‘ငါ၊ မင်း၊ သူ’ ဆိုတဲ့နာမ်စားတွေ၊ ‘အမိ၊ အဖ၊ သား၊ သမီး’ စတဲ့ဆွေမျိုးစပ်စကားလုံးတွေ၊ ‘ဖြူ၊ နီ၊ ပြာ၊ ဝါ’ စတဲ့အရောင် စကားလုံးတွေ၊ ‘သွား၊ လာ၊ စား၊ သောက်၊ ရယ်၊ ငို’ စတဲ့ ကြိယာတွေ၊

ပန်းစကားဆိုတာကတော့ လုပ်ငန်းချင်းတူတဲ့လူတွေက တီထွင်ပြောဆိုကြတဲ့ စကားတွေကိုပန်းစကားလို့ခေါ်တာ ပါပဲ။ ပျော်စရာရွှင်စရာ ပေါ့ပေါ့ပါးပါးထွင်ပြောပြီး ကြာကြာမခံဘဲအပြောင်းမြန်တဲ့ စကားမျိုးတွေဖြစ်တယ်လို့ ပန်းစကားရဲ့ သဘောလက္ခဏာကို ဖော်ပြလေ့ရှိကြတယ်။ မြန်မာစကားနယ်ပယ်ထဲမှာ သဘင်သည်တွေသုံးတဲ့ ပန်းစကားတွေထင်ရှားတယ်။ ခုခေတ်မှာ ကျောင်းသားတွေ၊ ကားသမားတွေ၊ ပွဲစားတွေ၊ ဈေးသည်တွေ၊ စစ်သားတွေစသည်ဖြင့် လုပ်ငန်းတူတဲ့ လူတွေက ထွင်ပြီးပြောကြဆိုကြရာက ပန်းစကားတွေအသစ်အသစ်ပေါ်လာတာပေါ့ကွယ်။

စကားလုံးပဲ။ ညောင်ရမ်းခေတ်က ‘ပတေပတာ’ ဆိုတာ ‘ရိုရိုသေသေ’ လို့ အဓိပ္ပာယ် ရတယ်။ ပြောရင်တော့အများကြီးပေါ့။ အခုအဲဒီစကားလုံးတွေ မသုံးတော့ဘူး။ ရှေးကစာပေတွေထဲမှာပဲရှိတော့တယ်။ ဒီနေ့ပြောတဲ့ဆိုတဲ့အခါ အဲဒီစကားလုံးတွေ မပြောတော့ဘူးလေ”

“ဆရာကြီး။ အဲဒီစကားလုံးမျိုးတွေကို ‘ပေါရာဏ’ လို့ခေါ်တယ်မဟုတ်လား။ ကျွန်တော်တို့ကျောင်းတုန်းက ကျက်ရတာသတိရပါတယ် ဆရာကြီး”

“ဟုတ်တယ်လေ။ အဲဒီလိုခုခေတ်မသုံးတော့တဲ့ ရှေးစကားလုံးတွေကိုအဓိပ္ပာယ် ဖွင့်ထားတဲ့ ပေါရာဏအဘိဓာန်တွေရှိတာပေါ့”

“ဟုတ်ကဲ့ပါ”

“အဲ- တချို့စကားလုံးတွေကျတော့ တစ်စိတ်တစ်ပိုင်းပြောင်းတာမျိုးရှိတယ်။ အင်းဝခေတ်က ‘အောက်တောကျိုက်’ ဆိုတဲ့စကားလုံးကို အခုဘယ်ကိုသုံးသလဲ”

“ခါးတောင်းကျိုက်လို့သုံးပါတယ်ဘာ”

“အဲဒီစကားလုံးမှာ ‘ကျိုက်’ ဆိုတဲ့အပိုင်းကကျန်နေသေးတာပေါ့။ အဲဒီလိုပဲ နောက်မှပေါ်လာတဲ့စကားလုံးသစ်တွေ၊ အဓိပ္ပာယ်သစ်တွေလည်း ခေတ်တိုင်းမှာ ရှိတာပေါ့။ ထင်ရှားတာတစ်ခုပြောရရင်အင်္ဂလိပ်စကား mouse ဟာကြွက်လို့ အဓိပ္ပာယ်ရတယ်မဟုတ်လား။ ခုခေတ်မှာ mouse ဆိုရင်ဒီပြင် ဘာအဓိပ္ပာယ် ရသေးသလဲ”

အဲဒီလိုစကားလုံးမျိုးတွေကတော့ အလွယ်တကူမပြောင်းဘူးပေါ့။ ပိုပြီးကြာကြာ ခံတာပေါ့”

“ဟုတ်ကဲ့ပါ”

“ဒီတော့အဲဒီသဘာဝအရ အဟောင်းတွေပျောက်၊ အသစ်တွေပေါ်တဲ့ဖြစ်စဉ် အတိုင်းပြောင်းလဲနေတဲ့စကားတွေထဲမှာ အခုတို့ပြောနေကြတဲ့ ပန်းစကားတွေ လည်း ပါတာပေါ့ကွယ်”

“ပန်းစကားဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်က ဘာပါလဲဆရာကြီး”

“ဟုတ်ပါတယ်ဘာ။ ဘာဖြစ်လို့ပန်းစကားခေါ်တယ်ဆိုတာသိချင်ပါတယ်”

“အေး... ကျပန်း’ ကောက်ပြောတဲ့စကားမို့ပန်းစကားခေါ်တယ်လို့ ‘ပန်း’ ရဲ့ အဓိပ္ပာယ်ကိုကြည့်ပြီး ပြောလေ့ရှိကြတယ်။ ပန်းစကား ဆိုတာကတော့ လုပ်ငန်းချင်း တူတဲ့လူတွေက တီထွင်ပြောဆိုကြတဲ့ စကားတွေကို ပန်းစကားလို့ခေါ်တာပါပဲ။ ပျော်စရာရွှင်စရာ ပေါ့ပေါ့ပါးပါး ထွင်ပြောပြီး ကြာကြာမခံဘဲ အပြောင်းမြန်တဲ့ စကားမျိုးတွေဖြစ်တယ်လို့ ပန်းစကားရဲ့သဘောလက္ခဏာကို ဖော်ပြလေ့ရှိကြ တယ်။ မြန်မာစကားနယ်ပယ်ထဲမှာ သဘင်သည်တွေသုံးတဲ့ ပန်းစကားတွေ ထင်ရှားတယ်။ ခုခေတ်မှာ ကျောင်းသားတွေ၊ ကားသမားတွေ၊ ပွဲစားတွေ၊ ဈေးသည် တွေ၊ စစ်သားတွေစသည်ဖြင့် လုပ်ငန်းတူတဲ့လူတွေကထွင်ပြီး ပြောကြ ဆိုကြရာက ပန်းစကားတွေ အသစ်အသစ် ပေါ်လာတာပေါ့ကွယ်။ ကဲ...ဆက်ကြသေး တာပေါ့။”

ပခုက္ကူ-နေပြည်တော် RBE ရထား အဆင့်မီစေလို

ပခုက္ကူ မတ် ၄

ပခုက္ကူမှ နေပြည်တော်သို့နေ့စဉ်ခန့်ခွဲ ၆ နာရီခွဲခန့်တွင် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေး RBE ရထား ၁၀၀ အစုနံ့ပြေးဆွဲနေသကဲ့သို့ နေပြည်တော်မှပခုက္ကူသို့ ၁၀၇ အစုနံ့ရထားများပြေးဆွဲလျက်ရှိသည်။

မတ် ၂ ရက်တွင် ပခုက္ကူမြို့မှထွက်ခွာလာသော ၁၀၀ အစုနံ့ RBE ရထား 2525နှင့် 2526 စက်ခေါင်းလူစီးတွဲများ၌ ခရီးသွားပြည်သူများ အပေါ့အလေးသွားရန် သန့်စင်ခန်းမပါသဖြင့် ရထားရပ်သည့်အခါ အောက်သို့ဆင်းပြေးကြသည်ကို တွေ့ရသည်။ လက်မှတ်တွင် ပထမတန်းလက်မှတ်ဟုဆိုသော်လည်း သန့်စင်ခန်းပင်မပါသည့် ရထားဖြစ်နေကြောင်း၊ ယခင်ရထားတွဲများ သန့်စင်ခန်းပါပြီး ယခုရထားတွဲမပါရှိကြောင်း ခရီးသွားများ တအံ့တဩရှိနေကြကြောင်း သိရသည်။

ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးထက် ရထားပုံမှန်ပြေးဆွဲနိုင်ရေးအတွက် ရှိသည့်စက်ခေါင်းတွဲ များဖြင့်သာပြေးဆွဲနေကြကြောင်း ခရီးသွားပြည်သူတစ်ဦးက ရထားစီးအတွေ့အကြုံကိုပြောပြသည်။ လမ်းခရီးရှည်ကြာခြင်း၊ အပေါ့အလေးသွားလိုက် နှုတ်ရောက်ခြင်း ဘူတာရထားရပ် သည့်အခါ အောက်ဆင်းပြေးကြရသဖြင့် အန္တရာယ်များမဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများသက်သေခံသက်သာသွားလာ နိုင်စေရေးစီမံဆောင်ရွက်ပေးရန်လိုလားကြကြောင်း သိရသည်။

ကိုဇော်(ဓာတု)



မြန်မာ့ ရိုးရာ အားကစား

ရိုးရာလက်ဝှေ့နည်းပြတစ်ဦးရဲ့ ရင်ထဲကဒူးရင်းသီးနဲ့ မျက်နှာက ပြုံးနေရသူ

ဆောင်းပါး- မောင်တင်ဦး၊ ဓာတ်ပုံ- မင်းထက်

တကယ်တော့ ကျွန်တော်က လက်ဝှေ့နည်းပြတစ်ဦးပါ။ ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝက ကာတွန်းတွေဆွဲ၊ ကဗျာတွေဖွဲ့၊ ဝတ္ထုတွေရေးနဲ့ စာပေတောထဲမှာ ငါးနှစ်လောက် စာရူး၊ ပေရူးလုပ်ပြီး ဝင်ရပ်ခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ကျောင်းပြီး အလုပ်ခွင်ထဲရောက်ခဲ့တယ်။ ရောက်တဲ့ဌာနက အားကစား ဌာနဖြစ်တော့ ကျွန်တော်ပါသနာပါတဲ့ လက်ဝှေ့ကိုဆက်လုပ် ဖြစ်သွားတာပေါ့။ နှစ် ၂၀ နီးပါး လက်ဝှေ့သမားတွေကို Training လုပ်ပေးခဲ့တယ်။ မြန်မာပြည်ချန်ပီယံ၊ အရှေ့တောင်အာရှရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်၊ ရွှေခါးပတ် ချန်ပီယံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရွှေတံဆိပ်ဆုရင် တွေ မြောက်မြားစွာ မွေးထုတ်ပေးနိုင်ခဲ့တယ်။ ကျွန်တော့် လက်ဝှေ့စခန်း (Camp) က အတော်များများ အောင်မြင်မှုရ သွားခဲ့ကြတယ်။



စောဇမန်း

ဒီအထဲမှာ ထူးခြားတဲ့လက်ဝှေ့သမားသုံးဦးကို သတိထား မိခဲ့တယ်။ စောဇမန်း၊ မိုးသီးနဲ့ မိုက်ရိုင်းလေးဆိုတဲ့ လက်ဝှေ့သမား တွေပေါ့။ စောဇမန်းကိုတွေ့တော့ ကြံ့ခိုင်မှုကောင်းတယ်။ သတ္တိရှိတယ်။ အရပ်အမောင်းက နိုင်ငံတကာအဆင့်မီလို့ ကျွန်တော် သဘောကျခဲ့တယ်။ ဒါပေမယ့် ခက်တာက စောဇမန်းဟာ ချုပ်မယ်၊ ဆွဲမယ်၊ တိုက်မယ်၊ ခိုက်မယ်ဆိုတဲ့ စိတ်ကများနေတယ်။ အခြားထိုးထိုးဖောက် မစုံလင်တော့ ပရိသတ်မကြိုက်။ အရင်ကလည်းသန့်လျှင် လက်ဝှေ့ကလပ် တစ်ခုမှာ စခန်းဝင်ပြီးဒီအကျင့်တွေပျောက်တော့ သူနည်းပြ က အကြိုက်မတွေ့ဘူးဖြစ်ခဲ့တယ်။ ဒါနဲ့ ကျွန်တော့်ဆီကို ၂၀၀၈ ခုနှစ်မှာ ရောက်လာခဲ့တယ်။ ရောက်စက သူ့ဆရာဟောင်း (ကွယ်လွန်)က ကိုတင်ဦးရယ် ခင်ဗျား ဝံကျောက်ကြီးကို သွေးတော့ ဘယ်အရောင် ထွက်ပါ့မလဲတဲ့ ဒီလိုပြောခဲ့တယ်။ ဒါပေမယ့် တကယ်လုပ်ရင် အဟုတ်ဖြစ်ရမယ်ဆိုတဲ့ စကားပုံ အတိုင်း ကျွန်တော်ဖြစ်အောင် ပြောင်းလဲယူနိုင်ခဲ့တယ်။ ဒီလိုနဲ့ မြန်မာပြည်ချန်ပီယံ၊ ရွှေခါးပတ်ပိုင်ရှင်၊ ဒဂုံအောင်လံလေးခုနဲ့ အရှေ့တောင် အာရှငွေတံဆိပ်ဆုရင်ပေါ့။

နောက်မိုးသီးဆိုတဲ့ လက်ဝှေ့သမားလေး။ ကျွန်တော့် ဆီရောက်လာတော့ ကွမ်းပန်းလေးလည်မှာဆွဲပြီး ကွမ်း ရောင်းကာ အမေကို လုပ်ကျွေးသူလေးပေါ့။ အရပ်က လေးပေခုနစ်လက်မပုကွကနဲ့ ကိုယ်အလေးချိန် ၄၅ ကီလို တောင်မပြည့်တဲ့သူဆိုတော့ ထုံးစံအတိုင်း လူတွေက လူစဉ် မမီတဲ့သူကို လက်ဝှေ့သင်တော့ ဘာဖြစ်လာမလဲတဲ့။ ဒါပေမယ့် ကျွန်တော်ပတ်ဝန်းကျင်ရဲ့အမြင်ကိုဆန့်ကျင်ခဲ့ပါတယ်။ ခုတော့ သူလည်းရွှေခါးပတ်ချန်ပီယံ၊ ဝူရှူးမြန်မာ့လက်ဝှေ့စင်၊ သိုင်း ပန်တိုအတိုက်မှာရွှေတံဆိပ်ဆုရင်၊ အနောက်တိုင်းလက်ဝှေ့ မှာငွေတံဆိပ်ဆုရင်ဖြစ်ပြီး မြန်မာပြည်လက်ဝှေ့လောကမှာ မိုးသီးဆိုရင် မသိတဲ့သူမရှိသလို လူချစ်လူခင်ပေါများသူပါ။ တကယ်လည်း ကြိုးစားခဲ့သူပေါ့။ အခုတော့ မွန်ပြည်နယ်



မိုးသီး

လောကထဲမှာ ပျော်နေခဲ့တယ်။ တစ်နေ့ကျွန်တော်ဟာ လက်ဝှေ့သမားတွေ စားသောက်နေ တဲ့ ဆိုင်လေးထဲရောက်သွားတော့ သူတို့ပြောနေတဲ့စကားကို အမှတ်မထင် ကျွန်တော်ကြားလိုက်ရတယ်။ တစ်ယောက်က 'ငါ့ဆရာကအသားမည်းမည်းကတုန်းကပြောင်ပြောင်နဲ့ ဂါနာနိုင် နာလာတဲ့သူတဲ့။ နောက်တစ်ယောက်က ဟုတ်တယ်ကွာညာတာ ရမုန်း မသိဘူး။ တစ်နေ့တစ်နေ့ သေအောင်သတ်နေတာပဲ။ ညနေ ၃ နာရီရောက်လို့ သူ့ဆရာသံကြားရင် ငှက်ဆိုးဆိုးသံပဲဟေ့' တဲ့။ နောက်တစ်ယောက်ကလည်းသူ့ပုဂံလူ၊ သရဲပုဂံပေါက်တဲ့ အပြင် အရင်ဘဝက ငရဲသားမှန်းမှ မသိတာ' တဲ့ ကြားတဲ့ အတိုင်း ဒေါသတော်တော်ဖြစ်သွားပြီး ဝမ်းနည်းသလိုခံစားလိုက်ရ တယ်။ ဒါနဲ့ ကျွန်တော်လည်း ဆိုင်ထဲမဝင်တော့ဘဲ မလှမ်းမကမ်း က ကွမ်းဆိုင်မှာထိုင်နေရင်း ဒီနေ့လူတွေပြောပြောနေတဲ့ ရင်ထဲဒူးရင်းသီးသီးနေတယ်ဆိုတာ ဒါမျိုးထင်တယ်လို့ တွေးနေမိတယ်။ ဒါနဲ့ ကျွန်တော်စိတ်ကို အတည်ငြိမ်ဆုံးထား ပြီး ငါ့အပြုအမူတွေဟာ လက်ဝှေ့သမားတွေအပေါ် တကယ်ပဲရိုင်း သွားပြီလား။ သူတို့ ငါ့ကိုတကယ်ပဲ နာကြည်းနေသလားဆို တာ အနုလုံပိုင်လုံ စစ်ဆေးနေမိတယ်။ ပြီးတော့ ငါကဘာလဲ။ သူတို့က ဘာလဲပေါ့။ သေချာစဉ်းစားလိုက်တော့ ကျွန်တော် ကနည်းပြ (Coach)၊ သူတို့က လက်ဝှေ့သမား (Boxer)၊ နည်းပြဆိုတာ A coach is a person involved in the direction, instruction and training of the operation of sport team or of individual sport people



မိုက်ရိုင်းလေး

အဓိပ္ပာယ်က လေ့ကျင့်ရေးနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးခြင်း၊ လမ်းညွှန်ပေးခြင်းကို အဓိကထားဆောင်ရွက်ပေးသူကို နည်းပြ လို့ဆိုတယ်။ လက်ဝှေ့သမားကျတော့ know how to fight to combat with the usage of performance (မိမိ စွမ်းရည်ကိုအသုံးပြုပြီး ပြိုင်ဘက်ကို ဘယ်လိုယှဉ်ပြိုင် ထိုး သတ်ရမလဲဆိုတာသိတဲ့လူကို လက်ဝှေ့သမား- boxer) လို့ ခေါ်တာဖြစ်တယ်။

ဒီတော့ ကျွန်တော့်တာဝန်က လက်ဝှေ့သမားတွေကို ပြိုင်ပွဲ မှာအနိုင်ရအောင် သူတို့ရဲ့စွမ်းဆောင်ရည် (Performance)၊ နည်းစနစ် (Technique)၊ နည်းဗျူဟာ (Tactic)၊ ကြိုးပိုင်းထဲမှာ ယှဉ်ပြိုင်ဖို့အတွက် အသင့်အနေထားဖြစ်စေဖို့ ပြုမူပြောဆိုနေထိုင်ပုံတွေကို ကျွန်တော်ကစည်းကမ်းချရာပါ လိမ့်မယ်။ ဒါမှ ထူးချွန်ပြောင်မြောက်တဲ့ လက်ဝှေ့သမားဖြစ်မှာပါ။ နည်းပြလုပ်တဲ့သူကို ဘီလူးပြောပြော၊ သရဲပြောပြော၊ ငရဲသား ဆိုဆို ဂရုစိုက်ဖို့လိုမယ်ထင်ပါဘူး။ ရင်ထဲမှာ နာကျင်ဝမ်းနည်းနေ လို့လည်း အပိုဖြစ်နေမှာပါ။ ဒီတော့ နည်းပြနဲ့ လက်ဝှေ့သမားဘဝ စည်းလေးတော့ ခြားရတော့မပေါ့။

ခက်တာက ကျွန်တော့်လက်ဝှေ့သမားတွေက ကျွန်တော့်ကို ထမင်းကူးကျွေးတယ်။ အဝတ်လျှော်ပေးတယ်။ ကိုယ်လက်ကိုက် ဖျားနာရင် နိပ်နယ်ပြုစုပေးရှာကြတယ်။ လေ့ကျင့်ခန်းပြီးတာနဲ့ ပိုင်းကန်တော့ကြတယ်။ ကြိုးပိုင်းပေါ် မတက်ခင်ကန်တော့ ပြန်တယ်။ ဒီလိုကျတော့ သူတို့လေးတွေကို သနားနေပြန်ရော။ ကဲ မခက်ဘူးလားဗျာ။ တကယ်တော့ နည်းပြဆိုတဲ့ ကျွန်တော် တို့ဘဝဟာ ဒူးရင်းသီးရင်ထဲမြဲမြဲပြီး ပြုံးနေရတဲ့ ဘဝမျိုးပါ။ လေ့ကျင့်ခြင်း (Training) ချိန်ရောက်ရင် သူတို့ စွမ်းဆောင် ရည်ပြည့်ဖို့ ဘီလူး၊ သရဲ၊ ငရဲသားလိုနေရတယ်။ ခိုင်းရတယ်။ လိုအပ်ရင်ဆဲရတယ်။ စည်းကမ်းတွေချရတယ်။ ကျန်တဲ့အချိန် မှာတော့ မျက်နှာကိုဟန်လုပ်ပြီး ပြုံးနေရတော့တာပေါ့။ မတတ်နိုင်ဘူးလေ။ ကျွန်တော့်ဘဝကိုက နည်းပြဖြစ်နေတာ ကိုး။ နည်းပြ နည်းပြနဲ့ ပြောတော့သာလွယ်တယ်။ တကယ် လုပ်ကြည့်တဲ့အခါ အတော်ခက်ခဲတဲ့အလုပ်ပါ။ လက်ဝှေ့သမား တစ်ယောက်ကို ဘယ်လိုသင်ရမလဲ။ သက်လုံကောင်းဖို့ (Interval Training) စံချိန်ကိုပြောနိုင်ဖို့၊ တာဝေးပြေးနိုင် ဖို့၊ နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်း၊ ခံနိုင်ရည်ပိုင်း၊ ကြွက်သား ခံနိုင်ရည်ပိုင်း (Gym)လေ့ကျင့်ခြင်း၊ ပွဲဝေးကာလ လေ့ကျင့် ခြင်း၊ ပွဲနီးကာလ လေ့ကျင့် ခြင်း၊ ပြိုင်ပွဲဝင်ပုံသဏ္ဍာန်လေ့ကျင့် ခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုး လေ့ကျင့်ပေးရပြီးအဖွဲ့ချုပ်၊ စပွန်ဆာ၊ မီဒီယာပြင်ပဆက်သွယ်ရေးကဏ္ဍတွေမှာလည်း နေရာစုံက ပါဝင်ခဲ့ရပါ တယ်။

တကယ်တော့ မြန်မာ့ရိုးရာလက်ဝှေ့နည်းပြတစ်ဦးဖြစ်ရ တာ ကျွန်တော်ဂုဏ်ယူပါတယ်။ မြန်မာ့လက်ဝှေ့ဟာ လက်သီး ဗလာနဲ့ထိုးတဲ့အတွက် ကမ္ဘာမှာတော့ မြန်မာပြည်ပရိပါတယ်။ အိမ်နီးချင်းထိုင်းနိုင်တောင် မြန်မာလက်ဝှေ့ကိုအတုယူပြီး မွေးထိုင်းလုပ်ထိုးနေတာဟာ နှစ်ပေါင်းရှည်ကြာပြီးမှ ပေါ်လာ တာပါ။ ဒီကနေ့ ကမ္ဘာမှာ မြန်မာ့လက်ဝှေ့ဟာ အထိုက် အလျောက် အောင်မြင်ထိုးဖောက်နိုင်လို့ စကားနေကြ ပါပြီ။

ဂျပန်၊ ရုရှား၊ အမေရိကန်၊ ဥရောပနိုင်ငံတွေကတောင် အဖွဲ့ချုပ်တွေ တည်ထောင်ပြီး တွင်တွင်ကျယ်ကျယ် ကစားနေ ကြပါပြီ။ ဒါကြောင့် ကျွန်တော် မြန်မာ့လက်ဝှေ့နည်းပြဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ အခုလည်း နည်းပြပါ။ နောင်လည်းမြန်မာပြည်အတွက် ရိုးရာလက်ဝှေ့နည်းပြတစ်ဦး အဖြစ် လုပ်နိုင်သလောက်လုပ်သွားဦးမှာပါ။ မြန်မာ့ရိုးရာ လက်ဝှေ့တည်တဲ့ပြန်ပွားဖို့ နည်းပြတွေ လိုအပ်ပါတယ်။ ဒါပေမယ့် သတ္တကမ္ဘာကြီးမှာ သင်္ခါရတရားနဲ့မကင်းနိုင်ဘူးလေ။ ဖြစ်ပြီးပျက်ရတာပါပဲ။ အခုကျွန်တော် မျိုးဆက်သစ်ရိုးရာ လက်ဝှေ့သမားတွေ မွေးပြီးလေ့ကျင့်မှုလုပ်ပေးရင်းနဲ့ ရိုးရာ လက်ဝှေ့ နည်းပြတစ်ဦးရဲ့ ရင်ထဲက ဒူးရင်းသီးနဲ့ မျက်နှာက ပြုံးနေရသူတစ်ဦးအဖြစ် သက်ဆုံးတိုင် ရှေ့ဆက်ရင်း.....။

တကယ်တော့ နည်းပြဆိုတဲ့ ကျွန်တော်တို့ဘဝဟာ ဒူးရင်းသီး ရင်ထဲမြဲမြဲပြီး ပြုံးနေရတဲ့ ဘဝမျိုးပါ။ လေ့ကျင့်ခြင်း (Training) ချိန်ရောက်ရင် သူတို့စွမ်းဆောင်ရည်ပြည့်ဖို့ ဘီလူး၊ သရဲ၊ ငရဲသားလိုနေရတယ်။ ခိုင်းရတယ်။ လိုအပ်ရင် ဆဲရတယ်။ စည်းကမ်းတွေချရတယ်။ ကျန်တဲ့အချိန်မှာတော့ မျက်နှာကိုဟန်လုပ်ပြီး ပြုံးနေရတော့တာပေါ့။ မတတ်နိုင်ဘူးလေ။ ကျွန်တော့်ဘဝကိုက နည်းပြဖြစ်နေတာကိုး။ နည်းပြ နည်းပြနဲ့ ပြောတော့သာလွယ်တယ်။ တကယ် လုပ်ကြည့်တဲ့အခါ အတော်ခက်ခဲတဲ့အလုပ်ပါ

အကုရခက်သော အကြောက်ရောဂါ

ကြည်လွင်မြင့် (မုဒြာ)

စာရေးသူကို Facebook မှ ကျန်းမာရေးမေးသည်များကို ဖြေကြားပေးနေရာ တတ်နိုင်သမျှ ဆေးဝါးမပါဘဲ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်အနီးတွင်ရနိုင်သော အသီးအရွက်များဖြင့် ကုသပျောက်ကင်းနိုင်မည့်နည်းလမ်းများပေးခဲ့ပါသည်။ ပျောက်ကင်းသွားကြောင်း Comment ပြန်လာလျှင် ဝမ်းသာရပါသည်။

ဥပမာ အသက် ၄၅ နှစ်ကျော်လာပြီး မီးယပ်သွေးမှန်မှန်မလာတော့ သွေးကစား နေသည့် အမျိုးသမီးကြီးတစ်ဦးမှာ ညအိပ်မပျော်ရောဂါဖြစ်လာသည်။ သွေးကစား သူတို့သဘာဝအတိုင်း ညဦးပိုင်းတွင် အိပ်ပျော်သွားပြီးမှ ညဦးတစ်ဝက် သန်းခေါင် ကျော်တွင် ပြန်နိုးလာပြီး ပြန်အိပ်မပျော်တော့။ လူများအိပ်ပျော်နေချိန်တွင် ကိုယ်အိပ်မပျော်သည်မှာ အနေရခက်သော ဝေဒနာမျိုးဖြစ်ပါသည်။ သူမိတ်ဆွေ ဆရာဝန်တစ်ဦးမှ အိပ်ဆေးများပေးသည်။ အိပ်ဆေးသောက်လျှင် အိပ်ပျော်သော် လည်း အကျင့်မလုပ်လိုကြောင်း သူမပြောပါသည်။

ထိုအိပ်မပျော်သည့်အမျိုးသမီးမှာ မြန်မာ့ရိုးရာဆေးမြီးတိုဖြင့် အလွယ်တကူပင် အိပ်ပျော်စေခဲ့ပါသည်။

မီးဖိုချောင်သုံးကြက်သွန်နီသည် နေရာအတော်များများတွင်အသုံးဝင်သည့် ဆေးစွမ်းကောင်း ဖြစ်ပါသည်။ ဆီးကောင်းသည်။ အစာကြေစေသည်။ အဆိပ် အတောက်ပြေစေသည်။ သို့သော် ကြက်သွန်နီဖြင့် အိပ်ပျော်စေနိုင်သည်ကို လူသိနည်းပါသည်။

အိပ်မပျော်၊ အိပ်ဆေးလည်း မသောက်ချင်သည့် ထိုအမျိုးသမီးကို ကြက်သွန်နီ ၂ကြီးကို အကွင်းလိုက် ပါးပါးလှီးပြီး တစ်လွှာကို ခြေဖဝါးအလယ်တွင် ကပ်ပြီး ပတ်တီးနှင့်စည်းထားပါ။ ခြေဖဝါးနှစ်ဖက်လုံးတွင် စည်းလျှင် ပိုကောင်းပါသည်။ နှလုံးတွင် လေရိုက်နေပြီး အိပ်မပျော်လျှင် ကြက်သွန်နီကို ခြေဖဝါးသို့ အနီးများ ဆင်းလာပြီး အိပ်ပျော်စေနိုင်သည်။

ဤနည်းဖြင့် ကောင်းစွာအိပ်ပျော်သည်။ ကြက်သွန်နီတစ်ဥအတွက် ဘာမှလည်း အကုန်အကျ မများ။ အိပ်ဆေးလည်း မသောက်ရသဖြင့် အဆင်ပြေကြောင်း ထိုအမျိုးသမီးမှ ၃ ရက်အကြာတွင် အကြောင်းပြန်လာပါသည်။ (အိပ်မပျော်သူများ လည်း အသက်အရွယ်မရွေး စမ်းကြည့်နိုင်ပါသည်)

သို့သော်လည်း ဤနည်းဖြင့် အိပ်မပျော်သော အိမ်နီးချင်းမိတ်ဆွေတစ်ဦးကို တွေ့ရသည်။ သူ့အိပ်မပျော်သည်မှာ တစ်ပတ်ခန့်ရှိပြီး ဆရာဝန်ပြုရတော့မည်ထင် သည်ဟု လာပြောပါသည်။ ဆရာဝန်မပြုမီ ကြက်သွန်နီပါးပါးလှီးပြီး ခြေဖဝါးအလယ် တွင် စည်းအိပ်ကြည့်ပါဦး။ လက်တွေ့အိပ်ပျော်သူရှိပါသည်ဟု စာရေးသူက တိုက်တွန်း လိုက်ပါသည်။

နောက်တစ်နေ့တွင် သူ ညကလည်း အိပ်မပျော်ကြောင်း၊ မထူးခြားကြောင်းလာ ပြောပါသည်။ ထို့နောက် သူသည် အထူးကုဆရာဝန်နှင့်ပြသကုသနေကြောင်း သိရပါသည်။

ရက်မကြာမီ ထိုအိပ်မပျော်သူ၏သမီးနှင့်လမ်းမှာ တွေ့သည်။ သူ့အဖေ အိပ်မပျော် သောရောဂါမှာ မသက်သာသေးကြောင်း၊ အလုပ်မှ ခွင့်ယူလိုသော်လည်း ပင်စင်ယူရန် တစ်လကျော်သာလိုတော့သဖြင့် ဆရာဝန်မှ ဆေးစာရေးပေးသော်လည်း ခွင့်မတင် တော့ကြောင်းပြောပါသည်။

သူ၏အိပ်မပျော်သောရောဂါဖြစ်ပုံ အကြောင်းကို မေးမြန်းကြည့်သောအခါ သိရသည်မှာ လွန်ခဲ့သော ခြောက်လခန့်မှစ၍ သွေးတိုးရောဂါ ဝင်လာသည်။ အလုပ်လုပ်လျှင် ခေါင်းရွေးပြန်ပြီး မူးလာသည်မှ စသည်။ သူ့အထက်မှာ လက်ထောက် ညွှန်ကြားရေးမှူးတစ်ဦးရှိသည်။ သူ့ထက် အသက် ၅ နှစ်ခန့်ငယ်သည့် ပညာတတ် တစ်ဦးဖြစ်သည်။ အလွန်သဘောကောင်းသည်။ တစ်ရုံးလုံးက ချစ်ခင် လေးစားကြသည်။

သူတွင် သွေးတိုးရောဂါရှိမှန်းသိရသည်မှာ ထိုအရာရှိက စစ်ဆေးပေး၍

ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေးပါးကြောင့် ဖြစ်သော ရောဂါများတွင် စိတ်ကြောင့်ဖြစ်သောရောဂါမှာ အကုရခက်သည်။ ပုံမှန်ဖြစ်လေ့ရှိသော အိပ်မပျော်သောရောဂါ၊ အစားမဝင်သောရောဂါပင်ဖြစ်စေကာမူ စိတ်ရောဂါနှင့်ယှဉ် တွဲနေလျှင် အကုရခက်သည်။ ထိုအထဲတွင်မှ အကြောက်ရောဂါ မှာ ပို၍ပင် အကုရခက်သည်။ ဆေးမယှဉ်၊ ဆေးမရိုးသော်လည်း ဆေးမတိုးသည့် ရောဂါဖြစ်သည်

သိရခြင်းဖြစ်သည်။ ထိုအရာရှိထံတွင် လက်ကောက်ဝတ်တွင်ပတ်ပြီး အလွယ်တကူ သွေးချိန်နိုင်သည့် ဒီဂျစ်တယ် (Digital) သွေးချိန် ကိရိယာငယ်လေးရှိသည်။ ရုံးတွင် အလွယ်တကူ သွေးချိန်နိုင်အောင် ဆောင်ထားသည်။ အရာရှိက သူ့ကိုယ်တိုင်တွင် လည်း သွေးတိုးရောဂါရှိသည်မှာ သုံးနှစ်ခန့်ကြာပြီ။ ပထမတော့ အင်္ဂလိပ်ဆေး စားသည်။ နောက်ပိုင်းတွင် မြန်မာဆေးတစ်မျိုးကို ကြော်ငြာတွေ့သဖြင့် ဝယ်ယူသုံးစွဲကြည့်ရာ အဆင်ပြေသည်။ ဝမ်းလည်းမှန်သဖြင့် ရုံးအထိုင်များသူတွေနှင့် အဆင်ပြေသည်ဟု ယူဆသည်။

သူက ခေါင်းရွေးပြန်ပြီး မူးမူးနေသဖြင့် ဘာဖြစ်မှန်းမသိကြောင်း ပြောပြသောအခါ သဘောကောင်းသော အရာရှိက သူ့သွေးချိန်ကိရိယာနှင့် လက်ကောက်ဝတ်တွင်ပတ်ပြီး သွေးချိန်ပေးသည်။ သူ့တွင် အပေါ်သွေး ၁၄၀ နှင့် အောက်သွေး ၉၂ မီလီတာပြနေသဖြင့် သွေးတိုးစင်နေပြီ သတိထားဟုပြောသည်။

အရာရှိက သူ့လောက် သွေးတိုးမများသေးပါ။ သူ့သောက်နေသည့် မြန်မာဆေးကို ဝယ်သောက်ကြည့်ပါ။ ဝမ်းလည်းမှန်ပြီး ပေါ့ပါးသည်ဟုဆိုသည်။ မြန်မာဆေးဟုဆိုသော် လည်း နိုင်ငံခြားစံချိန်မီသည့် ဆေးတောင့်ဖြစ်သည်။ ရှေးကလို ဆေးမူနီများမဟုတ် တော့သဖြင့် သောက်ရလွယ်သည်။ သူ့ကို နမူနာဆေးတောင့်ပေးလိုက်သဖြင့် ညအိပ် ရာဝင်စမ်းသောက်ဖြစ်သည်။ နောက် တစ်နေ့တွင် နံနက်ထသည်နှင့် ဝမ်းများသွားသည်။ ပေါ့ပါးသည်ဟု ခံစားရသည်။

ဤသို့ဖြင့် သူ့အထက်အရာရှိနှင့်သူ နှစ်ဦးလုံးအဆင်ပြေနေကြရာမှ တစ်လခန့် အကြာ နံနက်ခင်းတစ်ခုတွင် သူတို့ဌာနမှ ဝါဆိုသင်္ကန်းကပ်ပွဲပြုလုပ်သည်။ သံဃာ အများအပြားရှိသည့် ဘုန်းကြီးကျောင်းတစ်ခု၏ဓမ္မရာဇ်တွင် ကျင်းပသည်။ အစား အသောက်မှာ အုန်းနို့ခေါက်ဆွဲ၊ အချိုပွဲမှာလည်း နှင်းမကင်းနှင့် အုန်းနို့ကျောက်ကျော များ ပါဝင်သည်။ နံနက်ပိုင်းတွင် အလှူပြုလုပ်ပြီး နေ့လယ်တွင် ရုံးပြန်လာကြသည်။

ထိုနေ့ညနေ ရုံးမဆင်းမီ နာရီဝက်ခန့်အလိုတွင် သူ့အထက်အရာရှိ၏ရုံးခန်းအတွင်း တွင် ကိစ္စရပ်တစ်ခုကို သူက တင်ပြနေသည်ကို နားထောင်နေရင်း “ကျွန်တော် ခေါင်းမူးလာတယ်။ နောက်နေ့မှ ဆက်ပြောရအောင်” ဟု အရာရှိကပြောသည်။ “မနက်က အုန်းနို့ခေါက်ဆွဲစားတာ များသွားလို့လား မသိဘူး” ဟု ဆက်ပြောသည်။ သူက “ကျွန်တော်လည်း အတူတူပါ။ အုန်းနို့ကျောက်ကျောကလည်း သွေးတိုးနဲ့ မတည့်ဘူးပြောတယ်” ဟု ပြောပြီး အရာရှိအနားမှ ပြန်အထွက်၊ “အုန်း” ခန့် နောက်မှ လဲကျသံကြားသဖြင့် ပြန်လှည့်ကြည့်လိုက်သောအခါ ခုံပေါ်မှ ဘေးသို့လဲကျသွားသော အရာရှိကို တွေ့ရသည်။ “လာကြပါဦး” သူက အော်လိုက်သဖြင့် တစ်ရုံးလုံး ပြေးလွှား ရောက်လာကြသည်။ စားပွဲနောက်သို့ ဝင်သူကဝင်ပြီး ပိုင်းထူကြသည်။ အရာရှိက ဇက်ကျိုးကျပြီး ပါးစပ်မှ တစ်ခုခုကို ပြောချင်သလို လေကိုမူထုတ်နေသလို ပြုမူနေ သည်ကို တွေ့ရသည်။

ထိုနေ့ ညဦးပိုင်းက သူ့အထက်အရာရှိသည် ဆေးရုံကြီးတစ်ခုတွင် ဦးနှောက်သွေး ကြောပြတ်ရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။


သူ့ထက် အသက် ၅ နှစ်မျှငယ်သူ၊ စိတ်သဘောထားပြည့်ဝသူ၊ အလုပ်တူ၊ အကူအညီပေးတတ်သူ၊ ဆေးကိုပင် အတူတူသောက်နေသူသည် မျက်စိအောက်မှာပင် ဆုံးပါးသွားရသည်။ အလွန်ကြောက်စရာကောင်းသည်။ သေခြင်းတရားသည် အလွန်ကြောက်စရာကောင်းသည်။ ကြီးစဉ် ငယ်လိုက်မဟုတ်၊ ခြေတစ်လှမ်းမှားသည်နှင့် အစားတစ်လှတ်မှားသည်နှင့် အချိန်မရွေး ကောက်ခင်ခင်ကာ ခေါ်ယူနိုင်ပါတကားဟု တွေးမိသည်။

ထိုမှစ၍ သူ့အိပ်မပျော်တော့။ ဘာကို ကြောက်မှန်းမသိ။ အစားအသောက်တွေ ကိုလည်း မစားရတော့။ ဆေးတွေကိုလည်း ယုံကြည်စိတ်ချ အားကိုးစရာဟု မမြင်တော့။ ထိုဆေးကို သောက်နေလျှင် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်မည်ဟု မယုံကြည် တော့။

စာရေးသူသည် စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာအုန်းမောင်ရေးသည့် စိတ်ကျန်းမာရေးစာအုပ်တွင် အကြောက်ရောဂါများအကြောင်းကို ဖတ်ဖူးသည်။ အကြောက် ရောဂါသည် စိတ်ကျရောဂါပင်ဖြစ်သည်။

ဆရာဝန်ကြီးရေးသားထားသည်မှာ စိတ်ကျရောဂါဖြစ်လျှင် အကြောက်ရောဂါ လည်း ခံစားရတတ်ပါသည်။ စိတ်ဓာတ်ကျလာတော့ အရာရာကို ကြောက်ရွံ့လာပါသည်။ အထူးသဖြင့် လူစု လူဝေးများကို ကြောက်ရွံ့လေသည်။ တစ်ဦးတစ်ယောက်တည်း အပြင်ကိုထွက်ရမှာလည်း ကြောက်ရွံ့လေသည်။

အချို့သော စိတ်ကျဝေဒနာရှင်များမှာ စိတ်ဓာတ်ကျလက္ခဏာမပေါ်ဘဲ အကြောက် လက္ခဏာများသာ ပေါ်လာတတ်ရာ ဆရာဝန်များ သတိပြုသင့်သည်။ စိတ်သောကရောဂါ ခံစားရလျှင် အကြောက်ရောဂါပါ ပူးတွဲခံစားရလေ့ရှိသည်။ အထူးသဖြင့် မူးလဲသွား မှာကို ကြောက်ရွံ့စိုးရိမ်မိလေသည်။ တစ်ယောက်ထဲ အပြင်ကိုသွားရလျှင် တစ်ခုခုဖြစ်မှာ ကြောက်ရွံ့တတ်ပါသည်။ ထို့ကြောင့် ခရီး မသွားရကြပါ။ အဖော်ပါမှ သွားရကြသည်။ ဆရာကြီးက အကြောက်ရောဂါ ၆ မျိုး ခွဲခြားပြထားသည်မှာ -



- (၁) သီးခြားအကြောက်ရောဂါ (Phobia Neurosis)
- (၂) လဟာပြင်များကို ကြောက်သောရောဂါ (Agora Phobia)
- (၃) အလုံခန်းများကို ကြောက်သောရောဂါ (Claustro Phobia)
- (၄) တစ်စုံတစ်ရာကို စွဲမြဲစွာ ကြောက်သည့်ရောဂါ (Specific Phobia)
- (၅) လူမှုရေးအကြောက်ရောဂါ (Social Phobia)
- (၆) စိတ်အစွဲအကြောက်ရောဂါ (Obsessional Phobia)

(စိတ်ကျန်းမာရေး၊ ဒေါက်တာအုန်းမောင်၊ ၁၉၈၀ ဇန်နဝါရီလ ထုတ်မှ) စာရေးသူ၏အိမ်နီးချင်းမိတ်ဆွေဖြစ်နေသော စိတ်ရောဂါမှာ နံပါတ်(၆) စိတ်အစွဲ အကြောက် ရောဂါမျိုးဖြစ်နိုင်သည်။ သူ့ရုံးက အရာရှိကဲ့သို့ဖြစ်မှာ ကြောက်နေသည်။ ရုတ်တရက်သေရမှာကြောက်နေသည်။

စိတ်အစွဲအကြောက်ရောဂါအကြောင်း ရှင်းလင်းချက်တွင် ဆရာကြီး ဦးအုန်းမောင်၏လူနာ ဆရာမကြီးတစ်ဦးသည် ခွေးရှူးပြန်သည့်ရောဂါသည်ကို တွေ့ပြီး ခွေးများကို ကြောက်ရွံ့လာသည်။ နယ်မြို့ကလေးမှ ကျောင်းဆရာမတစ်ဦးဖြစ် ရာ ခွေးပေါသောမြို့လေးဖြစ်၍ ကျောင်းသွားကျောင်းပြန် အင်မတန်မှ ဒုက္ခရောက်ရ သည်ဟု ရေးသားထားသည်ကို ဖတ်ရှုရသည်။

လူနာများကို ဆေးနည်းပေးရသည်မှာ ပျောက်ကင်းသွားသည့်အခါတွင် အလွန် ပျော်စရာကောင်းပြီး ပီတိသုခဖြစ်ရပါသည်။ သို့သော်လည်း သတ္တဝါတစ်ခု၊ ကံတစ်ခု ဟူသည့်အတိုင်း ရောဂါအပြင် အခြားအကြောင်းခံရှိနေသောလူနာများမှာ ကုသ၍ မပျောက်ကင်းလျှင် စိတ်မောရပါသည်။ အထူးသဖြင့် အခြားသူများ ပျောက်ကင်းဖူး သောဆေးနည်းဖြင့် ထိုလူနာတွင် မပျောက်ကင်း မချမ်းသာလျှင် ပို၍စိတ်မကောင်းဖြစ် ရပါသည်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားလေးပါးကြောင့်ဖြစ်သော ရောဂါများ တွင် စိတ်ကြောင့်ဖြစ်သောရောဂါမှာ အကုရခက်သည်။ ပုံမှန်ဖြစ်လေ့ရှိသော အိပ်မပျော်သောရောဂါ၊ အစားမဝင်သောရောဂါပင်ဖြစ်စေကာမူ စိတ်ရောဂါနှင့်ယှဉ် တွဲနေလျှင် အကုရခက်သည်။ ထိုအထဲတွင်မှ အကြောက်ရောဂါမှာ ပို၍ပင် အကု ရခက်သည်။ ဆေးမယှဉ်၊ ဆေးမရိုးသော်လည်း ဆေးမတိုးသည့် ရောဂါဖြစ်သည်။

အိပ်မပျော်ခြင်းကို အိပ်ဆေးဖြင့်ကုသလျှင် ရနိုင်သော်လည်း ခွေထွားရမည်။ အိပ်ရာမှ နိုးလာသောအခါ ကြောက်စိတ်က ပြန်ဝင်လာမည်။ စိတ်ကို ကုမှသာ ရမည်။ ထိုမိတ်ဆွေကို တရားဘာဝနာ အားထုတ်၊ သမထဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းဖို့ အကြံပြုလိုက်ပါသည်။ သမာဓိရလျှင် ကြောက်စိတ်က ပျောက်သွား မည်။

လယ်တီဆရာတော်ကြီး၏ သမထ ဘာဝနာ ဟောပြောချက်တွင် သတ္တဝါတို့၏ စိတ်သည် နဂိုသဘောအားဖြင့် ဟိုအာရုံရောက်လိုက်၊ ဒီအာရုံရောက်လိုက်နှင့် တည်ငြိမ်မှုမရှိ။ သမထကမ္မဋ္ဌာန်းကို အားထုတ်သောအခါ ‘ထွက်သက်၊ ဝင်သက်’ စသော အာရုံတစ်ခုခု စိတ်စိုက်ထားရသည်။ ထိုသို့စိတ်စိုက်၍ထားသဖြင့် ထိုအာရုံ၌ စိတ်အစဉ်တည်မြဲနေခြင်းကို ‘သမာဓိရခြင်း’ ဟု ခေါ်သည်။

အကြောက်တရားကို ကုစားဖို့ သမာဓိရဖို့လိုသည်။ သဘာဝဆေးနှင့် မကုနိုင် သောရောဂါကို တရားတော်ဖြင့် ကုသပေးဖို့မှာလည်း အထုံ ပါရမီရှိသူမှ ဖြစ်မည်ဟု ဆိုပြန်သည်။ ဆေးဆရာအဖို့ တစ်ခါတစ်ရံ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးတွင် နောက်ဆုံးဖြစ်သော ဥပေက္ခာတရားကို သာ ကျင့်သုံးရမည့်အခြေအနေတွင် ရောက်ရှိလေ့ရှိကြောင်း တင်ပြလိုက်ရပေ သည်။

ကသာ၌ နွေရာသီအခြေခံ ပန်းချီသင်တန်းဖွင့်

ကသာ မတ် ၄ - စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံ ပန်းချီသင်တန်းကို မတ် ၁ ရက်မှ ၃ ရက်အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ အခမဲ့ဖွင့်လှစ်လျက်ရှိသည်။ ယင်းသင်တန်းကို ကသာမြို့မှ ကျွမ်းကျင်သည့် ပန်းချီဆရာ နှစ်ဦးဖြစ်သော ပန်းချီဆရာကြီးဦးဘသော်၏ သားတပည့် ဦးခင်မောင်ရင်၊ ဦးဝင်းခိုင်သော်တို့က သင်ကြားပြသလျက်ရှိကြောင်းနှင့် ယင်းသင်တန်းသို့ ကသာမြို့ရှိ KG တန်းမှ နဝမတန်းအထိ ကလေး၊ လူငယ် လူရွယ်များသည် စိတ်ပါဝင်စားစွာတက်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅၀ ခန့်တက်ရောက်လျက်ရှိပြီး မူလတန်းအဆင့်နှင့် အလယ်တန်း၊ အထက်တန်းအဆင့် နှစ်ဆင့်ခွဲ၍ တစ်နေ့လျှင် သင်တန်းချိန် နှစ်ချိန်ဖြင့်ပို့ချဆောင်ရွက် လျက်ရှိပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းအတွက် လိုအပ်သောသင်ထောက်ကူပစ္စည်းများလှူဒါန်းခြင်းနှင့် ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ (မြန်မာ့ ပြန်/ဆက်)

ထူးမြတ်သည့် အခါသမယ မေတ္တာတရား ပွားများ

တက္ကသိုလ်ပွင့်သူအောင်

မြန်မာ့ဆယ့်နှစ်လရာသီတွင် တပေါင်းလသည် တစ်ဆယ့်နှစ်လမြောက်ဖြစ်သည်။ တပေါင်းလ၏ ပထမလဝက်ကာလသည် ဆောင်းရာသီ၌ ကျရောက်၍ ဒုတိယလဝက်ကာလသည် နွေရာသီတွင်ကျရောက်သောကြောင့် ဆောင်းရာသီ၏ အဆုံးဖြစ်သည့်နည်းတူ နွေရာသီ၏ အစလည်းဖြစ်သည်။ ထို့ကြောင့် တပေါင်းလသည် ဆောင်းဟူ၍လည်း မဆိုနိုင်။ နွေဟူ၍လည်း မပီသသေးသည့်စပ်ကူးမကူးကာလဖြစ်၍ ထူးခြားသောလပင်ဖြစ်သည်။ ယင်းကဲ့သို့ဆောင်းတစ်ဝက်၊ နွေတစ်ဝက်ဖြစ်သည်ကို အကြောင်းပြု၍ အင်းဝခေတ်စာဆိုကျော်ရှင်အုန်းညိုက “သာသည် ညင်းညင်းမြောက်လေကြွင်းနှင့် ဆီးနှင်းမကုန်၊ ပူဟုန်မတည်း၊ ပျံပျံဖြည်းသား” ဟူ၍ ဖွဲ့ဆိုခဲ့သည်။ တပေါင်းလရာသီတွင် နေအချိန်အခါ၌ အတော်အသင့် ပူလာပြီဖြစ်သော်လည်း ညချမ်းချိန်ခါ၌မူ မြောက်လေညင်းနှင့် ဆောင်းနှင်းကြွင်းတို့ ရှိနေသေးသည်ကို ညွှန်းဆိုကာ ရှေးမြန်မာကြီးများက “နေပူညချမ်း တပေါင်းလ သရမ်း” ဟု ဆိုထုံးပြုခဲ့ကြသည်။

ရှေးစာဆိုတော်ကြီးရှင်ဥတ္တမကျော်က “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရေယို၊ ဣန္ဒနီဝယ်၊ သီရိတစ်ဝက်၊ ဖက်၍ ဆေးစုံ၊ ခြယ်သောပုံသို့၊ ရှုမြိုင်တွင်း၊ တောလုံးလင်းသား” ဟူ၍ တောလားကဗျာ၌ ချီးကျူးဖွဲ့ဆိုခဲ့သည်။ ထို့အပြင် “ချမ်းမြေမသန်၊ ငြင်းထန်မပူ၊ လွင်မြူမထောင်း၊ ညွှန်ဖျောင်းမချဉ်၊ လေပြင်းမလာ” ဆိုသည့်အတိုင်း ရာသီဥတုမှာ မချမ်းလွန်း၊ မပူလွန်းသေး၍ သဘာဝပတ်ဝန်းကျင် သာယာလှသောကြောင့် လွန်စွာမှနေထိုင်ကောင်းသည်လပင်ဖြစ်သည်။ တပေါင်းလသည် “တပေါင်းလည်းကူး၊ မိုးသားကြား” ဟူသော စာဆိုနှင့်အညီ “မိုးသား တိမ်လိပ်” တို့မှာ ဟိုမှသည်သို့ တရိပ်ရိပ် တငွေငွေ ပြေးလွှားနေကြသည်ကို အံ့မခန်းဖြစ်နေရသည်။ ရှေးစာဆိုတော်ကြီး ဦးပြေက နွေရာသီဘွဲ့လေးချိုး၌ “မိန် အဆန်းမှာလ၊ တိမ်ပန်းပုံရေသို့၊ စုံဆေးခြယ်သမဲ့သို့ ဆီဆီ” ဟု ရေးဖွဲ့ခဲ့သည်။

တပေါင်းလသည် ဥတ္တရဖလဂဏီနက္ခတ်တွန်းသည့်လဖြစ်ပြီး နေ ၂၈ နာရီ၊ ည ၃၂ နာရီရှိသည်။ နံနက် ၆ နာရီ ၁၀မိနစ်တွင် နေထွက်၍ ညနေ ၅ နာရီ ၁၀ မိနစ်၌ နေဝင်သောကြောင့် ရက်စုံလလည်းဖြစ်သည်။ ရှေးခေတ်ပုဂံခေတ်ထိုးကျောက်စာများ၌ “တပေါင်း” ဟုရေးခဲ့သည်။ အင်းဝခေတ်တွင်မူ ဝိသုဇ္ဇနိ ရေးထုံးပေါ်လာပြီဖြစ်၍ “တပေါင်း” ဟုရေးခဲ့သည်။ ဗေဒင်အလိုအားဖြင့် တပေါင်းလကို “မိန်ရာသီ” ဟုခေါ်ပြီး “ငါး” ဟု အဓိပ္ပာယ်ရသော ပါဠိပုဒ် “မိန်” မှ “မိန်” ဟူ၍ ဖြစ်လာသည်။ အဓိပ္ပာယ်မှာ ငါးသတ္တဝါများ ပျော်ရွှင်မြူးကြိုက်နှစ်သက်သော ရာသီဖြစ်သည်။ တစ်နည်းဆိုရသော် တပေါင်းလသည် ငါးနှစ်ကောင်ရုပ်ရှိသည့် ရာသီဖြစ်ပြီး စန်းယုတ်နက္ခတ်မှာ ဥတ္တရဖလဂဏီဖြစ်၍ ရာသီပန်းမှာ သရမ်း၊ အင်ကြင်းနှင့်ပိတောက်ပန်းများဖြစ်ကြသည်။ ထို့အပြင် တပေါင်းလသည်မြစ်ဖျား၊ ချောင်းဖျား ရေစစ်ကာ သောင်ခုံ သံပြင်များ ပေါ်ထွန်းလာသဖြင့် ရှေးအခါက သံပေတီပွဲတော်ကိုရာသီပွဲတော်အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်။ သံပေတီပွဲတော်မှာ ဗုဒ္ဓဘာသာမှဆင်းသက်လာသည့် မြန်မာ့ယဉ်ကျေးမှုပွဲတော်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာစတင်ထွန်းကားလာချိန်ကပင်ရှိသော ပွဲတော်ဟု ယူဆရသည်။

အနုရဒဒေဝမင်းခေါ်အနော်ရထာမင်းကြီးသည် ပုဂံမြို့အနီးရှိ ဧရာဝတီမြစ်ကမ်း သဲခုံတွင် စွယ်တော်မြတ်ကို ဌာပနာ၍ စေတီတော်ကြီးတစ်ဆူ တည်ထားခဲ့သည်။ ယင်းစေတီတော်ကြီးကို သဲခုံပေါ်၌တည်ထားသဖြင့် ရွှေစည်းခုံစေတီဟု ဘွဲ့တော် သတ်မှတ်ခဲ့ရာ ယနေ့ထက်တိုင် အထင်အရှားတည်ရှိနေလေသည်။ စည်းခုံသည် သဲခုံကိုဆိုလိုခြင်းဖြစ်သည်။ သို့သော် ထိုပွဲတော်အကြောင်းကို အစောဆုံးတွေ့ရသည့် ရှေးဟောင်းစာပေမှာ အင်းဝခေတ်စာဆိုကျော်ရှင်မဟာ သီလဝံသဖွဲ့ဆိုခဲ့သော ဗုဒ္ဓပုတ္တပျို့ဖြစ်ပြီး ယင်းပျို့စာမျက်နှာ ၂၇ တပေါင်းလဘွဲ့၌ “ငါးတန် ငါးကြင်း၊ ရွှေတသင်းတို့၊ မြစ်တွင်းမြူးပျော်၊ ဇင်ယော်မြစ်တွေ၊ ချစ်သံလေးနှင့်၊ ရေကျေးရေငှက်၊ စက္ကဓာတ်ဟင်္သာ၊ ငှက်တကာလည်း၊ ဘာသာကျူးကျော်၊ မြူးပျော်ကြတုံ၊ ငွေသောင်ခုံဝယ်၊ သံပေတီ၊ ပွဲတော်ပြီတည်း” ဟုရေးဖွဲ့ခဲ့ရာ အင်းဝခေတ်၌ သဲခုံစေတီပွဲတော်ရှိနေပြီဖြစ်ကြောင်း အခိုင်အမာသိရသည်။ ထိုသို့ သဲခုံခြင်းသည် ထေရဝါဒသာသနာအပါအဝင်ပိဋကတ်ပါရှိရာအရ ရှေးကမ္ဘာအသေချေကင်းရှိခဲ့သော ဘာသာယဉ်ကျေးမှုဖြစ်သည်။ သဲခုံစေတီဖြစ်ပေါ်လာပုံသမိုင်းကို အပါအဝင်ပိဋကတ်၊ ပုလဲနုပွားဒကာမထေရ်အပါအဝင်၌ ဖော်ပြထားသည်။

ထို့အပြင် သုံးလောကထွတ်ထား ဂေါတမမြတ်စွာဘုရားကလည်း ဗာဟိယဒါရ

စိရိယရမာန္တာပရိနိဗ္ဗာန်စံဝင်သောအခါ “ထိုဗာဟိယ၏ စေတီတော်ကိုလည်း ပြုကြကုန်လော့” ဟူ၍ ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်ဆိုတော်မူခဲ့သည်ကို အပါအဝင်ပိဋကတ်၊ ဥဒါန်းပိဋကတ်များတွင်ဖော်ပြထားသည်။ “ဒေဝလ” အမည်ရှိသည့် ရသေ့တစ်ပါးသည် ဟိမဝန္တာတောင်၌ နတ်တို့ဖန်ဆင်းအပ်သော ကျောင်းသစ်ခင်းတွင် သီတင်းသုံးနေတော်မူခဲ့သည်။ ရသေ့ကြီးအား အလုပ်အကျွေး ပြုတော်မူကြသော တပည့်များထောင်သောင်းချီရှိခဲ့သည်။ တစ်နေ့တာအခါတွင် ဒေဝလရသေ့ကြီးသည် မြစ်ကမ်းနံဘေးသဲသောင်ပြင်တွင်သဲများစုပုံပြီး သဲပုံစေတီ တည်သည်။ ထိုနေ့က သဲပုံစေတီကို ပန်းမျိုးစုံပူဇော်၍ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကိုးပါး အာရုံ နှိမ်တို့ကို ပြုရင်းကြည့်ည့်စွာ ဖြင့်ပူဇော်ပြီးနောက် ကျောင်းသစ်ခင်းဆီသို့ပြန်လာသည်။ ယင်းတို့ကို မြင်တွေ့ရသောတပည့်များက ရသေ့ကြီးအား မည်သည့်အတွက်ကြောင့် သဲပုံစေတီတည်၍ ရှိခိုးပူဇော်ခြင်းကို မေးမြန်းကြသည်။ ထိုအခါ ရသေ့ကြီးက ရှေးဟောင်းကျမ်းစာများ၌ အခြံအရံများစွာရှိသော သဗ္ဗညုတရွှေဉာဏ်တော် သခင်ဘုရားရှင်ကို ညွှန်းပြထားကြောင်း၊ ထိုဘုရားရှင်ကို ရည်မှန်း၍ သဲပုံစေတီကို ငါရိန်းပူဇော်ခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

အနုရဒဒေဝမင်းခေါ်အနော်ရထာမင်းကြီးသည် ပုဂံမြို့အနီးရှိ ဧရာဝတီမြစ်ကမ်း သဲခုံတွင် စွယ်တော်မြတ်ကို ဌာပနာ၍ စေတီတော်ကြီး တစ်ဆူတည်ထားခဲ့သည်။ ယင်းစေတီတော်ကြီးကို သဲခုံပေါ်၌တည်ထားသဖြင့် ရွှေစည်းခုံစေတီဟု ဘွဲ့တော် သတ်မှတ်ခဲ့ရာ ယနေ့ထက်တိုင် အထင်အရှားတည်ရှိနေလေသည်။ စည်းခုံသည် သဲခုံကိုဆိုလိုခြင်းဖြစ်

ထိုနေ့ကရသေ့ကြီးက တပည့်များစွာတို့ကို ဗုဒ္ဓမြတ်စွာဘုရားရှင်၏ လက္ခဏာကြီးငယ်အသွယ်သွယ်နှင့် အံ့ဩဖွယ်ရာဂုဏ်ကျေးဇူးတော်တို့ကိုပါ ဆက်လက်မိန့်ကြားခဲ့သဖြင့် ရသေ့ကြီး၏တပည့်ရသေ့များစွာတို့သည် ဒေဝလရသေ့ကြီးနှင့်အတူ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရိုသေကြည်ညိုမြတ်နိုးစွာဖြင့် သဲပုံစေတီတော်ကို အကြိမ်ကြိမ်ဦးဆုံးပူဇော်ကြသည်။

သဲပုံစေတီတော်ကိုရခိုင်လူမျိုးတို့သည် နှစ်စဉ်တပေါင်းလပြည့်ရောက်တိုင်း စေတီပွဲတော်ကို ကျင်းပလေ့ရှိကြသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ပျိုင့်ကမ်းခြေတွင် နှစ်စဉ် “ရခိုင်သျှစ်သောင်းမြောက်ပွဲ” ခေါ် “သဲပုံစေတီပွဲတော်” ကို ကျင်းပလေ့ရှိသည်။ ရခိုင်ပြည်နယ်စစ်တွေမြို့ပျိုင့်ကမ်းခြေတွင် နှစ်စဉ်ရခိုင်သျှစ်သောင်းမြောက်ပွဲခေါ် သဲပုံစေတီပွဲကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ယခုနှစ်တွင် (၁၃) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်သည်။ ယင်းရခိုင်သျှစ်သောင်းမြောက်ခေါ် သဲပုံစေတီပွဲကို တပေါင်းလပြည့်နေ့တိုင်း ဒီရေကျချိန်တွင် အဖွဲ့လိုက်၊ မိသားစုလိုက် စုပေါင်း၍ သဲပုံစေတီများတည်ဆောက်ကြကာ တံခွန်၊ ကုက္ကား၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များဖြင့် စေတီများကိုလှူဒါန်းပူဇော်ကြသည်။ ယင်းသဲပုံစေတီပွဲတွင် ဒေသခံပြည်သူတို့သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီတော်များဖြစ်သည့် သျှစ်သောင်းဘုရားများ၊ ထုက္ကန်သိမ်၊ အံတော်သိမ်ဘုရားများနှင့် အခြားဒေသအသီးသီးမှ တန်ခိုးကြီးဘုရားစေတီများကို ပုံတူသဲပုံစေတီများ ဆောက်တည်၍ ကုသိုလ်ယူကြသည်။

တပေါင်းလသည် အလွန်ထူးမြတ်သောလပင်ဖြစ်သည်။ ထိုသို့ထူးမြတ်ရခြင်းများ တပေါင်းလပြည့်ကို ဗုဒ္ဓမြတ်စွာဘုရားပြည်တော်ဝင် အခါတော်နေ့အဖြစ်သတ်မှတ်ကျင်းပကြခြင်းကြောင့်ဖြစ်သည်။ ဘုရားရှင်သည်ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး၍ အင်္ဂါတိုင်းနှင့် မာဂတိုင်းတို့မှ ဒါယကာဒါယိကာမများအား တရားရေအေးအမြိုက်ဆေးတိုက်ကျွေးလျက်ရှိသည်။ ဤသတင်းကိုကြားသိသော ခမည်းတော်သုဒ္ဓေါဒမင်းကြီးသည် ခေါင်းဆောင် အမတ်ကြီး ၁၀ ဦးကို နောက်ပါ အခြံအရံ တစ်ထောင်စီဖြင့် ၁၀ ကြိမ်ခွဲကာ ရာဇဂြိုဟ်သို့ဘုရားပင့်ရန် စေလွှတ်တော်မူခဲ့သည်။ ဘုရား၏တရားတော်ကိုနာရ၍ အမတ်များအားလုံး ရဟန္တာဖြစ်သွားကြသည်။

နောက်ဆုံးအသုတ်တွင် ကာဠုဒါယိအမတ်ကြီး ဦးဆောင်သွားရပြီး ဘုရားတရားတော်နာရ၍ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယိထေရ်က တပေါင်းလအခါသမယခရီး၏ သာယာပုံနှင့် ကပိလဝတ်နေပြည်တော်သို့ ကြွသင့်ကြောင်းကို ဂါထာပေါင်း ၆၄ ဂါထာဖြင့် သီကုံး၍ခမည်းတော်၏ ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။ ထိုနေ့မှာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တပေါင်းလပြည့်နေ့ဖြစ်သည်။ တပေါင်းလပြည့်ကျော် ၁ ရက်နေ့၌မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့တစ်ရက်လျှင် တစ်ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ ဒေသစာရီကြွချီတော်မူခဲ့သည်။

ထိုကဲ့သို့ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ခမည်းတော်နေထိုင်ရာကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံ ကျောင်းတော်ကြီး ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် သာကီဝင်မင်းမျိုး၏ မာန်စွယ်ကိုလည်း နတ်ပယ်သောအားဖြင့်ပေါက်ရသောမိုးကို ရွာသွန်းစေခဲ့သည်။ ထိုနေ့က ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတိတော်ကြီးကို ဟောတော်မူခဲ့သည်။ ထိုမျှသာမက ခမည်းတော် သုဒ္ဓေါဒမင်းကြီးသည် မဟာဓမ္မပါလဇာတိတော်ကြီးကို နာကြားသဖြင့်

အနာဂါမိတည်ပြီး နောင်အခါအရဟတ္တဖိုလ်တည်ခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူလာခြင်းဖြင့် သာသနာတော်သမိုင်းတွင် ထပ်မံဖြစ်ပေါ်လာသော အကျိုးဆက်များမှာ မြတ်စွာဘုရား၏ ကျေးဇူးမိခင် မိထွေးတော် ဂေါတမီမှာ သောတာပန်တည်၍ နောင်အခါ ဘိက္ခုနီသာသနာထူထောင်ခွင့်ကြုံခဲ့ခြင်း၊ ယသော်ဓရာမင်းသမီး၏ ပရိဒေဝတို့အား ငြိမ်းအေးစေလို၍ ယသော်ဓရာမင်းသမီးကို အကြောင်းပြုပြီး ဆန္ဒကိန္နရီဇာတိတော်ကြီးကို ဟောကြားတော်မူခဲ့ခြင်း၊ ဇနပဒကလျာဏီ၏ ကြင်ရာတော် နန္ဒမင်းသား ရဟန်းဖြစ်ခဲ့ခြင်း၊ သားတော် ရာဟုလာအမွေတောင်း၍ မြင်မြတ်သော သာမဏေဘဝသို့ ရောက်ရှိစေခဲ့ခြင်း၊ သာကီဝင်အမျိုးမှ မင်းသားတစ်ထောင် ရဟန်းဘောင်သို့ရောက်ရှိခြင်း၊ ဆွေတော်မျိုးတော်တို့အား ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကြည့်ညိုစေရန် စွမ်းဆောင်ပေးခဲ့သူ ကာဠုဒါယိထေရ်အား အမြင်မြတ်ဆုံးဘွဲ့ “ကုလပုဒသာဒ” တဒင်္ဂ ချီးမြှင့်ခဲ့ခြင်း၊ အရှင်သာရိပုတ္တရာလျှောက်ထားသဖြင့် ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောကြားတော်မူခဲ့ခြင်းစသည်တို့ပင်ဖြစ်သည်။

တပေါင်းလပြည့်နေ့အခါသမယ၌ မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများတွင် ဘုရားပွဲတော်များကို ကျင်းပကြသည်။ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော် ၂၆၀၅ နှစ်မြောက် ဗုဒ္ဓပူဇော်ယတပေါင်းပွဲတော် (အောင်ပွဲ) ကို ကျင်းပသကဲ့သို့ နေပြည်တော်ရှိ ပုဂံတက္ကသိုလ်စေတီတော်၌ တပေါင်းလပြည့် ညနေပိုင်းတွင် ဘုရားရှင်အား ရည်မှန်း၍ ပုဂံတက္ကသိုလ်စေတီတော်အား ဆီမီးထွန်းညှိပူဇော်ကြမည်ဖြစ်သည်။ ပြည်သူများသည် တပေါင်းလပြည့်နေ့တွင် စေတီပုထိုးများ၌ ဗုဒ္ဓပူဇော်ယပွဲတော်များ ကျင်းပကြသကဲ့သို့ ပဋ္ဌာန်းတရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဆွမ်းဆန်တော်လောင်းလှူခြင်း၊ သံဃာတော်များအား ဆွမ်း၊ ခဲဘွယ်များ ဆက်ကပ်ခြင်းတို့ကို မြန်မာ့ဗုဒ္ဓဘာသာဝင်အားလုံး ရိုးရာမပျက် အစဉ်အမြဲ ကျင်းပလာခဲ့သည်မှာ ယနေ့အထိတိုင်ဖြစ်သည်။ သာယာချမ်းမြေ့ ထူးမြတ်လှသည့် တပေါင်းလအခါသမယတွင် မေတ္တာတရား ပွားများခြင်းတို့ဖြင့် ရှေးကပင်တည်ရှိခဲ့သည့် ကောင်းမြတ်သော အစဉ်အလာတစ်ရပ်ကို ဆက်လက်ကျင့်ကြံ အားထုတ်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

တောင်ကြီးမြို့တွင်း ကားလမ်းနှင့်ပရဟိတဂေဟများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

တောင်ကြီး မတ် ၄ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွဲဆိုင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၁ ရက်က တောင်ကြီးမြို့ မြို့မအစိုးရအဖွဲ့အစည်းရှိ ကားလမ်းများနှင့် မိဘမဲ့ပရဟိတဂေဟများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖြစ် မြို့မအစိုးရအဖွဲ့အစည်းကားလမ်းများ ပိတ်ဆို့မှုမဖြစ်စေရန်နှင့် အရေးပေါ်မီးသတ်ကားများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ရတနာသီရိ ရပ်ကွက်ရှိ ဓမ္မဒီပမိဘမဲ့ပရဟိတဂေဟ၊ စိန်ပန်းရပ်ကွက်ရှိ ငြိမ်းချမ်းမိဘမဲ့ဂေဟ၊

ကျောင်းကြီးစုရပ်ကွက်ရှိ အမျိုးသမီးပရဟိတဂေဟ၊ ကံကြီးရပ်ကွက်ရှိ အဝါရောင်မျိုးဆက်သစ် မိဘမဲ့ပရဟိတဂေဟတို့ကို သွားရောက်ကာ အိပ်ဆောင်များ၊ စားဖိုဆောင်များ၊ မီးဖိုဆောင်များ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား၍ တောင်ကြီးမြို့၊ မီးပုံးပျံကွင်း ရထားသံလမ်းအကျော်တွင် လမ်းဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)



ခ ရိုး သွား ဆောင်း ပါး

ဘိုင်ပင်လိုက်ဂူသို့ ရောက်ခဲ့ရာဝယ်...

သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ၊ ဓာတ်ပုံ-မောင်ချစ်ကြည်

တောင်လေအသုတ်မှာ တဖြတ်ဖြတ် ကြွေကျလာသော သစ်ရွက်ခြောက်များက ကတ္တရာလမ်းပေါ်တွင် လွင့်ပျံနေသည်။ ဆောင်းအကုန် နွေအကူးမို့ လေရှူးမွှေတိုင်း ရော်ရွက်ဝါတို့ ဝေဝေမြေခလျက်။ မန္တလေးမြို့မှ နံနက် ၈ နာရီတွင် ဆိုင်ကယ်ဖြင့်ထွက်လာသော ကျွန်တော်တို့ လေတိုးနေသော်လည်း အပူရှိန်ဒဏ်ကို သိသိသာသာခံစားနေရသည်။ ဒီတစ်နေ့ အပူရှိန်ပြင်းထန်မည်ဟု ယူဆရုံမျှသာက သတိပေးထားသော်လည်း နွေမရောက်သေးမီ အပူဒဏ်က ပြင်းထန်စပြုနေပေပြီ။

“သေသေချာချာကိုင်ထားနော်”ဟု ဆိုင်ကယ်ကို မောင်းနှင်နေသော မန္တလေးသား ကိုကျော်အောင်က ကျွန်တော်ကို သတိပေးသဖြင့် သူ့ခါးကိုလက်နှစ်ဖက်ဖြင့် မိမိရရ ဖက်ထားလိုက်ရသည်။ မန္တလေးမြို့၊ အနီးဝန်းကျင်နေရာ အတော်များများကို ကျွန်တော်နဲ့နဲ့စပ်စပ်ရောက်ဖူးသည်။ မန္တလေးမြို့၌ ကျွန်တော် နှစ်နှစ်ခန့်နေထိုင်ခဲ့ဖူးရာ မန္တလေးမြို့သည် ကျွန်တော်နှင့် မစိမ်း။ ယခု မန္တလေးမြို့သို့ရောက်စဉ် ခရီးသွားဧည့်သည်များ သွားရောက်လေ့လာကြသည့် နေရာ သစ်တစ်ခုဖြစ်သည့် ဘိုင်ပင်သဘာဝလိုက်ဂူနှင့် ဆင်ဖြူတွင်း လိုက်ဂူများသို့ သွားရောက်လေ့လာသင့်ကြောင်း မန္တလေးမြို့သား ကျွန်တော်မိတ်ဆွေ ကိုကျော်အောင်က တိုက်တွန်းသည့်အပြင် ဆိုင်ကယ်ဖြင့် လိုက်ပို့မည်ပြောသဖြင့် ကျွန်တော် လိုက်လာခဲ့ခြင်းဖြစ်သည်။

ပုသိမ်ကြီးမြို့နယ်အတွင်း တည်ရှိသော ဘိုင်ပင်လိုက်ဂူသည် ယခင်နှစ်များက လူသိနည်းသော်လည်း လူသတင်း လူချင်းဆောင်ဟူသောစကားအတိုင်း သဘာဝလိုက်ဂူများ သို့ရောက်ခဲ့ဖူးသူများ၏ တစ်ဆင့်စကားများအရ ခရီးသွားဧည့်သည်များ တဖြည်းဖြည်းစိတ်ဝင်စားကာ များပြားလာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်လည်း တစ်ကြိမ်မျှ မရောက်ဖူးရာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သဖြင့် ကိုကျော်အောင်နှင့် လိုက်လာခဲ့ခြင်းဖြစ်သည်။ ဘိုင်ပင်သဘာဝလိုက်ဂူနှင့် ဆင်ဖြူတွင်း လိုက်ဂူများအပြင် ရေတံခွန်လည်းရှိကြောင်း သိရသဖြင့် ကျွန်တော်မငြင်းဘဲ လိုက်လာခဲ့ခြင်းလည်း ဖြစ်သည်။

အပူရှိန်ပြင်းပြင်းဒဏ်ကို ကြိုတင်ခံစားရင်း ပုသိမ်ကြီးမြို့နယ်အတွင်း ရောက်ရှိလာခဲ့သည်။ မော်တော်ယာဉ်ဖြင့် လာရောက်ခဲ့သော်လည်း လမ်းအခြေအနေအရ ဆိုင်ကယ်ဖြင့်သာ လိုက်ဂူနေရာသို့ သွားရောက်နိုင်မည်ဖြစ်သဖြင့် မော်တော်ယာဉ်ဖြင့် မလာခဲ့ခြင်းဖြစ်သည်။ ပုသိမ်ကြီးမြို့နယ်အတွင်း ဘိုင်ပင်ရွာဘက်သို့ ကျွန်တော်တို့ ဦးတည်လာခဲ့ကြရာ ဆည်တော်ကြီး လက်တံမြောင်းတစ်ခုဖြစ်သည့် ချောင်းမြကြီးအတိုင်း မြောက်ဘက်သို့ မောင်းနှင်လာခဲ့ကြသည်။ ပတ်ဝန်းကျင်တစ်ဝိုက်တွင် အပူရှိန်ပြင်းလာသည်နှင့်အမျှ မြင်မြင်သမျှ နွေသရုပ်ကို ပီပီပြင်ပြင်ဖွင့်လှစ်ပြသနေသကဲ့သို့ ရှိနေသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ရောက်ရှိနေစဉ် ပုသိမ်ကြီးအကြောင်း အတွေးဝင်မိသည်။ ကုန်းဘောင်ခေတ်က ပုသိမ်ကြီးသည် ဘုရင့်လမိုင်းလယ်တော်စိုက်ပျိုးလုပ်ကိုင်ရာ လမိုင်းနယ်မြေအတွင်း ပါဝင်ခဲ့ပြီး ဝံပုကျီဟုလည်းခေါ်ဆိုခဲ့ကြသည်။ ကိုလိုနီခေတ်ဦးတွင် လမိုင်းဝန် ဦးလင်းက ပုသိမ်ကြီးအခြေစိုက်ကျေးရွာများအား စုစည်းပြီး ပုသိမ်ကြီးတိုက်နယ် သူကြီးအဖြစ် တာဝန်ယူအုပ်ချုပ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် လေ့လာခဲ့ဖူးသည်။

ကျွန်တော်တို့ဆိုင်ကယ်သည် ဆင်ရွာကြီးနှင့် မင်းကန်ဘုတ်ရွာများကို ရွာလမ်းအတိုင်း မောင်းနှင်ဖြတ်သန်းခဲ့ရာ မင်းကန်ဘုတ်ရွာကို ဖြတ်သန်းစဉ် နန်းတော်ရှေ့ဆရာတင်ရေးသားခဲ့သည့် နာမည်ကျော် မင်းကန်ဘုတ်ရွာသီချင်းကို ပြန်ကြားယောင်မိသည်။ “ကြေညာသောက်လျှင် မြင်ရသလောက်ပင်”ဟု တင်စားဖွဲ့ဆိုခဲ့ရလောက်သည့် မင်းကန်ဘုတ်ရွာသီချင်း ယခုမြင်တွေ့လိုတွေ့ငြား အပြေးအလွှား ရှာဖွေကြည့်ရှုမိသော်လည်း မတွေ့မြင်ခဲ့ရ။ ကျေးလက်လူမှုဘဝနေထိုင်မှုများကို လျှပ်တစ်ပြက်မြင်တွေ့ခဲ့ရသည်။



ကျေးလက်လမ်းဖြစ်၍ ဆိုင်ကယ်ကိုသတိထားမောင်းနှင်ရသည်။ အချို့နေရာများကလမ်းကျဉ်းပြီး အချို့နေရာများကလမ်းကြမ်းမာသည်။ တောင်ကြောလမ်းများကို ဖြတ်သန်းရသလို ရွာငယ်အချို့နှင့် စိုက်ခင်းများကိုလည်း ဖြတ်ကျော်ခဲ့ရသည်။ စိမ်းစိုသည့် သဘာဝပတ်ဝန်းကျင်ကို ဖြတ်သန်းရသလို မြောက်သွေနေသည့် လယ်ကွင်းများကိုလည်း ဖြတ်ကျော်ခဲ့ရသည်။ လမ်းခရီးကြောင့် ဘိုင်ပင်ရွာသို့ ရောက်ချိန်တွင် နေ့လယ် ၁၁ နာရီကျော်ပြီဖြစ်သည်။

ဘိုင်ပင်ရွာက ရွာငယ်ဖြစ်ပြီး ရွာသူရွာသားများမှာ မျှစ်ချို။ ဝါးခတ်၊ တောင်ယာလုပ်ငန်းများ အဓိကအားလုပ်ကိုင်ကြသူများဖြစ်သည်။ ဘိုင်ပင်ရွာသည် မြို့နှင့်မဝေးသော်လည်း ခရီးလမ်းပန်းဆက်သွယ်ရေးကြောင့် အချိန်နှစ်နာရီခန့် မောင်းနှင်သွားလာရသည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် ကြိုးစားရဦးမည် ဖြစ်သည်။ ဆက်သွယ်သွားလာရေး ချောမွေ့ပါမူ ခရီးသွားလုပ်ငန်းအောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်သည်ဟု တွေးမိသည်။

ဘိုင်ပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး အနီးတွင်ကပ်လျက်တည်ရှိသော လိုက်ဂူကိုလေ့လာခွင့် ရရှိခဲ့သည်။ သစ်ပင်၊ သစ်တောများဖြင့် အနီးဝန်းကျင်တွင် အုပ်အုပ်ဆိုင်ဆိုင်ရှိနေသော လိုက်ဂူက တိတ်ဆိတ်နေသည်။ လာရောက်လေ့လာသူ တစ်ဦးစု နှစ်ဦးစုသာ တွေ့ရပြီး ပိတ်ရက်များ၌ လာရောက်လေ့လာသူများကြောင်း သိရသည်။ လိုက်ဂူအနီး တောအတွင်း၌ ကျေးရွာသားများက ထင်းခတ်၊ ဝါးခတ်၊ အင်ဖက်ခူးစသည်အလုပ်များလုပ်ကိုင်ကြကြောင်း၊ လိုက်ဂူကို အနီးရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်က ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ဘိုင်ပင်ရွာသားတစ်ဦးက ပြောပြသည်။

ဘိုင်ပင်ဂူနှင့်အနီးတွင် ဆင်ဖြူတွင်းဂူတို့ရှိသည်ဖြစ်ရာ ဆင်ဖြူတွင်းဂူက ပိုပြီးကြီးမားသည်ကို တွေ့ရသည်။ ကျွန်တော်တို့ ဆင်ဖြူတွင်းဂူအတွင်းဝင်ရောက်ခဲ့ကြသည်။ လိုက်ဂူအဝင်ပေါက်တွင် မတ်ရပ်ဆင်းတုတော်တစ်ဆူကိုထားရှိပူဇော်ခံထားပြီး လှေခါးထစ်သဖွယ် ပြုလုပ်ထားသောနေရာတိုင်း လိုက်ဂူအတွင်း သတိထားဆင်းခဲ့သည်။ ရေများစိုနေသဖြင့် ချော်မလဲအောင်ထိန်းပြီး ဆင်းခဲ့ရာ အချို့နေရာများ၌ လှေခါးထစ်မရှိ၊ ဂူအတွင်း ကျောက်စက်ရေများ

ကြောင့် ခြေချော်နိုင်သဖြင့် ဖြည်းဖြည်းချင်းသွားရသည်။

လိုက်ဂူအတွင်းမဝင်ရောက်မီ ရာသီဥတုအရှိန်ကြောင့် အပူဒဏ်ကို သိသိသာသာ ခံစားရသော်လည်း လိုက်ဂူအတွင်းရောက်သည်နှင့် အေးစိမ့်သွားသည်။ လိုက်ဂူအပေါ်နံရံများတွင် ကျောက်ခက်ပန်းဆွဲများ အောက်ခြေ၌ ကျောက်ခက် မိုးမျှော်များကို နေရာအနှံ့တွေ့မြင်ရသည်။ လိုက်ဂူဘေး နံရံအချို့နေရာများနှင့် လိုက်ဂူအောက်ခြေ ဂမ္ဘာအမြင့်နေရာများတွင် ဗုဒ္ဓဆင်းတုတော်များကို ဖူးတွေ့ရသည်။ ဗုဒ္ဓဆင်းတုတော်များမှာ လိုက်ဂူကို ထိန်းသိမ်းစောင့်ရှောက်နေသော ဆရာတော်က ဒါယကာ၊ ဒါယိကာမများ အလှူဖြင့် ပင့်ဆောင်ကိုးကွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။ လိုက်ဂူကို လာရောက်လေ့လာသူများ ဖူးမြော်ကုသိုလ်ယူနိုင်ရေးအတွက်ဖြစ်ပြီး ဆက်လက်ပြီး တိုးတက်ထွန်းကားအောင် ဆောင်ရွက်သွားမည့် အစီအစဉ်များလည်း ရှိနေသည်။

ကျွန်တော်တို့ လိုက်ဂူအတွင်းပိုင်းသို့ ဖြည်းဖြည်းချင်း တိုးသွားခဲ့သည်။ သဘာဝအတိုင်း ဖြစ်တည်နေသော လိုက်ဂူဖြစ်ရာ ကျောက်ခက်မိုးမျှော်အချို့မှာ ဆင်ရုပ်၊ ခြင်္သေ့ရုပ်၊ နတ်သမီးရုပ်နှင့် မဟာဗောဓိညောင်ပင်ပုံသဏ္ဍာန်များဖြစ်ပေါ်နေသည်ကို ထူးခြားစွာ မြင်တွေ့ရသည်။ ကျွန်တော်ပင်းတယနှင့် ရွာဒေသဘက်တွင် သဘာဝလိုက်ဂူအချို့သို့ ရောက်ရှိလေ့လာခဲ့ဖူးသော်လည်း ယခုဆင်ဖြူတွင်းလိုက်ဂူက တစ်မျိုးတစ်ဖုံ ထူးခြားကြောင်း သတိပြုမိသည်။

လိုက်ဂူအတွင်းအချို့နေရာများတွင် ကျောက်ရုပ်တုများသဖွယ် ဖြစ်ပေါ်နေသလို အချို့ကျောက်ခက်ပန်းဆွဲနှင့် ကျောက်ခက်မိုးမျှော်တို့မှာ ငွေရောင်တောက်ပနေသည့် အလား တွေ့မြင်ရသည်။ လိုက်ဂူ၏ သက်တမ်းကို သေချာစွာ သုတေသနပြုမသိရသော်လည်း သက်တမ်းရင့်သဘာဝ လိုက်ဂူဖြစ်ကြောင်း ခန့်မှန်းမိသည်။ လိုက်ဂူနံရံတွင် သဘာဝအတိုင်း အရစ်လိုက်၊ အကြောင်းလိုက်ဖြစ်နေသော အစင်းကြောင်းကိုတွေ့ရသည်မှာ ပန်းချီကျော်တစ်ဦး၏ လက်ရာမြောက် စုတ်ချက်ဆွဲထားသကဲ့သို့ ဖြစ်နေသဖြင့် အံ့ဩစိတ်ဖြစ်ရသည်။

ကျွန်တော်က ကျောက်ခက်မိုးမျှော်တစ်ခုကို ကိုင်ကြည့်လိုက်ရာ အေးစက်မာကျောသည့် ထိတွေ့မှုကို ခံစားလိုက်

ရသည်။ သဘာဝကျောက်လိုက်ဂူဖြစ်ပြီး ကျောက်စက်ရေ သဘာဝစိမ့်ရေတို့ကြောင့် စိုထိုင်းအေးစက်နေခြင်းဖြစ်သည်။ ပြင်ပအသံများမကြားရသဖြင့် တိတ်ဆိတ်အေးချမ်းနေသဖြင့် တစ်ခါတစ်ရံ သူတော်စင်များ တရားဘာဝနာ လာရောက် အားထုတ်တတ်ကြကြောင်း သိရသည်။

လိုက်ဂူ၏ အတွင်းပိုင်းအနည်းငယ်အထိ သွားရောက်ခဲ့ပြီးနောက် ကျွန်တော်တို့ ရပ်တန့်လိုက်ကြသည်။ လိုက်ဂူအဆုံးအထိ သွားရောက်ခဲ့ဖူးသူများ၏ ပြောစကားအရ ရန်ကင်းတောင်ဘက်အထိ ပေါက်ရောက်ကြောင်း သိရသဖြင့် ဤလိုက်ဂူများ၏ ဖြစ်တည်နေမှုများသည် သမိုင်းဖြစ်ရပ်များနှင့် ဆက်စပ်မှုရှိကြောင်း အတူလိုက်ပါလာသည့် ဘိုင်ပင်ရွာသား ကိုမြမောင်က ပြောပြသည်။ သဘာဝလိုက်ဂူတိုင်းသည် စိတ်ဝင်စားစရာ သမိုင်းဖြစ်ရပ်နှင့် သမိုင်းပုံရိပ်များ ရှိနေတတ်သည်ကို ကျွန်တော်သိရှိထားခဲ့ပြီးဖြစ်သည်။ သုတေသနပြုဖော်ထုတ်နိုင်ပါက လာရောက်လေ့လာသူများအတွက် စိတ်ဝင်စားဖွယ်ရာဆွဲဆောင်မှုလည်း ဖြစ်လာပေမည်။

လိုက်ဂူအတွင်းနေရာအများအပြားကို သဘာဝအတိုင်း မပျက်မယွင်းစေဘဲ ဗုဒ္ဓဆင်းတုတော်များ ထားရှိပူဇော်ခြင်းနှင့် တရားဘာဝနာအားထုတ်နိုင်ရန် နေရာများ ဖော်ဆောင်ကာ သာသနာပြုခြင်း၊ ဆက်လက်ပြုလုပ်သွားရေး လိုက်ဂူအနီး ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးကာ လိုက်ဂူကို ထိန်းသိမ်းစောင့်ရှောက်နေသော ဆရာတော်က စီစဉ်ဆောင်ရွက်နေသည်ဟု ကိုမြမောင်က ပြောပြသည်။

ထို့နောက် ကျွန်တော်တို့ လိုက်ဂူအတွင်းမှ ပြန်ထွက်လာခဲ့ကြသည်။ အပြင်ရောက်သည်နှင့် အပူရှိန်၏ လာရိုက်ခတ်မှု ခံစားလိုက်ရသည်။ ဘိုင်ပင်ရေတံခွန်ဆက်သွားရန် မေးမြန်းကြည့်ရာ တောင်ကြောကိုဖြတ်ပြီး အချိန်အတန်ကြာ သွားရဦးမည်ဆိုသဖြင့် မသွားရန်ဆုံးဖြတ်ကာ ပြန်ရန် ပြင်ဆင်ခဲ့သည်။ ဆရာတော်ကိုဦးချကာ ဝတ္ထုငွေကို ဆက်ကပ်လှူဒါန်းပြီး ဆိုင်ကယ်ဖြင့် ပြန်လာခဲ့ကြသည်။

အပြန်လမ်းတွင် မင်းကန်ဘုတ်ရွာကိုဖြတ်သန်းခဲ့သော်လည်း မင်းကန်ဘုတ်ရွာသူများအလိုကို အတွေးဖြင့်ပင် မခံစားနိုင်တော့။ ညနေ ၃ နာရီအပူရှိန်က တစ်ကိုယ်လုံးကို ရိုက်ခတ်ဆူဝေစေခဲ့ပြီလေ။ ။

အရွယ်မတိုင်မီ ပိုးမွေးသလို မွေးခဲ့ရပါသည်

ဆရာသောင်း(ရမည်းသင်း)

ဪ... ပြောမယ့် ကြံဖူးမှသိဆိုတာ မှန်လိုက်တာ အမေရယ်။ မိဘတိုင်းဟာ သားသမီးတွေအပေါ်မှာ ကြီးမားတဲ့မေတ္တာ၊ စေတနာတွေနဲ့ ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် အရွယ်ကစပြီး အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ အနန္တဂုဏ်အင် ကျေးဇူးရှင်တွေပဲဆိုတာ သားကောင်းကောင်းသိပါတယ်အမေ။ ဒီအသိတရားတွေကြောင့်လည်း လေဖြတ်ပြီး အိပ်ရာထဲမှာ လဲနေရတဲ့အဖေဟာ သားပြုရနေတဲ့ကြားက သားလက်ပေါ်မှာ ကွယ်လွန်ခဲ့ရသလို၊ ပေါင်ကျိုးပြီး မထနိုင်တော့တဲ့ အမေလည်း သားပြုရနေရင်းကပဲ အနိစ္စရောက်ခဲ့ရတယ် မဟုတ်လား။

သားဟာ မိဘအပေါ်မှာ သားသမီးဝတ္တရားကျခဲ့သလို၊ သားမယားအပေါ်မှာလည်း လင့်ဝတ္တရားကျအောင် ကြိုးစားခဲ့ပါတယ်အမေ။ သားသမီးတွေရလာတဲ့အခါမှာလည်း မိဘဝတ္တရားနဲ့ညီအောင် နေခဲ့ပါတယ်။ ဒါပေမယ့် သားဟာ ဖခင်တစ်ယောက်ရဲ့တာဝန်တွေကို အစွမ်းကုန်လုပ်ဆောင်ပေးခဲ့ပေမယ့် မိခင်ရဲ့ တာဝန်တွေကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ခဲ့ရလေတော့ ခရေစေ့တွင်းကျ ဘယ်သိနိုင်ပါ့မလဲ အမေရယ်။ အဲဒီတုန်းက မိခင်တစ်ယောက်ဟာ သားသမီးတွေရဲ့ ဒုက္ခတွေကို ဘယ်လောက်အထိ ခံစားခဲ့ရတယ်ဆိုတာ သားသေချာမသိခဲ့တာ အမှန်ပါ။

အခုတော့ သားလည်း ဘဏ်ကပင်စင်ယူလိုက်ပြီ။ အမေ့ချွေးမလည်း မိနပ်ဆိုင်မဖွင့်တော့ဘူးအမေ။ သားတို့လင်မယား အငြိမ်းစားဘဝနဲ့ ပုတီးချပြီး မြေးမနေရပြီ အမေရေ။

သားရဲ့ချွေးမက မီးဖွားခွင့်ပြုသလို လုပ်ငန်းခွင်လည်းပြန်ဝင်ရော။ သားတို့လင်မယားနှစ်ယောက် ဒုက္ခလှလှကြီးတွေတော့တာပဲ။ သူတို့က မနက် ၉ နာရီကနေ ၂၂ နာရီလောက်အထိ အလုပ်လုပ်နေကြရလေတော့ တစ်နေ့ကုန်မြေးတစ်ဦးနှင့် ဘိုးဘွားနှစ်ယောက် ချာချာကိုလည်လို့၊ အခက်ခဲဆုံးက နို့မို့နဲ့ ဖျော်တိုက်ရတဲ့ကိစ္စပဲ အမေ။ ခွင့်မပြုသင့်ဘဲ လေ့ကျင့်မထားမိတော့ မြေးမလေးကို ဘယ်လိုမှ နို့ဘူးတိုက်လို့မရဘူး ဖြစ်နေတယ်။

အဲဒီအကြောင်းကို သူတို့ပြန်လာမှ ပြောပြတော့ အမေ့မြေးက သားတိုက်ကြည့်ပါမယ်ဆိုပြီး နှစ်လသမီးလေးကို အဝတ်အစားသစ်တွေ ဝတ်ပေးပြီး သမီးလေးက ချောမြူကာ “ကဲ-နို့စို့ပြိုင်ပွဲမှာ ပထမရအောင် စို့ပြလိုက်စမ်း သမီးလေးရေ” လို့လည်းပြောလိုက်ရော။ အမေရယ်...စို့သလားမမေးနဲ့။ အံ့ရော။ အဲဒီ နို့ဘူးတိုက်နည်းလေးကို နေ့တိုင်းသုံးမှပဲ သားတို့လင်မယား အသက်ရှူချောင့်သွားတော့တယ် အမေရယ်။

နေ့စဉ်နေ့တိုင်း သူတို့အလုပ်သွားကြလို့ မနက် ၉ နာရီထိုးပြီးဆိုရင် သားတို့လင်မယား ပျာယာခတ်တော့တာပဲ။ နို့ဘူးဖျော်သူကဖျော်၊ တိုက်သူကတိုက်နဲ့

ကလေးအိပ်ပျော်မှ အလုပ်နဲ့လက်နဲ့ပြတ်သွားတော့တာ။ ကလေးက အအိပ်ဆတ်လွန်းလို့ သတင်းစာပို့တဲ့သူကို ဆိုင်ကယ်မောင်းပြီး အိမ်ထဲဝင်မလာပါနဲ့လို့ တောင်းပန်ထားရသေးတယ်။ အရင်က အစာကျွေးနေကျမို့ နေ့တိုင်းလာတတ်တဲ့ စာကလေးတွေ၊ ရှဉ့်ကလေးတွေကိုတောင် ကလေးနီးလာမှာစိုးလို့ ခြောက်လှန့်လွှတ်နေရတယ်။ အိမ်နားက မူလတန်းကျောင်းဆင်းပြီးဆိုရင် ကျောင်းသားတွေဆူတာနဲ့ ကလေးကနိုးရော။ ဒီကြားထဲ အလျှောက်နားနဲ့ ထီရောင်းကားလာပြီဆိုရင် ပိုဆိုးသေးအမေရေ။ စက်သံကြားတာနဲ့ ကလေးကလန့်နိုးတော့တာပဲ။ ကလေးဆိုတာ နှစ်ဆယ့်လေးနာရီမှာ နာရီနှစ်ဆယ်လောက်အိပ်မှ အိပ်ရေးဝတာ မဟုတ်လား။ တော်ကြာ ... အိပ်ရေးပျက်ပြီး ကလေးပိန်သွားမှဖြင့် ခက်ရချည်ရဲ့။ ဒါကြောင့်မို့ ကလေးအိပ်နေတုန်းဆိုရင် ချောင်းလည်း မဆိုးရဲဘူး။ နှာလည်းမချေရဲဘူး။ ကလေးနိုးမှာ စိုးလို့ပေါ့။

ကလေးအိပ်ရေးဝနဲ့ နီးလာပြီဆိုရင် သားက ကလေးချီ။ အမေ့ချွေးမက ကလေးကိုမြှူနဲ့၊ သားတို့လင်မယားနှစ်ယောက် ကလေးထိန်းဘဝကနေ ရာထူးတွေ

ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကို အစွမ်းကုန်လုပ်ဆောင်ပေးခဲ့ပေမယ့် မိခင်ရဲ့ တာဝန်တွေကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ခဲ့ရလေတော့ ခရေစေ့တွင်းကျ ဘယ်သိနိုင်ပါ့မလဲ အမေရယ်။ အဲဒီတုန်းက မိခင်တစ်ယောက်ဟာ သားသမီးတွေရဲ့ဒုက္ခတွေကို ဘယ်လောက်အထိ ခံစားခဲ့ရတယ်ဆိုတာ သားသေချာမသိခဲ့တာ အမှန်ပါအမေ။

တိုးပြီး အချီတော်၊ အချောတော်တွေဖြစ်ကုန်ရောအမေရေ။ ဒီကြားထဲ ကလေးက အကျင့်ပါနေတော့ ကြာကြာချီပြီး ထိုင်လို့မရဘဲ လမ်းထလျှောက်ပြီး ချီနေရတော့ လက်တွေကော ခါးတွေပါ ညောင်းပြီး နှာလို့ပေါ့။ ရေချိုးပေးရ၊ ချေးသုတ်သင်၊ သေးသုတ်သင်လုပ်ပေးရနဲ့ အားရတယ်။ နားရတယ်ကိုမရှိပါဘူး။

ဒီလို ဒီလိုနဲ့ ... လုံးလည်လိုက်နေရာက ကလေးငါးလပြည့်လို့ ကာကွယ်ဆေးထိုးတဲ့နေ့မှာ ကလေးကမဖျားစဖူး။ ဖျားပါလေရော။ တစ်ညလုံး မအိပ်နိုင်ဘဲ ငိုနေလိုက်တာ သနားပါတယ် အမေရယ်။ ပေါင်က ဆေးထိုးတဲ့နေရာကလည်း အကျိတ်ဖြစ်ပြီး နှာနေတယ်နဲ့တူပါရဲ့။ ကလေးဆိုတော့လည်း မပြောတတ်၊

မဆိုတတ်နဲ့မို့လား။ မနက်ရောက်မှ ဆေးခန်းသွားပြတော့ ဘေဘီဂျက်ဆစ်တိုက်တာနဲ့ အဖျားကျသွားလို့တော်သေးတယ်။ ပေါင်ကအကျိတ်ကလည်း ဆရာဝန်ပြောသလို ဆားခါးကို တိပ်နဲ့ကပ်ပြီး စည်းလိုက်တာနဲ့ ပျောက်သွားတယ်အမေ။ ကောင်းလိုက်တဲ့ဆေး။ ညက အိပ်ရေးပျက်ထားပါတယ်ဆိုမှ မနက်ကျတော့ မင်္ဂလာဆောင်ကဖွင့်လိုက်တဲ့ သီချင်းသံတွေကြောင့် မြေးမလေးခမျာ မအိပ်ရရှာဘူး။ ခုတစ်လော ခေတ်စားနေတဲ့ “မနောရဲ့ ပိုလ်အောင်ဒင်သီချင်း” ဆိုရင် လေးငါးခါလောက်တောင်ဖွင့်တာ အမေရဲ့။ ကလေးတောင်အလွတ်ရလောက်တယ်။ နေ့ခင်းရောက်မှပဲ ကလေးအိပ်ရတော့တယ်။

အဲဒီည ၇ နာရီလောက်မှာ ကလေးကငိုလိုက်တာ အမေရယ်။ ဘယ်လိုမှချော့လို့မရဘူး။ အရင်ကငိုရင် တီဗွီသီချင်းဖွင့်ပြလိုက်တာနဲ့ အငိုတိတ်နေကျဟာ ဒီတစ်ခါ ဆက်ငိုနေတာပဲ။ ဘာဘာညာညာထင်လို့ ပရိတ်ရေနဲ့ပက်တာတောင် ခါတိုင်းလို အငိုမတိတ်တဲ့အပြင် စူးစူးပါးပါးအော်ပြီး ငိုလိုက်သေးတယ်။ အို ... သားတို့လင်မယားဘာလုပ်လို့လုပ်ရမှန်းကိုမသိတော့ပါဘူး။ ခါတိုင်းဆို သူ့အဖေနဲ့ အမေပြန်လာတာနဲ့ ဘယ်လောက်ငိုငို အငိုတိတ်နေကျ။ ဒီတစ်ခါ ဘယ်လိုမှချော့လို့မရ။ နို့ဘူးဖျော်တိုက်ပြန်တော့လည်း ငိုသေးတာပဲ။ အဲ ... နောက်ဆုံး ဖေအလုပ်သူက ဖုန်းဖွင့်ပြီး ပိုလ်အောင်ဒင်သီချင်းလည်း ဖွင့်ပြလိုက်ရော သူ့သမီးချက်ချင်းအငိုတိတ်သွားတော့တယ်ဗျာ။ အံ့ရော။

နောက်ပြီး ကလေးအမေက အရေးတကြီးနဲ့ ရုံးကရောက်ရောက်ချင်း နို့တိုက်လို့လားတော့ မသိဘူး။ တစ်ညလုံးလမ်းတွေသွားလိုက်တာ ကလေးကို ပျော့ခွေသွား

တာပဲ အမေရယ်။ မနက်ရောက်လို့ ဆေးခန်းပြမှ သောက်ဆေးနဲ့တင် ဝမ်းရပ်သွားလို့ တော်သေးတာပေါ့။ ကောင်းလိုက်တဲ့ဆေး။ သားတို့အားလုံး ကလေးကို စိတ်ပူပြီး တစ်ညလုံးအိပ်လို့မရဘူး။ ဒါကြောင့် သားသမီးဆိုတာ ဘယ်တော့မှ မအေးရတဲ့ မငြိမ်းသောမီးတွေပဲလို့ အမေပြောခဲ့တာကိုး။ အခုတော့ သားသမီးအတွက်သာမကဘဲ မြေးအတွက်ပါ ပူနေရပြီ အမေရေ။

ဪ... ပြောမယ့် ကြံဖူးမှသိဆိုတာ မှန်လိုက်တာ အမေရယ်။ မိခင်တိုင်းဟာ သားသမီးတွေကို အရွယ်မတိုင်မီ တကယ်ပဲ ပိုးမွေးသလိုမွေးခဲ့ရတာပါလားဆိုတာ သားသိလိုက်ရပါပြီ အမေ။ သားတကယ် သိလိုက်ရပါပြီ။

နှမစားရစ်-လိပ်ချင်းကျေးရွာချင်းဆက်လမ်း ချောင်းကူးကွန်ကရစ်တံတား ၉၀ ရာခိုင်နှုန်းပြီးစီး

ရွှေဘို မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၅၂

သန်းဖြင့် နှမစားရစ်-လိပ်ချင်းကျေးရွာချင်းဆက်လမ်း ချောင်းကူးကွန်ကရစ်တံတားတည်ဆောက်နေမှုကို မတ် ၃ ရက်က ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူး၊ ခရိုင် ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမြင့်နှင့် မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်သိန်းတို့က မတ် ၃ ရက်က ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး (နည်းပညာ)



သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ထိခိုက်ပျက်စီးသည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ညောင်ရွှေ မတ် ၄
သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများထိခိုက်ပျက်စီးသည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်သည့် အခမ်းအနားကို မတ် ၃ ရက်က ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက မြို့နယ်၏ ၂၀၁၅-၂၀၁၆ ခုနှစ် နွေစပါးရာသီ၌ ရွာသာကျေးရွာအုပ်စုတွင် ရေကြီးနစ်မြုပ်မှုကြောင့် နွေစပါး ၆၅ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၂၅၀၀၀ ဖြင့် ငွေကျပ် ၁၆၂၅၀၀၀ ကျပ်နှင့် ၂၀၁၆-၂၀၁၇ ခုနှစ် တိလောကျေးရွာအုပ်စုတွင် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး ၁၄ ဧက ပျက်စီးမှုအပေါ် တစ်ဧကလျှင် ငွေကျပ်တစ်သောင်းဖြင့် ငွေကျပ် ၁၄၀၀၀ စုစုပေါင်း ငွေကျပ် ၁၆၂၅၀၀၀ ကို တောင်သူ ၃၂ ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးအောင်မြင့်သန်းက လုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါတံတားသည် ဇီးဖြူကုန်း-နှမစားရစ်-လိပ်ချင်း ကျေးရွာများမှ ရွှေဘို-ရေဦး ကတ္တရာလမ်းမကြီးသို့ ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး ယခင်က အသားတံတားအစား ယခု တံတားမှာ အရှည် ပေ ၇၀၊ အကျယ် ၁၂ ပေ၊ ကျောက်ရိုးစီ သံပေါင်ရက်မ ကွန်ကရစ်ကြမ်းခင်းတံတားအမျိုးအစား ဖြစ်ကြောင်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းပြီးစီးသွားပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူးက ပြောသည်။

“အခု သွားလာနေသော အသား တံတားမှာ ကျေးရွာသုံးရွာမှ လယ်ယာ ထွက်ကုန်သီးနှံတွေ ဈေးကွက်သို့ အချိန်မီတင်ပို့နေရသဖြင့် အန္တရာယ် ရှိနေပြီဖြစ်ကြောင်း ရာသီမရွေးသွားလာ မှု အဆင်ပြေချောမွေ့စေရန် တံတား အသစ် ဆောက်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ခင်ဦးစိုးဝေ

မိုးကုတ်မြို့နယ် ကျောက်ပုတ်ကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်ဓာတ်အားလိုင်း ဖွင့်လှစ်

မိုးကုတ် မတ် ၄

မိုးကုတ်မြို့၊ သဒ္ဓတသျှိုကျေးရွာအုပ်စု ကျောက်ပုတ်ကျေးရွာနေ ပြည်သူများအနေ ဖြင့် ကိုယ့်အားကိုယ်ကိုး သွယ်တန်းဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းကို မတ် ၃ ရက်မှစတင်ကာ ဖွင့်လှစ်အသုံးပြုခဲ့သည်။

အဆိုပါ ဓာတ်အားလိုင်းဖွင့်လှစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် မှ အထွေထွေမန်နေဂျာ ဦးဝင်းအောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးသီဟဆွေက အရည်အသွေးပြည့်မီသောပစ္စည်းများ သုံးစွဲကြရန်နှင့် အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အား စနစ်တကျအလေးထား အသုံးပြုကြရန် မှာကြားခဲ့သည်။

ထို့နောက် ကျောက်ပုတ်ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးအေးကြူက ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။

ကျောက်ပုတ်ကျေးရွာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားသွယ်တန်း ရေး အတွက် ၁၆၀ ဧကပို့အေးအားရှိ ထရန်စဖော်မာအိုး တစ်လုံး၊ လျှပ်စစ်သွယ်တန်း မှု စုစုပေါင်း ငွေကျပ် ၃၁၅ သိန်းကျော် အကုန်အကျခံကာ ကျေးရွာသူ ကျေးရွာ သားများ၊ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျေးရွာအတွင်းရှိ အိမ်ခြေပေါင်း ၁၂၅ အိမ်မှာ လျှပ်စစ်မီး စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

နေဝါ (မိုးကုတ်)

မျိုးဆက်သစ်အားကစားသမား ရွက်ပုန်းသီးများ ပေါ်ထွန်းလာစေမည့် နွေရာသီ ကမ်ပိုအားကစားသင်တန်း

သန်းထိုက်(လှိုင်သာယာ)

မြန်မာပြည်တွင် ရိုးရာအားကစားနည်းများ၊ အရှေ့တောင်အာရှနှင့် အိုလံပစ် ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်းများဖြင့် လေ့ကျင့် ယှဉ်ပြိုင်ခဲ့ကြရာ ကမ်ပိုအားကစားနည်းကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်ခဲ့၍ သက်တမ်းရှည်လေ့ကျင့်ယှဉ်ပြိုင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ကပင် အံ့သြချီးကျူးခဲ့ရသည့်အထိ ရွတ်ဆိပ်များရရှိကာ နိုင်ငံ့ဂုဏ်ကိုဆောင် ခဲ့သည့် အားကစားနည်းအဖြစ် မှတ်တိုင်ကျန်ခဲ့သော မြန်မာကမ်ပိုအားကစားနည်း တစ်ရပ်ပင်ဖြစ်သည်။

ကမ္ဘာ့အဆင့်မီ ကမ်ပိုအားကစားနည်းကို မြန်မာနိုင်ငံတွင် သင်ကြားတတ် မြောက်ခဲ့သည်မှာ တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခွင့် အရေးတစ်ရပ်ကိုရရှိခဲ့ခြင်းဖြစ်ပြီး ဆက်လက်တိုးတက်စေရန် မြန်မာနိုင်ငံ ကမ်ပို အဖွဲ့ချုပ် ၂၃၅၅ က အပြည်ပြည်ဆိုင်ရာအဖွဲ့ချုပ်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာရှကမ်ပို အဖွဲ့ချုပ်ရုံး၌ မြန်မာအားကစားတိုးတက်ရေးနှင့် ပြိုင်ပွဲများ ကျင်းပရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ကမ္ဘာ့ကမ်ပိုအဖွဲ့ချုပ်ကလည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချုပ်အား အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်

ကမ်ပိုအခြေခံသင်တန်းကို ဆက်လက်ဖွင့်လှစ်နိုင်ရန် ကမ္ဘာ့ကမ်ပိုအဖွဲ့ချုပ်မှ နည်းပြများဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ နွေရာသီကျောင်းပိတ်ရက် များ၌ အခြေခံပညာကျောင်းများနှင့် International School တို့တွင် ကမ်ပို အားကစားနည်းအားသရုပ်ပြခြင်း၊ ဟောပြောခြင်းတို့ဖြင့် အားကစား စိတ်ဓာတ်များ နိုးကြားလာစေရန် ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက်တွင် Dulwich International School တွင် စတင်ပြသခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားမည့် နွေရာသီအားကစား သင်တန်း တွင် ကမ်ပိုအားကစားနည်းအား အား/ကာသီပို(ရန်ကုန်)ကျောင်း လေ့ကျင့်ရေး ရုံတွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်၍ ကျောင်းသားလူငယ်ထုမှ နိုင်ငံ အတွက် ဂုဏ် ဆောင်နိုင်မည့် အားကစားသမားကောင်းများ ပေါ်ထွန်းစေတော့မည် ဖြစ်သည်။ သင်တန်းသားများကိုလည်း အရည်အချင်းဆန်းစစ်ရန် ပြိုင်ပွဲများ ထည့်သွင်းကျင်းပ ခြင်းဖြင့် မြန်မာကမ်ပိုအားကစားသည် အရှေ့တောင် အာရှသာမက အပြည်ပြည် ဆိုင်ရာပြိုင်ပွဲတို့တွင် မှတ်တိုင်များအဖြစ် ကျန်ရစ်စေတော့မည်ဖြစ်သည်။

“မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ်ကို ၂၀၁၀ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားကိုသွားတဲ့အခါမှာ အရှေ့တောင်အာရှမှာရှိတဲ့ အဖွဲ့ချုပ်တွေနဲ့ နိုင်ငံ ၁၁ နိုင်ငံက အိုလံပစ်ကော်မတီတွေစုစည်းပြီး (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပတဲ့အခါမှာ



နိုင်ငံ့ဂုဏ်ဆောင် ရွတ်ဆိပ်များ ဆွတ်ခူးပေးခဲ့သည့် မြန်မာကမ်ပိုအသင်းကို တွေ့ရစဉ်

ပြုခဲ့ပါသည်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပ နေစဉ် ကမ္ဘာ့ကမ်ပိုအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အာရှကမ်ပိုအဖွဲ့ချုပ်၊ အရှေ့တောင်အာရှ ကမ်ပိုအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နည်းစနစ်ဒါရိုက်တာများ၊ ပြိုင်ပွဲဝင်အသင်းများမှ ဥက္ကဋ္ဌများ နှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။

ကမ်ပိုအားကစားနည်းသည် ဂျပန်နိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်ပြီး တရုတ် နိုင်ငံရှိ ရှောင်လင်သိုင်းပညာကဲ့သို့ ရိုးရာသိုင်းပညာပမာ ရှိုးရင်ဂျီကမ်ပိုဟူသော ဂျပန်ဘာသာဖြင့် ခေါ်ဆို၍ ကမ္ဘာ့အဆင့်မီ အားကစားနည်းတစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများတွင် ကျင်းပနေခြင်းဖြစ်သည်။ ကမ်ပို အားကစားနည်းပညာသင်ရိုးညွှန်းတမ်းအား ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ကမ္ဘာ့ကမ်ပိုအဖွဲ့ချုပ်မှ နည်းပြ MR. MORINAGA က ဘာသာပြန်လျက် ရှိရာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးတော့မည်ဖြစ်သည်။ ဒုတိယအကြိမ်

ရှိုးရင်ဂျီကမ်ပိုအားကစားနည်းကို ထည့်သွင်းကျင်းပဖို့ အိုလံပစ်ကော်မတီဥက္ကဋ္ဌကို နိုင်ငံတော်တော်များများက တိုက်တွန်းခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာ အားလုံးညှိနှိုင်း ဆောင်ရွက်ခဲ့တယ်။ နှစ်ကုန်ခါနီးမှာ အင်ဒိုနီးရှားနိုင်ငံ ကမ်ပိုအဖွဲ့ချုပ်က မြန်မာ နိုင်ငံ ကမ်ပိုအဖွဲ့ချုပ်ကို ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောတူညီမှုနဲ့ မြန်မာနိုင်ငံကိုလာပြီး သင်တန်းတွေပေးမယ်ဆိုတဲ့ ညှိနှိုင်းသဘောတူညီမှုနဲ့ ၂၀၁၃ ခုနှစ် မတ်လ ၆ ရက်မှာ တရားဝင် ကျန်တော့တဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး အလုပ်အမှုဆောင် ၁၇ ဦးနဲ့ မြန်မာကမ်ပိုအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းချိန်က အမျိုးသားအားကစားသမား ၂၅ ဦး၊ အမျိုးသမီး ၁၅ ဦးနဲ့ ကမ်ပိုအားကစားသမား ၄၀ ကို စတင်ခဲ့တာပါ။ အဲဒီ ၄၀ ကိုလည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် စခန်းသွင်းလေ့ကျင့်ခဲ့တယ်။

“မှတ်မှတ်ရရပါပဲ။ ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာပဲ ကမ်ပို စခန်းသွင်းလေ့ကျင့်မှုကို စတင်ခဲ့ပြီးတော့ အင်ဒိုနီးရှားနိုင်ငံက နည်းပြနစ်ဦးက လေ့ကျင့်ပေးခဲ့ပါတယ်။ ဇွန်လမှာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ National Kem-bpo Championship Bog or Open 2013 ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အားကစားသမား ၂၀ နဲ့ နှစ်လ၊ သုံးလနဲ့ လေ့ကျင့်ချိန်လေးနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကမ်ပိုအတွက် အားကစား သမားတွေကို ရွေးချယ်တဲ့အခါမှာလည်း တစ်ခုမဟုတ်တစ်ခု ထူးချွန်တဲ့ အားကစားသမားတွေကို ရွေးချယ်ခဲ့တာပါ။ ကာရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ရေကူး၊ ဘတ်စကက်ဘောအားကစားသမားတွေဖြစ်တဲ့ ဝန်ကြီးဌာန၊ တပ်မတော်၊ ကျောင်းသားနဲ့ မြန်မာနိုင်ငံ လက်ရွေးစင်အားကစားသမားတွေကို ရွေးချယ် လေ့ကျင့်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲက တစ်ဦးချင်းပြိုင်ပွဲမှာ ရွတ်ဆိပ်တစ်ခု၊ သုံးဦးပြိုင်ပွဲကတည်းမှာ ရွတ်ဆိပ်တစ်ခု၊ အဖွဲ့လိုက်ပြိုင်ပွဲ ကစားနည်းမှာ ငွေတံဆိပ်နှစ်ခု၊ တစ်ဦးချင်း ပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ခု၊ ကျန်တဲ့ပွဲတွေမှာ ကြေးတံဆိပ်လေးခုနဲ့ စုစုပေါင်း ဆုကိုးခုရရှိခဲ့ပါတယ်။ သုံးလအတွင်း လေ့ကျင့်ပြီး ဆုတွေယူသွားတယ်ဆိုတော့ တော်တော်လေးလည်း အံ့သြခဲ့ကြတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လည်း သင်တန်းသားတွေ လေ့ကျင့်မှုကို အမြဲစောင့်ကြည့်နေခဲ့တာပါ။ ကမ်ပိုမှာ ဒန်အဆင့်(၅)ရှိတဲ့ဂျီကမ်ပို က ဂျပန်တစ်ဦးနဲ့ မြန်မာပြည်မှာဆက်သွယ်ရခဲ့တယ်။ ဆီဂိမ်းလည်းနီးလာပြီဆိုတော့ ကမ်ပိုပညာစတင်ခဲ့တဲ့ ဂျပန်နိုင်ငံ ကမ်ပိုပညာရှင် နဲ့တွေ့ဆုံခွင့်ရခဲ့ပြီးတော့ သူက ကမ္ဘာ့ကမ်ပိုအဖွဲ့ချုပ်နဲ့ ချိတ်ဆက်ပေးတယ်။ အရှေ့တောင်အာရှမှာက အင်ဒိုနီးရှားနိုင်ငံက ကမ်ပိုအဖွဲ့ချုပ် တာဝန်ခံဖြစ်ပြီးတော့ ဂျပန်က ကမ္ဘာ့အဖွဲ့ချုပ်မှာရှိနေတယ်။ ကမ်ပိုအားကစားနည်းဟာ လူတစ်ယောက် ရဲ့ ကျင့်ဝတ်နဲ့စည်းကမ်းကို အထူးအလေးထားပြီး စိတ်ပိုင်းဆိုင်ရာ မြင့်မားမှုကို ပြသတဲ့ အားကစားနည်းတစ်ခုပါ။ ရှိုးရင်ဂျီကမ်ပိုက ဂျပန်နာမည်ပါ။ တရုတ်လို ဆိုရင်တော့ ရှောင်လင်ကွန်ဖူးပေါ့။ ရှောင်လင်ကို ဂျပန်လို ရှိုးရင်ဂျီလို့ခေါ်ပြီး ကွန်ဖူးက ကမ်ပိုဖြစ်သွားတယ်။ ရှိုးရင်ဂျီကမ်ပိုကို ဂျပန်နိုင်ငံကပညာရှင်တစ်ဦးက လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က တရုတ်နိုင်ငံက ပြန်လာပြီး ဒီပညာကို စည်းမျဉ်း စည်းကမ်းတွေနဲ့ သတ်မှတ်လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ မေလမှာ အမေရိ ကန်နိုင်ငံမှာ ကျင်းပမယ့် World Championship ပွဲမှာ တတ်နိုင်ရင် ယှဉ်ပြိုင် ဖို့အတွက် လေ့လာနေပါတယ်။ မြန်မာနိုင်ငံ ကမ်ပိုအားကစားသမားတွေ ထင်ပေါ် ခဲ့တာက ပြိုင်ပွဲရဲ့ သတ်မှတ်စည်းကမ်းနဲ့အညီ ကမ်ပိုပညာက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို အခြားနိုင်ငံတွေထက် လိုက်နာတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံကို ကမ်ပိုပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားခဲ့တာပါ။ ယခုနေရာသီသီးလမှာ မိမိကိုယ်ကိုက ကွယ်နိုင်တဲ့ အခြေခံတွေရရှိအောင် နည်းပြသုံးဦးက သင်ကြားပေးမယ်။ ကမ္ဘာ့အဖွဲ့ချုပ်မှ ဆရာတစ်ဦးက နည်းပြ သုံးဦးကို ကြပ်မတ်ဆောင်ရွက်ပေးသွားမှာပါ။ နောင်နှစ်မှာလည်း ကမ်ပိုကမ္ဘာ့အဖွဲ့ ချုပ်အဖွဲ့ ဂျီကမ်ပိုပေါင်းပြီး သင်တန်းတွေကို တိုးချဲ့ဖွင့်လှစ်သွားမှာပါ”ဟု မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးနိုင်က ပြောကြားခဲ့ပါသည်။

ကမ်ပိုအားကစားနည်းအား လူငယ်လူရွယ်များကို လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေ၍ အခြေခံအထောက်အကူဖြစ်စေရန်၊ ကမ်ပိုအားကစားနည်းအား လူထုလှုပ်ရှားမှုအသွင်ဖြင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တတို့ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ယခုနှစ်ကျောင်းပိတ်ရက် နွေရာသီအားလပ်ရက်၌ EMBU နှင့် RANDORI အခြေခံပညာများကို မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ်မှ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။

ကမ်ပိုအားကစားနည်းသင်တန်းကို အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ပြီး ပန်းတဲတန်းမြို့နယ် အမှတ်(၁)အထက်တန်းကျောင်းတွင် နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ လည်းကောင်း၊ တောင်ဒဂုံမိုးလုံလေလုံခန်းမကြီး၌ ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ လည်းကောင်း ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ အခြေခံပညာရပ်များကို လေ့ကျင့်သင်ကြားပေးသွားမည်အပြင် အဆင့်မြင့် ကမ်ပို ပညာကိုလည်း ကျိက္ကဆံကွင်းရှိ ကမ်ပိုလေ့ကျင့်ရေးရုံတွင် ဧပြီ ၂၄ ရက်မှ မတ် ၁၉ ရက်အထိ ညနေ ၄ နာရီမှ ၆ နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

နွေရာသီ ကမ်ပိုသင်တန်းပြီးဆုံးပါက ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီတွင် ဆန်းစစ်ချက်အနေဖြင့် တောင်ဒဂုံနှင့် ပန်းတဲတန်းမြို့နယ်များမှ သင်တန်းသားများအား ပြိုင်ပွဲများကျင်းပ၍ ပထမ၊ ဒုတိယ၊ တတိယသင်တန်း အဆင့်သတ်မှတ်ကာ လက်မှတ်များပေးအပ်ပေးခြင်းဆိုင်ရာမည်ဖြစ်သည်။ အလား အလာရှိသော လူငယ်သင်တန်းသားများအား ကျိက္ကဆံ(ကမ်ပိုလေ့ကျင့်ရေးရုံ) တွင် အဆင့်မြင့်လေ့ကျင့် နည်းများကို ဆက်လက်သင်တန်းပေးကာ ပြုစု ပျိုးထောင်သွားမည်ဖြစ်ပြီး ကမ်ပိုအဖွဲ့ချုပ်နှင့် အားကစားနှင့် ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ကြပြီးပေးမူဖြင့် မျိုးဆက်သစ်ကမ်ပိုအားကစားသမား ကောင်းများ ပေါ်ထွန်းစေလျက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ကာ မြန်မာ့ အားကစား ကမ္ဘာ့နှင့်ယှဉ်နိုင်စေရန် မြန်မာ့ကမ်ပိုအဖွဲ့ချုပ်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ အနာဂတ်မျိုးဆက်သစ် လူငယ်တို့၏မျိုးချစ်စိတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်များ တိုးတက်မြင့်မားလာစေရန် အလင်းတန်းများထွန်းလင်းတောက်ပ လျက်ရှိနေပါကြောင်း ရေးသားလိုက်ရပါသည်။ ။

ပလိပ်အင်းဒေသ နွေစပါးစိုက်ပျိုးရန် မြစ်ငယ်မြစ်အတွင်းမှ ရေပေးဝေ

စဉ့်ကိုင် မတ် ၄

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပလိပ်အင်းဒေသရေသောက်စနစ်ဧရိယာအတွင်းမှ တောင်သူများ စိုက်ပျိုးရေး လုံလောက်စွာဖြင့် နွေစပါးနှင့် အခြားသီးနှံ များစိုက်ပျိုးနိုင်ရန်အတွက် ပလိပ်အင်းဒေသအတွင်းရှိ မြောက်ကိုင်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ စိတ္တရလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် သာယာကျွန်းကြီးလျှပ်စစ်မြစ်ရေတင်လုပ်ငန်းများက မြစ်ငယ်မြစ်ခေါ် ဒုဠဝတီမြစ်အတွင်းမှ ရေပေးဝေလျက် ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရေအရင်းအမြစ် မြောက်ကိုင်းလျှပ်စစ် မြစ်ရေတင်လုပ်ငန်းများမှ ပလိပ်အင်းဒေသအတွင်းရှိ တောင်သူများနေစပါးစိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ရေပေးဝေလျက်ရှိပြီး ရေပေးဝေမှုပြီးဆုံးမည့် ကာလမှာ ဇူလိုင် ၁၅ ရက်အထိဖြစ်ပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုံလောက်စေရေး၊ မောင်းသမျှရေဖြင့် စိုက်ကေများ စိုက်ပျိုးနိုင်ရေး စိုက်သမျှသီးနှံအားလုံး အထွက်နှုန်းကောင်းမွန်စေရေး၊ သီးနှံများထိခိုက်မှုမဖြစ်စေရေးတို့အတွက် ရေသုံးစွဲမှု စည်းကမ်းစနစ်များလိုက်နာပြီး တောင်သူကိုယ်စားလှယ်များ၊ မြောင်းခေါင်း၊ မြောင်းကြပ်များ၏ စီမံခန့်ခွဲမှုဖြင့် ပလိပ်အင်းဒေသအတွင်းရှိ တောင်သူများအနေဖြင့် ရေလုံလောက်စွာရယူသုံးစွဲနိုင်ကြောင်း သိရသည်။ ပလိပ်အင်းဒေသတွင် တောင်သူများ နွေစပါးစိုက်ပျိုးနိုင်ရန် ပလိပ်အင်း ဒေသမြောက်ကိုင်းတွင် ရေသောက်ဧရိယာဧက ၁၅၀ ကို မြောက်ကိုင်းလျှပ်စစ်မြစ်ရေတင်စနစ်မှ အလျား ပေ ၇၀၀၀ ရှိ ပင်မမြောင်းမှ လည်းကောင်း၊



ပလိပ်အင်းဒေသစိတ္တရတွင် ရေသောက်ဧရိယာ ဧက ၁၅၀ ကို စိတ္တရလျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ အလျား ပေ ၅၄၀၀ ရှိ ပင်မမြောင်းမှ လည်းကောင်း၊ ပလိပ်အင်းဒေသ သာယာကျွန်းကြီးရေသောက်ဧရိယာ ဧက ၁၅၀ အတွက် သာယာကျွန်းကြီး လျှပ်စစ်မြစ်ရေတင် စနစ်မှ အလျား ပေ ၅၃၀၀ ရှိ ပင်မမြောင်းတို့မှလည်းကောင်း မြစ်ငယ်ခေါ် ဒုဠဝတီမြစ်အတွင်းမှ ရေပေးဝေလျက်ရှိ ကြောင်း သိရသည်။ မောင်းမောင်းစိုး(မြစ်ငယ်)

ပြန်ကြားရေးဝန်ကြီးဌာန
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါလျှောက်လွှာခေါ်ယူခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရှိ ရန်ကုန် ပုံနှိပ်စက်ရုံများနှင့် အထက်မြန်မာပြည်အစိုးရပုံနှိပ်စက်ရုံ (မန္တလေး)တို့မှ ထွက်ရှိသော ဘေးထွက်ပစ္စည်းများကို အိတ်ဖွင့်တင်ဒါခန့်ခွဲခြင်း ရောင်းချပါမည်။

၂။ အသုံးမပြုတော့သည့် ဘေးထွက်ပစ္စည်းဟောင်းများ၏ အိတ်ဖွင့်တင်ဒါပုံစံ လျှောက်လွှာနှင့် စည်းကမ်းချက်များကို ၃-၃-၂၀၁၇ မှ ၉-၃-၂၀၁၇ အထိ နေ့စဉ် နံနက် ၉း၃၀ မှ ညနေ ၄း၀၀ နာရီအတွင်း ဝယ်ယူနိုင်ပြီး တင်ဒါပုံစံမည့် ရက်နှင့် အချိန်မှာ ၉-၃-၂၀၁၇ ရက် ညနေ ၄း၀၀ နာရီဖြစ်ပါသည်။

၃။ သတ်မှတ်ချိန်ထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-၀၁-၂၅၁၉၀၈၊ ၀၆၇-၄၁၂၅၀၈ ထံသို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူစီစဉ်ရေးချရေးအဖွဲ့
 ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
 ပြန်ကြားရေးဝန်ကြီးဌာန
 အမှတ်(၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

Project Management Team ခေါ်ယူခြင်း

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အရည်အသွေးများ ပြည့်မီစေရန်အတွက် Project Management Team ခေါ်ယူလိုပါသည်။ လျှောက်ထားလိုသော Project Management Team အနေဖြင့် အဖွဲ့တွင်ပါဝင်မည့် Engineer များ၏ကိုယ်ရေးအချက်အလက်၊ အဖွဲ့၏လုပ်ငန်းအတွေ့အကြုံ၊ ကြီးကြပ်ဆောင်ရွက်ပေးမည့်အစီအစဉ်၊ ဝန်ဆောင်မှုနှုန်းထားတို့နှင့်အတူ ၁၅-၃-၂၀၁၇ ရက် နောက်ဆုံးထား၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး Fax:၀၄၂-၂၂၁၈၃၊ Email: Ayeyar Hluttaw-69@gmail.com သို့ ပေးပို့နိုင်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခုတင်(၅၀၀)ဆုံ အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့တွင် ဆေးကုသမှုမရသော လူနာများအတွက် လိုအပ်သည့် အောက်ဖော်ပြပါ FDA အသိအမှတ်ပြုဆေးဝါးများကို မြန်မာ့ကျပ်ငြေဖြင့် အစိုးရအသိအမှတ်ပြုကုမ္ပဏီများထံမှ ဝယ်ယူမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါများခေါ်ယူအပ်ပါသည်။

မြန်မာနိုင်ငံ FDA အသိအမှတ်ပြု
 (က) ဆေးဝါးများ
 (ခ) ဆေးရုံသုံးပစ္စည်း (comsummable)
 ၂။ တင်ဒါပုံစံမည့်ရက်နှင့်အချိန် - ၆-၃-၂၀၁၇ ရက် (တနင်္လာနေ့) ညနေ ၄း၀၀ နာရီ
 ၃။ တင်ဒါစည်းမျဉ်း၊ စည်းကမ်းချက်များနှင့် လုပ်ငန်းများ အသေးစိတ်ကို သိရှိလိုပါက နေ့စဉ် ရုံးချိန်အတွင်း လာရောက်စုံစမ်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးကော်မတီ
 ခုတင် (၅၀၀)ဆုံ အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့၊
 မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဝန်ထမ်းအလိုရှိသည်
Office Supervisor F (5) posts

- ကိုရီးယားဘာသာစကားကျွမ်းကျင်သူ (၅)ဦး
- နယ်ခရီးသွားလာနိုင်သောသူ/ နေထိုင်နိုင်သောသူဖြစ်ရမည်။
- လစာညှိနှိုင်း
- လျှောက်ထားလိုသူများသည် လိုအပ်သော စာရွက်စာတမ်းတို့နှင့်အတူ အောက်ပါ Mail လိပ်စာသို့ဖြစ်စေ Ph-01-652846 သို့ မေးမြန်း၍ ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်။

E-mail: bxtinternationalmm@gmail.com

ငြင်းချက်ထုတ်ရန်သမ္မန်စာ
 (တရားမကျင့်ထုံး ဥပဒေအမိန့်-၅၊ နည်းဥပဒေ-၂၀)
 ပုဗ္ဗသိရိမြို့နယ်တရားရုံး၌

၂၀၁၇ ခုနှစ် တရားမကြီးမှုအမှတ်-၂

ဒေါ်ကေသီအောင် နှင့် ၁။ ဦးသက်နိုင်ထွန်း
 ၂။ ဒေါ်သန်းသန်းရီ

တရားလို တရားမပြင်များ

နေပြည်တော်၊ ပုဗ္ဗသိရိမြို့၊ နဝဒေးရပ်ကွက်၊ ၈လမ်း၊ အမှတ် ၁၀၇၇ နေ တရားမပြင် ဦးသက်နိုင်ထွန်း (ယခုလက်ရှိနေထိုင်သောလိပ်စာမသိ) သိစေရမည်။ သင့်အပေါ်၌ တရားလို ဒေါ်ကေသီအောင် ချေးငွေ (၅၀၀၀၀၀/-) ကျပ်နှင့် အကျိုးအမြတ်ငွေ (၃၁၅၀၀၀/-) ကျပ် စုစုပေါင်းငွေ (၈၁၅၀၀၀/-) ကျပ် ရလျှင် လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင့်ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်ကိစ္စအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံး အခွင့်အမိန့်ရ ရှေ့နေဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့် အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦး တစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၁၇ ခုနှစ် မတ်လ ၈ ရက် (၁၃၇၈ခုနှစ် တပေါင်းလဆန်း ၁၁ ရက်) မွန်းမတည့်မီ ၁၀း၀၀နာရီတွင် အထက်ကအမည်ရေးသားပါရှိသူ တရားလို စွဲချက်ကို ထုချေရှင်းလင်းရန် ရုံးသို့ လာရောက်ရမည်။ ၎င်းပြင် သင်သိစေရမည့်မှာ အထက်ကဆိုခဲ့သည့်နေ့ရက်တွင် သင်မလာမရောက် ပျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုကကြည့်ရှုလိုသည့် သက်ဆိုင်သည့် စာမှတ်စာတမ်းများနှင့် သင်ကထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်း အစရှိသည်တို့ကို သင့်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်က ထုချေလျှော့တင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

၂၀၁၇ ခုနှစ် မေမတ်ဝါရီလ ၂၇ ရက်တွင် ဤရုံးတော်ဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးပေးလိုက်သည်။

(မြတ်နိုးအံ)
 တွဲဖက်မြို့နယ်တရားသူကြီး(၂)
 ပုဗ္ဗသိရိမြို့နယ်တရားရုံး

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့
ဆေးသုတ်လုပ်ငန်းဆောင်ရွက်ရန်
ဈေးဖြိုင်(တင်ဒါ)ကြော်ငြာ

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် မဟာရတ်တိုင်းများဆေးသုတ်လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါသည်။ မဟာရတ်တိုင်းဆေးသုတ်လုပ်ငန်းတွင် သုတ်ဆေးများကို ဂေါပကအဖွဲ့မှ ပံ့ပိုးပေးပြီး၊ လုပ်အားခရောင်းဖြိုင် တင်ဒါခန့်ခွဲခြင်း ဆောင်ရွက်မည်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်လိုသူများသည် ဈေးဖြိုင်တင်ဒါပုံစံနှင့် စည်းကမ်းချက်တစ်စုံလျှင် ၂၀၀၀/- (နှုန်း)ဖြင့် ဂေါပကအဖွဲ့ရုံးတွင် ဝယ်ယူပြီး ၁၄-၃-၂၀၁၇ ရက် ၁၃း၀၀နာရီတွင် ဈေးဖြိုင်တင်ဒါခွဲခြားခြင်း ကြော်ငြာအပ်ပါသည်။ (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁-၃၇၇၇၆၇၊ ၀၁-၃၇၀၀၈၉၃၊ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။)

ဂေါပကအဖွဲ့

စိုက်ပျိုးရေးဟောပြောပွဲ

စိုက်ပျိုးရေးတက္ကသိုလ်သို့ရများအသင်း (AUA)ရန်ကုန်ရုံးခွဲ

*မြန်မာနိုင်ငံတွင် စားအုန်းဆီ စားသုံးမှုနှင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု ရှေးအလားအလာ ဦးစေဝင်း၊ ညွှန်ကြားရေးမှူး(ငြိမ်း) စက်မှုသီးနှံ

၁၁-၃-၂၀၁၇ရက်(စနေနေ့)၊ မွန်းလွဲ ၁ နာရီမှညနေ ၃ နာရီ မြေပဒေသာဥယျာဉ်တွင် မည်သူမဆို အခမဲ့တက်ရောက်နိုင်ပါသည်။

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ သိပ္ပံလမ်း၊ တိုက်အမှတ် ၃၁၂၀၁၀၁ တွင် သော (၂)ခန်းတွဲ (၇)တံတိုက်၏ မြောက်ဘက် (ခေါင်းရင်းခန်း)၊ အကျယ်(၁၂၂'x၆၅'x၅)ရှိတိုက်ခန်းနှင့် အကျိုးခံစားခွင့်အရပ်ရပ်တို့အားမူလမြေပိုင်ရှင် ဦးစေဝင်း +၃(D/RGN-၀၀၄၉၂) တို့ထံမှ ၂၀၀၀ခုနှစ်၊ မေလတွင် နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်အရ ဒေါ်ခင်နွဲ့ ၁/အလှူ(နိုင်)၀၅၁၅၂၅ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး မိမိတစ်ဦးတည်း လက်ဝယ်ထားရှိပိုင်ဆိုင်၍ လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုသဖြင့် ကျွန်ုပ်တို့ခွင့်အကျင့် ဝယ်ယူရန် စရန်ငွေ တစ်စိတ်တစ်ဒေသပေးချေခဲ့ပြီး ဖြစ်ပါ၍ အကျိုးသက်ဆိုင်ခွင့်ရှိသူ မည်သူမဆို နိုင်လုံသောစာရွက်စာတမ်း အထောက်အထားမူရင်းများနှင့်အတူ ကျွန်ုပ်တို့ထံသို့ ခုနှစ်ရက်အတွင်း ကန့်ကွက်အရေးဆိုနိုင်ပါသည်။ ကန့်ကွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိစေအပ်ပါသည်။

လွှဲအပ်သူ/ကြားချက်အရ-
 ဦးကောင်းမြတ်စော် ဦးပန်းသုကောင်း
 အထက်တန်းရှေ့နေ အထက်တန်းရှေ့နေ
 (စဉ်-၃၇၂၅) (စဉ်-၃၆၂၆)
 အမှတ် ၄၆၊ ပထမထပ်(၆)၊ မဟာဗန္ဓုလမ်း(၆)လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ငြင်းချက်ထုတ်ရန်သမ္မန်စာ
 (တရားမကျင့်ထုံး ဥပဒေအမိန့် ၅၊ နည်းဥပဒေ ၂၀)
 ဘိုကလေးမြို့နယ်တရားရုံး၌

၂၀၁၇ ခုနှစ် တရားမကြီးမှုအမှတ်-၃၀

ဦးတင်ထွန်း နှင့် ဒေါ်မြသူစာလွင်
 တရားလို တရားမပြင်

ဘိုကလေးမြို့ (၂)ရပ်ကွက်၊ အောင်စကြောဘုရားလမ်း၊ အမှတ် (၄၃)ရပ်နေ ဒေါ်မြသူစာလွင် (ယခုနေထိုင်လိပ်စာမသိ) သိစေရမည်။ သင့်အပေါ်၌ တရားလို ဦးတင်ထွန်းက ၂၉-၃-၂၀၁၇-၂၀၁၆ရက်စွဲပါ ခံဝန်ကတိပြုလွှာအရ ငွေကျပ် (၁၉၀၀၀၀/-) ရလျှင် ကြောင်းနှင့် လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင့်ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံး အခွင့်အမိန့်ရရှေ့နေဖြစ်စေ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့် အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦးတစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၁၇ ခုနှစ် မတ် ၁၃ ရက် (၁၃၇၈ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်) မွန်းမတည့်မီ ၁၀ နာရီတွင် အထက်ကအမည်ရေးသားပါရှိသူ တရားရုံးချက်ကို ထုချေရှင်းလင်းရန် ရုံးသို့လာရောက်ရမည်။ ၎င်းပြင် သင်သိစေရမည့်မှာ အထက်ကဆိုခဲ့သည့်ရက်တွင် သင်မလာမရောက်ပျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုကကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်ကထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင့်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်က ထုချေလျှော့သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

၂၀၁၇ ခုနှစ် မေမတ်ဝါရီ ၂၇ ရက်တွင် ဤရုံးတော်ဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးပေးလိုက်သည်။

(ကြည်စေဦး)
 ဒုတိယမြို့နယ်တရားသူကြီး
 ဘိုကလေးမြို့နယ်တရားရုံး

ငြင်းချက်ထုတ်ရန်သမ္မန်စာ
 (တရားမကျင့်ထုံး ကိုဥပဒေအမိန့် ၅၊ နည်းဥပဒေ ၂၀)
 ပဲခူးမြို့နယ်တရားရုံး၌

၂၀၁၇ ခုနှစ် တရားမကြီးမှုအမှတ်-၂၀

မစိုးစန္ဒာ နှင့် ဒေါ်သုမေ
 အမှတ် (၄၆၇)၊ အမှတ် (၄၆၇)၊
 ပြည်တော်သာ(၂)လမ်း၊ ပြည်တော်သာ (၂)လမ်း၊
 ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့၊
 တရားလို တရားမပြင်

ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ပြည်တော်သာ (၂)လမ်း၊ အမှတ် (၄၆၇)နေ ဒေါ်သုမေ (ယခုနေထိုင်လိပ်စာမသိ) သိစေရမည်။ သင့်အပေါ်၌ တရားလို တရားမပြင်လက်ရှိထားနေထိုင်ကြောင်း မြက်ဟာကြော့ပေးစေလိုချင် လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင့်ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံးအခွင့်အမိန့်ရ ရှေ့နေဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့် အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦး တစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၁၇ ခုနှစ် မတ် ၂၁ ရက် (၁၃၇၈ ခုနှစ် တပေါင်းလပြည့်ကျော် ၉ရက်) မွန်းမတည့်မီ ၁၀နာရီတွင် အထက်ကအမည်ရေးသားပါရှိသူ တရားလိုစွဲဆိုချက်ကို ထုချေရှင်းလင်းရန် ဤရုံးတော်သို့ လာရောက်ရမည်။ ၎င်းပြင် သင်သိစေရမည့်မှာ အထက်ကဆိုခဲ့သည့်ရက်တွင် သင်မလာမရောက်ပျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုကကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်ကထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင့်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်က ထုချေလျှော့သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

၂၀၁၇ ခုနှစ် မတ် ၁၇ ရက်တွင် ဤရုံးတော်ဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးပေးလိုက်သည်။

(ဥက္ကဋ္ဌထံ)
 တွဲဖက်မြို့နယ်တရားသူကြီး(၁)၊ ပဲခူးမြို့နယ်တရားရုံး

ငြင်းချက်ထုတ်ရန်သမ္မန်စာ
 (တရားမကျင့်ထုံး ကိုဥပဒေအမိန့် ၅၊ နည်းဥပဒေ ၂၀)
 ပဲခူးမြို့နယ်တရားရုံး၌

၂၀၁၇ ခုနှစ် တရားမကြီးမှုအမှတ်-၂၀

မစိုးစန္ဒာ နှင့် ဒေါ်သုမေ
 အမှတ် (၄၆၇)၊ အမှတ် (၄၆၇)၊
 ပြည်တော်သာ(၂)လမ်း၊ ပြည်တော်သာ (၂)လမ်း၊
 ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့၊
 တရားလို တရားမပြင်

ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ပြည်တော်သာ (၂)လမ်း၊ အမှတ် (၄၆၇)နေ ဒေါ်သုမေ (ယခုနေထိုင်လိပ်စာမသိ) သိစေရမည်။ သင့်အပေါ်၌ တရားလို တရားမပြင်လက်ရှိထားနေထိုင်ကြောင်း မြက်ဟာကြော့ပေးစေလိုချင် လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင့်ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံးအခွင့်အမိန့်ရ ရှေ့နေဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့် အချက်များကို ချေပပြောဆိုနိုင်သူ တစ်ဦး တစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၁၇ ခုနှစ် မတ် ၂၁ ရက် (၁၃၇၈ ခုနှစ် တပေါင်းလပြည့်ကျော် ၉ရက်) မွန်းမတည့်မီ ၁၀နာရီတွင် အထက်ကအမည်ရေးသားပါရှိသူ တရားလိုစွဲဆိုချက်ကို ထုချေရှင်းလင်းရန် ဤရုံးတော်သို့ လာရောက်ရမည်။ ၎င်းပြင် သင်သိစေရမည့်မှာ အထက်ကဆိုခဲ့သည့်ရက်တွင် သင်မလာမရောက်ပျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုကကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်ကထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင့်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်က ထုချေလျှော့သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

၂၀၁၇ ခုနှစ် မတ် ၁၇ ရက်တွင် ဤရုံးတော်ဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုးပေးလိုက်သည်။

(ဥက္ကဋ္ဌထံ)
 တွဲဖက်မြို့နယ်တရားသူကြီး(၁)၊ ပဲခူးမြို့နယ်တရားရုံး

ရွှေတိဂုံစေတီတော် (၂၆၀၅)နှစ်မြောက်
ဗုဒ္ဓပူဇော်ယ တပေါင်းပွဲတော် ကျင်းပမည်

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇော်ယတပေါင်းပွဲတော်ကြီးကို (၁၃၇၈ခုနှစ် တပေါင်းလဆန်း ၆ ရက်) ၃-၃-၂၀၁၇ (တပေါင်းလပြည့်နေ့) ၁၂-၃-၂၀၁၇ရက်ထိ ၁၀ရက်တိုင်တိုင် ဗုဒ္ဓပူဇော်၊ ဓမ္မပူဇော်၊ သံဃာပူဇော် ဆိုအပ်သော ပူဇော်ခြင်း အမျိုးမျိုးတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပူဇော်မည်ဖြစ်ပါသည်။

ဗုဒ္ဓပူဇော်ယတပေါင်းပွဲတော်ကျင်းပရာ၌ တပေါင်းလဆန်း ၆ ရက်၊ ၃-၃-၂၀၁၇ရက် နံနက် ၀၈း၀၀နာရီတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများလှည့်လည်ပွဲ၊ ဗုဒ္ဓပူဇော်ယတပေါင်းပွဲတော် ဖွင့်ပွဲ၊ ယင်းနေ့နံနက် ၀၉း၃၀နာရီမှ (တပေါင်းလပြည့်နေ့) ၁၂-၃-၂၀၁၇ရက် နံနက် ၀၉း၃၀နာရီအထိ သံဃာတော် အပါး၁၂၀ တို့က နာရီပေါင်း ၂၁၆နာရီတိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

တပေါင်းလဆန်း ၁၄ရက်၊ ၁၁-၃-၂၀၁၇ရက် ညနေ၁၆း၀၀နာရီတွင် ဆရာတော်၊ သံဃာတော် ၁၁၇ပါးနှင့် သီလရင် ၂၇ပါး၊ စုစုပေါင်း ၁၄၄ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ (တပေါင်းလပြည့်နေ့) ၁၂-၃-၂၀၁၇နံနက် ၀၅း၀၀နာရီတွင် ရင်ပြင်တော်ရာဟုထောင့် အောင်မြေဌာနဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၀၉း၃၀နာရီတွင် ချမ်းသာကြီး တန်ဆောင်း၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းစသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူပြည်သူများမှ ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်ပါကြောင်းနှိုးဆော်အပ်ပါသည်။

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး
(၂၅၉၉) နှစ်မြောက် ဗုဒ္ဓပူဇော်ယပွဲတော်
(၁၃၇၈/၁၃၇၉)(၂၀၁၇)
အိတ်ပိတ်တင်ဒါရက်ပြောင်းလဲသတ်မှတ်ခြင်း

၁။ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇော်ယ ပွဲတော်ကြီး ကျင်းပရန်အတွက် ဇာတ်/ပျော်ပွဲရွှေပွဲ မြေနေရာများကို အိတ်ပိတ်တင်ဒါ စနစ်ဖြင့် ၄-၃-၂၀၁၇ ရက်တွင် ကျင်းပရန်ကြော်ငြာခဲ့သော်လည်း အဆိုပါရက်တွင် တင်ဒါပွဲကျင်းပနိုင်ခြင်းမရှိသဖြင့် အောက်ပါနေ့ရက်၊ အချိန်တွင် အိတ်ပိတ်တင်ဒါပွဲ ကျင်းပရန် ရက်ပြောင်းလဲသတ်မှတ်လိုက်ပါသည်။

(က) အိတ်ပိတ်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁၀-၃-၂၀၁၇ရက်၊ မွန်းလွဲ ၁၆း၀၀ နာရီ နောက်ဆုံးထား တင်သွင်းရပါမည်။

(ခ) တင်ဒါပွဲကို ၁၁-၃-၂၀၁၇ ရက် စနေနေ့ နံနက် ၁၀း၀၀ နာရီတွင် ဂေါပက အဖွဲ့ရှုံး၌ ကျင်းပပါမည်။

၂။ ဈေးဆိုင်ခန်းမြေနေရာကို ယခင်သတ်မှတ်ခဲ့သည့် ၁၉-၃-၂၀၁၇ရက် နံနက် ၁၀း၀၀ နာရီတွင် မွန်ဓမ္မာရုံ၌ ရောင်းချမည်ဖြစ်ပါသည်။

၃။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဂေါပကအဖွဲ့ရှုံးတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

ဂေါပကအဖွဲ့
 ဖုန်း-၀၅၂-၂၂၁၀၆၈၊ ၀၅၂-၂၂၄၂၅၅

သင်္ကြန်တွင်း (၁၀)ရက်အထူးတရားစခန်းပွဲကြီး

သာကေတမြို့နယ်၊အောင်စကြာမိုးကုတ်ပိပဿနာ ဓမ္မရိပ်သာကြီး၌ သင်္ကြန်တွင်း (၁၀)ရက်အထူးတရားစခန်းပွဲကြီးကို ၂၀၁၇ခုနှစ်၊ဧပြီလ(၈)ရက် စနေနေ့မှဧပြီလ(၁၇)ရက် တနင်္လာနေ့အထိကျင်းပသွားမည်ဖြစ်ပါသည်။ ဓမ္မရိပ်သာနန်း၊ သီလရင်ဝတ်လိုသောပုဂ္ဂိုလ်များနှင့်တရားစခန်းဝင်လိုသော ယောက်ျားများသည်လူကိုယ်တိုင်လာရောက်၍ကြိုတင်စာရင်းပေးသွင်းကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။

ယောက်ျားအတွက်အရက်ဆွမ်း၊နေ့ဆွမ်း၊အမျိုး၊ပျော်ရည်လှူဒါန်း လိုသော စေတနာရှင်များသည် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးပျော်၍ နှိုးဆော်အပ်ပါသည်။

ဖုန်း- ၀၉-၅၁၄၇၃၈၂၊ ၀၉-၄၅၁၀၄၁၀၆၆

မောင်းကြွပျောက်လျှောက်ထားခြင်း

ယာဉ်အမှတ် 2K/9312 ၏ မောင်းကြွ နံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်မောင်းကြွ နံပါတ်ပြား ပျက်ပြယ်ပါကြောင်း အများ သိစေရန် ကြေညာအပ်ပါသည်။

ကညန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၃၈၄/၆၈၂၀၀ Honda Wave 125 ယာဉ်လက်ယံရှိသူ ဦးအောင် တင် ၁၀/ရမန(နိုင်)၁၄၅၅၅၅၅ (ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့် ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ပြည်နယ်ဦးစီးရုံး(မော်လမြိုင်မြို့)

သမီးအဖြစ်မှ စွန့်လွှတ်ခြင်း/အမွေပြတ်စွန့်လွှတ်ခြင်းနှင့် အများသိစေရန်ကြေညာခြင်း

၂၂-၁-၂၀၁၇ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (ကြော်ငြာ)(၂၆)ကော်လံ(၂) ပါ ဦးစောလွင်(ရမ်း/ဗုဒ္ဓ)၊ ဒေါ်နန်းခမ်းလှ(ရမ်း/ဗုဒ္ဓ)တွင် (၁)နန်းစာစာလွင်၊ (၂)နန်းကလျာလွင်၊ (၃)လွင်လွင်စိုး(ခ)စိုးစိုးလွင်ဆိုသည့် သမီး(၃)ဦး ထွန်းကားခဲ့ရာ သက်ရှိထင်ရှားလျက်ရှိသော မိဘများပိုင်ဆိုင်သည့် ဒေါ်နန်းခမ်းလှ အမည်ပေါက် လားရှိုးမြို့၊ ရပ်ကွက်(၂)၊ နယ်မြေ(၉)၊ အထွက်အမှတ် ၃၆၊ ဦးပိုင်အမှတ် ၂၂/ခ၊ စာရေးကုန်းရပ်၊ မြေချိန်စရိယာ ၀၃သမာဝဇကအနက်မှ မိဘတို့ ဝတ္တရားရှိသည့်နှင့်အညီ သားသမီး(၁)ဦးလွင် ၀၃သမာဝဇကအမျိုးကျစိကိုလားရှိုးမြို့နယ်၊ မြေစာရင်းဦးစီးဌာန၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ၂၀၁၄ခုနှစ် ဩဂုတ် ၁ ရက်တွင် မေတ္တာဖြင့် ပေးကမ်းခြင်းစာချုပ်ချုပ်ဆို၍ ခွဲဝေပေးကမ်းခဲ့ပြီး ဖြစ်သော်လည်း လက်ကျန်ရွှေပြောင်းနိုင်/ မပြောင်းနိုင်ပစ္စည်းအရပ်ရပ်တို့အား သက်ရှိထင်ရှားရှိနေကြသော မိဘနှစ်ပါး တို့၏ ဆန္ဒသဘောအရ တစ်စိတ်တစ်ဒေသဖြစ်စေ၊ အားလုံးဖြစ်စေခွဲစိတ်ရောင်းချ/ပေးကမ်းစွန့်ကြဲ/လှူဒါန်းခြင်းလုပ်ငန်းများ အပေါ်အငယ်ဆုံးသမီးဖြစ်သူ လွင်လွင်စိုး(ခ)စိုးစိုးလွင် ၁၃/လရန(နိုင်)၀၀၀၆၁၂ (စီးပွားမတူ/မိဘနှင့်အတူနေ)သည် အကြိမ်ကြိမ်ခွဲဝေရောက်ရွက်ဖက်နေခဲ့သည့်အပြင် မိဘနှစ်ပါးနှင့် မိဘစုများအား ဂုဏ်သိက္ခာထိခိုက်စေခြင်း၊ စိတ်ဆင်းရဲသောကရောက်အောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ဤသတင်းစာကြော်ငြာသည့်ရက်မှစ၍ သမီးအဖြစ်မှ အပြီးအပိုင် အမွေပြတ်စွန့်လွှတ်လိုက်ပါကြောင်းနှင့် မိဘများပိုင်ဆိုင်သည့်ရွှေပြောင်းနိုင်/မရွှေပြောင်းနိုင် ပစ္စည်းအရပ်ရပ်တို့အား မိဘတို့၏ဆန္ဒသဘောအလျောက် ခွဲစိတ်ရောင်းချ/ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းလုပ်ငန်းများအပေါ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဝင်ရောက်နေထိုင်ယှက်ယာနဲ့တားသူအပေါင်းတို့အား တည်ဆဲပစ္စည်းများနှင့်အညီ တိုင်တန်းအမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဦးစောလွင် ၁၃/လရန(နိုင်)၀၀၀၆၁၂
 ဒေါ်နန်းခမ်းလှ ၁၃/လရန(နိုင်)၀၀၀၆၁၂
 ဦးဘဝင်း LL.B
 တရားလွှတ်တော်ရှေ့နေ(စဉ်-၇၇၃၈/၂၀၁၀)
 အမှတ် ၈၃၊ ကျောက်စိမ်းလမ်း၊ နယ်မြေ(၇) ရပ်ကွက်(၁၀)၊ လားရှိုးမြို့

ဝမ်းနည်းကြေကွဲခြင်း

ဗိုလ်ချုပ်ချစ်လှိုင် (ငြိမ်း) အသက်(၉၃)နှစ်

အထက(၂)ဒဂုံ (မြို့မ) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နာယကဖြစ်သူ ဗိုလ်ချုပ်ချစ်လှိုင်(ငြိမ်း)သည် ၂၈-၂-၂၀၁၇ရက်(အင်္ဂါနေ့)မွန်းလွဲ ၂:၄၅နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ အထက(၂)ဒဂုံ (မြို့မ)

ဝမ်းနည်းကြေကွဲခြင်း

ဦးလှသန်း

(ရဲအရာရှိဟောင်း) သူရ-၁၁ ဖောင်ကြီး

အသက်(၆၈)နှစ်

ဦးလှသန်းသည် ၃-၃-၂၀၁၇ရက်တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း။ သူရ (၁၁) သူငယ်ချင်းများ

ဝမ်းနည်းကြေကွဲခြင်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်နေ (ဦးတင်သိန်း-ဒေါ်အမာ)တို့၏ သား(ဦးမောင်ကြီး-ဒေါ်ပျော)တို့၏သားသမက်၊ ဒေါ်ကျင်ရွှေ၏ခင်ပွန်း၊ နေပြည်တော်၊ စည်ပင်ဝန် ထမ်းအိမ်ရာ၊ တိုက် (A-4)၊ အခန်း ၂၁နေ ဦးအောင်ကိုလတ်(ဒု-ညွှန်မှူး)၊ နေပြည်တော်စည်ပင်-ဒေါ်ခင်ငြိမ့်ငြိမ့်သူ၊ ဗိုလ်မှူးနေောင်လတ်-ဒေါ်မေသူဇာမိုး၊ ဦးမေမင်းသော်၊ ဦးသော်တာထွန်း တို့၏ဖခင်၊ မောင်သူတအောင်၊ မောင်ဖြိုးထက်ကိုကိုတို့၏ အဘိုး ဦးသိန်းဦး အသက်(၆၅)နှစ်သည် ၂-၃-၂၀၁၇ရက် (ကြာသပတေးနေ့) နံနက် ၇နာရီတွင် ကွယ်လွန်ကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။

စစ်တက္ကသိုလ်မှိုလ်လောင်းအမှတ်စဉ်(၄၃)မှ သူငယ်ချင်းများ

အထူးဝမ်းနည်းကြေကွဲခြင်း

ဗိုလ်မှူးအောင်ကျော်ဦး (ငြိမ်း)

ကြည်း-၁၆၄၁၀၁ OTS (၆၁) B.Sc (Chemistry)

အသက်(၅၉)နှစ်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးစိစာရအိမ်ရာ၊ တိုက် ၂၄၊ အခန်း ၂၄နေ ဒေါ်နီလာလှိုင်၏ခင်ပွန်းဖြစ်သူ သူငယ်ချင်း ဗိုလ်မှူးအောင်ကျော်ဦး(ငြိမ်း)သည် ၂-၃-၂၀၁၇ရက် ည ၁၁:၃၀နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

OTS (၆၁)မှ သူငယ်ချင်းများ

ဗိုလ်မှူးသိန်းချမ်း(ငြိမ်း) M.E.C

OTS (103)

အသက်(၄၇)နှစ်

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အမှတ် ၁၆၀၊ ၆/၁၄ရပ်ကွက်၊ မော်လမြိုင် လမ်းနေ ဦးစောသိန်း(ဖနတ်)-ဒေါ်နန်းအေးတို့၏သား၊ ဒေါ်သိန်းသိန်းအေး (အထပြု၊ အထက-၂၊ မင်္ဂလာဒုံ)၊ ဦးသိန်းရီ(1 Engineer)-ဒေါ်လှလှတို့၏ မောင်/ညီ၊ ဗိုလ်မှူးသိန်းအေး-ဒေါက်တာငြိမ်းသိရီအေးတို့၏အစ်ကို၊ ဒေါ်လှလှ သွယ်၏ချစ်လှစွာသောခင်ပွန်း၊ မစုလင်းထက်(ပနစ်၊ အနောက်ပိုင်းတက္ကသိုလ်)၊ မစုရွှန်းထက်(Grade-၆၊ အထက-၂၊ မင်္ဂလာဒုံ)တို့၏ဖခင်၊ မောင်တင်ထက် အောင်၊ မချိုချိုသက်ထွေး၊ ဒေါက်တာမိုးဝင်းတို့၏ဦးလေးသည် ၄-၃-၂၀၁၇ ရက်(စနေနေ့) နံနက် ၄:၃၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၆-၃-၂၀၁၇ရက် (တနင်္လာနေ့) မွန်းတည့် ၁၂နာရီတွင် ရေဝေးသူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ် မည်ဖြစ်ပါကြောင်း။ (နေအိမ်မှကားများ နံနက် ၁၀နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ကိုသန့်စင်

(သုံးဆယ်မြို့) အသက်(၃၇)နှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဗိုလ်ချုပ်လမ်းနေ ဦးကဲသိမ်း-ဒေါ်ခင်စိန်(ကဲသိမ်း) စိန်ရွှေရတနာဆိုင်နှင့်သက်နိုးတိုက်)တို့၏သား၊ တောင်လမ်းသစ်လမ်းနေ ဦးစော်ဖေ-(ဒေါ်နီလာလှ)တို့၏သားသမက်၊ လမ်းမ တောင်လမ်းနေ ကိုဦးမြင့်ဖြိုး-မငြိမ်း(ငြိမ်းစံ)၊ ဗိုလ်ချုပ်လမ်းနေ ကိုစော်ဖြိုးဝေ-မငြိမ်းငြိမ်းဝင်းတို့၏အစ်ကို၊ ဗိုလ်ချုပ်လမ်းနေ မထက်ထက်ခိုင်၏ခင်ပွန်း၊ မောင် ဇွဲထွေး(အထက-၅၊ မြို့မ)၏ချစ်လှစွာသောမောင်သည် ၄-၃-၂၀၁၇ရက် (စနေ နေ့) နံနက် ၆နာရီတွင် အောင်ရတနာဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၆-၃-၂၀၁၇ရက် (တနင်္လာနေ့) မွန်းလွဲ ၁နာရီတွင် သုံးဆယ်မြို့ အရှေ့ရိုးကြီးသူသားနှင့် သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။ ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း

ဒေါ်သန်းကြည် (သုံးဆယ်) အသက်(၉၂)နှစ်

ဟင်္သာတ တက္ကသိုလ်၊ သတ္တဗေဒဌာန၊ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာ အေးအေးတင်၏မိခင် ဒေါ်သန်းကြည်သည် ၁-၃-၂၀၁၇ရက်တွင် ကွယ်လွန်သွား ကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါသည်။

ဆရာမများ၊ ဝန်ထမ်းများ ကျောင်းသူ/ကျောင်းသားများ သတ္တဗေဒဌာန၊ ဟင်္သာတတက္ကသိုလ်

ဒေါ်သန်းအေး (ကျုံးပျော်)

အသက်(၈၂)နှစ်

ကျုံးပျော်မြို့နေ ဝဏ္ဏကျော်ထင်(ဦးရင်နာ-ဒေါ်စိုး)တို့၏သမီး၊ (ဦးမောင် ထွန်း-ဒေါ်ချစ်)တို့၏ဈေးမ၊ ဦးခင်အောင်(မြို့နယ်ပညာရေးမှူး)၊ ငြိမ်း)၏ဇနီး၊ ဦးသိန်းလွင်-ဒေါ်လွင်လွင်သန်း၊ ဒေါက်တာကျော်အောင်နိုင်(အရိုးအထူးကျ)- ဒေါ်ခင်စန်းမွှေး၊ ဒေါက်တာမိုးမြင့်အောင်(ပါမောက္ခ၊ အစာအိမ်နှင့် အူလမ်း ကြောင့်ရောဂါဆေးပညာဌာန)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး)-ဒေါက်တာဝင်းမာ ဒွေး(ခွဲစိတ်အထူးကျ)၊ ဒေါက်တာအောင်ထင်လင်း(အထူးကျ၊ သွားနှင့်ခံတွင်း၊ စိတ်ထွန်းဆေးရုံကြီး၊ တောင်ကြီး)-ဒေါ်နန်းညွှန်မေ၊ ဦးမိုးကျော်အောင်- ဒေါ် နန်းဟွမ်ခမ်းတို့၏မိခင်၊ မြေးကိုးယောက်၊ မြစ်တစ်ယောက်တို့၏အဘွားသည် ၄-၃-၂၀၁၇ရက်(စနေနေ့)နံနက် ၆:၁၀နာရီတွင်ကွယ်လွန်သွားပါသဖြင့် ၆-၃-၂၀၁၇ရက်(တနင်္လာနေ့) နေ့လယ်တွင် ကျုံးပျော်မြို့၌ ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ် ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါ သည်။ ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း

ဒေါ်သန်းအေး (ကျုံးပျော်)

အသက်(၈၂)နှစ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့်အူလမ်းကြောင့် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာမိုးမြင့်အောင်၏ ချစ်လှစွာသောမိခင်ကြီးသည် ၄-၃-၂၀၁၇ရက် (စနေနေ့) တွင် ကွယ်လွန်ကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

ပါမောက္ခ ဦးသိန်းမြင့်နှင့် ဆရာဝန်/ဆရာမ၊ ဝန်ထမ်းများ အစာအိမ်နှင့် အူလမ်းကြောင့်ရောဂါဆေးပညာဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

အထူးဝမ်းနည်းကြေကွဲခြင်း

ဒေါ်သန်းအေး (ကျုံးပျော်)

အသက်(၈၂)နှစ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့်အူလမ်းကြောင့် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာမိုးမြင့်အောင်၏ ချစ်လှစွာသောမိခင်ကြီးသည် ၄-၃-၂၀၁၇ရက် (စနေနေ့) တွင် ကွယ်လွန်ကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

အစာအိမ်၊ အူလမ်းကြောင့်နှင့် အသည်းရောဂါပညာအဖွဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း

ဝမ်းနည်းကြေကွဲခြင်း

ဒေါ်သန်းအေး (ကျုံးပျော်)

အသက်(၈၂)နှစ်

သူငယ်ချင်း ပါမောက္ခ ဦးမိုးမြင့်အောင် (အစာအိမ်နှင့် အူလမ်းကြောင့် ဌာန)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး) - ဒေါက်တာဝင်းမာဒွေးတို့၏ မိခင်ကြီး ဒေါ်သန်းအေးသည် ၄-၃-၂၀၁၇ရက် (စနေနေ့) နံနက်တွင် ကွယ်လွန်သွား ကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ဆေးတက္ကသိုလ်(၂) သူငယ်ချင်းများ April / 90 Batch

ဒေါ်ခင်ဝင်းရီ

အသက်(၆၀)

ရန်ကုန်မြို့၊ လမ်းတော်မြို့နယ်၊ (၁၁)ရပ်ကွက်၊ လမ်းသစ်ရိပ်သာ၊ တိုက် ၇၊ အခန်း ၉နေ (ဦးထွန်းရွှေ-ဒေါ်လှ ဘော)တို့၏သမီး၊ (ဦးစိန်ထွန်း)၏ဇနီး၊ (ဦးအေးသန်း)၊ ဒေါ်ခင်စိန်၊ ဒေါ်ခင်စိန်ရီတို့၏ညီမ၊ ဒေါ်ခင်စိန်မြင့်၊ ဒေါ်ခင် စန်းတင့်၊ ဒေါ်လှလှမိုးတို့၏အစ်မ၊ ဦးမိုး ဝင်းထွန်း၏မိခင်သည် ၄-၃-၂၀၁၇ ရက် (စနေနေ့) နံနက် ၃:၅၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၆-၃-၂၀၁၇ ရက် (တနင်္လာနေ့) ညနေ ၃နာရီတွင် ထိန်ပင်သူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ် မည် ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေး အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှ ကားများ မွန်းတည့် ၁၂နာရီတွင် ထွက် ခွာပါမည်။) ကွယ်လွန်သူအားရည်စူး၍ ၁၀-၃-၂၀၁၇ရက် (သောကြာနေ့) နံနက်တွင် နေအိမ်သို့ ရက်လည်ဆွမ်း ကျွေးတရားတော်နာ ကြွရောက်ပါရန် မိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဦးမြင့်ဆွေ (ဟိုပင်)

B.Ag (1975-1982)

လယ်စိုက်ရင်း(ငြိမ်း) အသက်(၆၁)နှစ်

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ် ၇၃၊ ရွှေရတနာလမ်း၊ (ဦးညို)-ဒေါ်လှ ရင်တို့၏သားကြီး၊ ဒေါက်တာမြင့်လှ-ဒေါ်သီတာကြိုင်၊ (ဒေါ်နွယ်နွယ်ပြုံး)- ဒေါ်ခင်သန်းမူ၊ ဦးမြင့်ဝင်း-ဒေါ်ခင်စန်းမေ၊ ဦးသန်းထွန်း-ဒေါ်ဌေးဌေးဝေ၊ ဦးမြင့် အောင် - ဒေါ်ဝင်းသန္တာတို့၏ အစ်ကို၊ ဟိုပင်မြို့၊ မြို့မအလယ်ရပ်နေ ဒေါ်ခင် မာကြည်၏ခင်ပွန်း၊ မယင်းမာဆွေ၊ မောင်စိုင်းရဲသူရ၊ မနင်းမိုးမြင့်တို့၏ ဖခင်သည် ၃-၃-၂၀၁၇ရက်(သောကြာ နေ့)ညနေ ၆:၁၀နာရီတွင် ရန်ကုန်ဆေးရုံ ကြီး၌ ကွယ်လွန်သွားပါသဖြင့် ၅-၃-၂၀၁၇ရက်(တနင်္လာနေ့) မွန်းလွဲ ၁၂ နာရီတွင် ရေဝေးသူသားနှင့် ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ဆွေမျိုး မိတ်သင်္ဂဟများအား အသိပေးအကြောင်း ကြားအပ်ပါသည်။ (ကမာရွတ်၊ ဆင်ရေ တွင်း၊ အောင်မြေသာစည် ဘုန်းကြီး ကျောင်းမှကားများ နံနက် ၁၀နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

တက္ကသိုလ်မြေလျှင်နှင့်

တောင်တက်အသင်း

သဘာဝဒေါ်သံဖောင်ဒေးရှင်း

ဦးမောင်မောင်

အသက်(၉၆)နှစ်

ရန်ကုန်မြို့၊ ၁၃လမ်း၊ အမှတ် ၃၈ နေ ကိုမိနီအောင်(မြေလျှင်/တောင်တက် အသင်းဝင်)၏ဖခင်သည် ၃-၃-၂၀၁၇ ရက်တွင် ကွယ်လွန်သွားပါ၍ ၇-၃-၂၀၁၇ရက်တွင် ရေဝေးပူကုန်သူသားနှင့် သင်္ဂြိုဟ်မည်ဖြစ်ပါ၍ အသင်းဝင်များ လိုက်ပါပို့ဆောင်ကြပါရန်။ (နေအိမ်မှ ကားများ နံနက် ၁၀နာရီတွင် ထွက်ခွာ ပါမည်။) အမူဆောင်အဖွဲ့

ခရစ်တော်၌အိပ်ပျော်ခြင်း

ဒေါ်ရီရီငြိမ်း(ခ)

Phyllis Fiancis

ဆရာမ(လယ်/ပြု ငြိမ်း) အမက(၁)ဒေါပုံ

အသက်(၆၇)နှစ်

ရန်ကုန်မြို့၊ အမှတ် ၃၃၅၊ အခန်း ၁၅၊ ဗိုလ်အောင်ကျော်လမ်းနေ Edward Francis - ဒေါ်ခင်ညွှန်တို့၏ သမီး၊ (Alice Francis)၊ (Patrick Francis)၊ ဦးမျိုးညွှန်(I.L.B.C)-(ဒေါ်ကြည်ကြည်) ဦးမျိုးညွှန်(Shirely Francis)၊ Emile-Theresa Francis (Auatralia), (Cylir Francis)၊ ဒေါ်သန်းသန်းငြိမ်း (အထက-၅၊ ဗိုလ်တထောင်) တို့၏ အစ်မ၊ မောင်ဖေယုမျိုး၊ မင်းမင်းမောင်- မမြတ်မိုးတို့၏အမိ၊ မြတ်တန်ဆု မောင်၏အဘွားသည် ၂-၃-၂၀၁၇ရက် (ကြာသပတေးနေ့) မွန်းလွဲ ၂:၃၀နာရီ တွင် ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့် ၄-၃-၂၀၁၇ရက် (စနေနေ့) မွန်းလွဲ ၁ နာရီတွင် စိန်ခေရီဘုရားကျောင်း၌ ဝတ် ပြုဆုတောင်းပြီး ရေဝေးခရစ်ယာန် သူသားနှင့် ပို့ဆောင်ဂူသွင်း သင်္ဂြိုဟ် မည်ဖြစ်ပါကြောင်း။ ကျန်ရစ်သူမိသားစု

ဒေါ်ဌေးမြစန္ဒာ

အသက်(၆၄)နှစ်

ရန်ကုန်မြို့နေ (ဦးခင်မောင်ကြီး- ဒေါ်မြခင်)တို့၏ တစ်ဦးတည်းသော သမီး၊ (ဦးခင်မောင်ထွန်း)၊ (ဦးခင်မောင် စန်း)၊ (ဦးခင်မောင်နိုင်)၊ (ဦးခင်မောင် ဇော်)တို့၏ညီမ၊ ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်၊ ဝေဠုဝန်အိမ်ရာ၊ တိုက် ၁၊ အခန်း ၂၆နေ (ဦးသာထွန်း)၊ စက်မှု-၁၊ (ငြိမ်း)၏ဇနီး၊ ဦးသက်ထွန်းဦး-ဒေါ်စု လှိုင်သွယ်၊ ဗိုလ်ကြီးလှိုင်မျိုးကျော် (ကကထာ)-ဒေါ်မြခင်ဖြူထွန်း၊ ဒေါ် ကြောသီထွန်းတို့၏ချစ်လှစွာသောမိခင်၊ မောင်ခန့်လင်းထွန်း၊ မဆုမြတ်မျိုးအိမ်၊ မောင်ကျော်ကရာဇာထွန်းတို့၏ အဘွား သည် ၄-၃-၂၀၁၇ရက်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားပါ သဖြင့် ၆-၃-၂၀၁၇ရက် မွန်းလွဲ ၂ နာရီတွင် ထိန်ပင်အေးတိုက်မှထိန်ပင် သူသားနှင့်ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ် ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုး အပေါင်းတို့အား အသိပေးအကြောင်း ကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၁၁:၃၀နာရီတွင်ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ရဟန်းဒါယိကာမကြီး

ဒေါ်လှလှ(ခ)

Mrs Jyotsna Barua

(စစ်တွေ)

[သားဖွားဆရာမ (ငြိမ်း) Ex-CARE, ACE, MSF]

အသက်(၆၅)နှစ်

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ၅၆ လမ်းတို၊ တိုက် ၈၄၊ ဒုတိယထပ်(ယာ) နေ ဦးလှမောင် - ဒေါ်စိန်ဖြူတို့၏ သမီး၊ ဦးရွှေလှ(ခ)Mr Sudhir Barua (Ex-UNHCR, Maltser & WHO) ၏ဇနီး၊ ပွင့်ဦး၊ ညီညီစံ(ကထိက)၊ နည်း ပညာတက္ကသိုလ်၊ ဗန်းမော်)၊ ညီညီထူး၊ ညီညီထွေးတို့၏မိခင်သည် ၃-၃-၂၀၁၇ ရက် (သောကြာနေ့) မွန်းလွဲ ၁:၁၄နာရီ တွင် ပင်လုံအေးရုံ၌ ကွယ်လွန်သွားပါ သဖြင့် ၅-၃-၂၀၁၇ရက်(တနင်္လာနေ့) မွန်းလွဲ ၁၂နာရီတွင် ရေဝေးသူသားနှင့် ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှ ကားများ နံနက် ၁၁:၃၀နာရီတွင်ထွက်ခွာ ပါမည်။) ကွယ်လွန်သူအား ရည်စူး၍ ၇-၃-၂၀၁၇ရက် (အင်္ဂါနေ့) နံနက် မိတ်သင်္ဂဟများအားအသိပေးအကြောင်း ကြားအပ်ပါသည်။ (ကမာရွတ်၊ ဆင်ရေ တွင်း၊ အောင်မြေသာစည် ဘုန်းကြီး ကျောင်းမှကားများ နံနက် ၁၀နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး

ဒေါ်ခင်အုန်း

အသက်(၉၅)နှစ်

ရန်ကုန်မြို့နေ (မြို့မကျောင်းဆရာ ဦးလှ-ဒေါ်လှမေ)တို့၏ သမီး၊ (ဦးခင်ဦး-ဒေါ်လှမေ)တို့၏သမီးဈေးမ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄) ရပ်ကွက်၊ သင်းဝင် ၆လမ်း၊ အမှတ် ၁၀၂၀နေ(ဦးဘခင်)၏ဇနီး၊ ဦးခင်မောင် အုန်း(ဒုရဲမှူး)၊ (ငြိမ်း)-(ဒေါ်ဝင်းကြည်)၊ ဦးသန်းအောင်(မူအုပ်၊ ငြိမ်း)-ဒေါ်မာမာ အုန်း(မိခင်/ကလေး၊ ငြိမ်း၊ လက်ဝဲတန်းမြို့)၊ ဦးဘိုအုန်း(Gold Delta Co., Ltd)-ဒေါ်ညွှန်ညွှန်ရီ၊ ဦးဝင်းကြိုင်(ဒု-ညွှန်မှူး)၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီး ဌာန)-ဒေါ်စိန်အုန်း(အလပြု၊ အထက-၂၊ ကမာရွတ်)တို့၏မိခင်၊ မခိုင်ဝင်ဘုရား၊ မမေဖြိုးကြိုင်၊ မောင်အောင်ကျောင်းမြတ်တို့၏ဘွားဘွားကြီးသည် ၄-၃-၂၀၁၇ ရက် မွန်းလွဲ ၂:၄၀နာရီတွင် နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ၆-၃-၂၀၁၇ ရက် ညနေ ၃နာရီတွင် ရေဝေးသူသားနှင့် မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ မိတ်ဆွေများအား အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ မွန်းလွဲ ၁:၃၀နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု

ကျေးဇူးတင်လွှာ

ရဟန်းဒါယကာမကြီး

ဦးစိုင်းသိန်းထွန်း(ခ)ဦးပု(ကာယဗလမောင်) အသက်(၉၂)နှစ်

ရမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကဟောင်း၊ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်နေ (ဦးဖေ-ဒေါ်ခမ်းမုတ်)တို့သား၊ မိုးကုတ်မြို့နေ (ဦးဘဘက-ဒေါ်မောင်)တို့၏သားသမက်၊ သီပေါမြို့၊ အနောက်ရပ်နေ (ပွားကြီး) ဦးခင်မောင်-ဒေါ်ခင်ကြီးတို့၏မောင်၊ လားရှိုးမြို့နေ (ဦးခင်မောင်မြင့်)-ဒေါ် တောင်တောက်၊ ဒေါက်တာဝင်းမောင်-ဒေါ်ခင်ကြော့၊ မန္တလေးမြို့နေ ဦးခင်မောင် လတ်-ဒေါ်ခင်မေ၊ သန့်လှိုင်မြို့နေ ဦးခင်စိုး(သံအမတ်ကြီး)၊ (ငြိမ်း)-ဒေါ်ကြည်မူ၊ လားရှိုးမြို့နေ ဦးစိုင်းမြင့်မောင်-ဒေါ်ခင်ဝင်းမောင်ကြီးမြို့နေ ဦးဘလှ-ဒေါ်ညို၊ ရန်ကုန်မြို့နေ ဦးမောင်မောင်လေး-ဒေါ်စန်းစန်း၊ ဦးတင်လှိုင်-ဒေါ်နီနီလှိုင်တို့၏ ဦးလေး၊ လားရှိုးမြို့နေ ဦးစိုင်းကျော်ကျော်၊ တာချီလိတ်မြို့နေ ဦးစိုင်းကျော်ညွှန်- ဒေါ်သန်းသန်းအေး၊ နမ့်ခမ်းမြို့နေ (ဦးစိုင်းသက်ထွန်း)-ဒေါ်နန်းမြရင်၊ မူဆယ်မြို့နေ ဦးစိုင်းဌေးလှိုင်(ဧရာဝတီဘဏ်၊ မူဆယ်)-ဒေါ်နန်းသန်းသန်းအေး၊ တာချီလိတ်မြို့နေ ဦးကျော်ကျော်-ဒေါ်နန်းခင်ဆွေဦး၊ မိုးညှင်းမြို့နေ ဦးစိုင်းဌေးလှိုင်-ဒေါ်စန်းစန်းအေး၊ ရန်ကုန်မြို့နေ ဦးသိန်းဝင်း(အကောင်စွန်းဦးစီးဌာန)-ဒေါ်နန်းသန်းသန်းလှိုင်သီပေါ မြို့နေ ဦးအုန်းနိုင်-ဒေါ်သန်းရွှေမာ(မြို့နယ်အားကစားမှူး)၊ ဦးသန်းနိုင်၊ မူဆယ်မြို့နေ ဦးသိန်းစော(မြို့နယ်စည်ပင်)-ဒေါ်နန်းဝေဝေလှိုင်တို့၏ကျေးဇူးရှင်ဖခင်၊ မြေး ၂၃ ယောက်၊ မြစ်ကိုးယောက်တို့၏အဖေ၊ [ဒေါ်နန်းမြရင်(ခ)ကြီးမိုး]၏ချစ်လှစွာသော ခင်ပွန်းသည် ၂-၃-၂၀၁၇ရက်တွင် ကွယ်လွန်သွားပါ၍ ၄-၃-၂၀၁၇ရက်(စနေနေ့) တွင် ဂူသွင်းသင်္ဂြိုဟ်ရာတွင် လိုက်ပါပို့ဆောင်ပေးသူများအားလုံးတို့အား အထူး ကျေးဇူးတင်ရှိပါသည်။ ကျန်ရစ်သူမိသားစု

ဦးကိုလေး (အငြိမ်းစားကျောင်းဆရာ)

သမာဓိဆေးဆိုင်၊ သံတွဲမြို့

အသက်(၈၂)နှစ်

သံတွဲမြို့၊ သရော်တောရွာနေ(ဦးညိုလှ-ဒေါ်အေးပု)တို့၏သား၊ သံတွဲမြို့၊ သုတိလမ်းနေ (ဦးကျော်ငြိမ်း-ဒေါ်အေးသိန်း)တို့၏သားသမက်၊ ဆရာမ ဒေါ် တင်နွဲ့ (အငြိမ်းစား၊ အထက-၁၊ သံတွဲ)၏ခင်ပွန်း၊ ဦးမိုးဇော်(MD-Nexus International Co.,Ltd,Director-Secure Networks Co.,Ltd)-ဒေါ်မောင်လှ လှိုင်(ခ)မေဇယ်၊ ဦးကျော်သက်အောင်(ခ)အောင်ကြီး-ဒေါ်တိုးတိုးအောင်၊ ဒေါ်စု ထွေးလှိုင်(ကထိက၊ အင်္ဂလိပ်စာဌာန)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)တို့၏ ဖခင်၊ မသက်သက်မိုးဇော်(ခ)ဝေဝေ-စင်ကာပူ)၊ မောင်သီပတင်ဇော်(အထက-၂၊ ကမာရွတ်)၊မောင်ဖြိုးမင်းသန်း(ခ)ဝေဝေ-စင်ကာပူ)၊မောင်ကျော်မင်းခန့်တို့၏အဘိုး သည် ၄-၃-၂၀၁၇ရက် (စနေနေ့) နံနက် ၁:၀၅နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြင့် မိရ် ၁လမ်းနေအိမ်၌ ကွယ်လွန်သွားပါသဖြင့် ယင်းနေ့ ညနေ ၃နာရီတွင် ရေဝေး သူသားနှင့် ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း၊ [ကွယ်လွန်သူအား ရည်စူး၍ ၆-၃-၂၀၁၇ရက်(တနင်္လာနေ့)နံနက် ၇နာရီမှ ၉နာရီအထိ ရက်လည်ဆွမ်းကျွေး တရားတော်နာကြွရောက်ပါရန် မိတ်ကြားအပ်ပါသည်။] ကျန်ရစ်သူမိသားစု

ဦးအောင်သူ(ခ)ဦးခင်မောင်မိုး

သမာဆန္ဒ၊ ပခုက္ကူ

အသက်(၈၀)

ရန်ကုန်မြို့၊ အမှတ် P-16၊ ယမုံနာရီပွဲစွန်အိမ်ရာ၊ ဒေါ်ဖြူနွယ်နေ(ဦးစိန်ရီ- ဒေါ်မေ)တို့၏သား(ဒေါ်မြင့်မြင့်)၏ချစ်လှစွာသောခင်ပွန်း၊ ဒေါ်မိုးမြင့်သူ၊ ဦးခင် မိုးဟိန်း-ဒေါ်စန္ဒာလှိုင်တို့၏ဖခင်၊ မောင်ရွှေလင်းအောင်မိုး၊ မောင်ပိုင်သူတမိုးတို့၏ အဘိုးသည် ၃-၃-၂၀၁၇ရက်(သောကြာနေ့)ညနေ ၄:၅၀နာရီတွင် ကွယ်လွန် သွားပါသဖြင့် ၄-၃-၂၀၁၇ရက်(စနေနေ့)နံနက် ၁၀နာရီတွင် ရေဝေးသူသားနှင့် မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိ ပေးအကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဦးအုန်းမောင်

(အငြိမ်းစား၊ ပညာရေး)

အသက်(၇၅)နှစ်</

ရန်ကုန်ဓာတ်ပုံပွဲတော် စိတ်ဝင်တစား ကြည့်ရှုသူများဖြင့် စည်ကား



ရန်ကုန်မြို့၊ မဟာဓမ္မလပန်းခြံ၌ ပြုလုပ်သည့် ဓာတ်ပုံပွဲတော်တွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားနေသည်ကို တွေ့ရစဉ်

သတင်း - မြင့်မောင်စိုး
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် မတ် ၄ (၉)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ယနေ့ညနေပိုင်းက မဟာဓမ္မလပန်းခြံ၌ ဖွင့်လှစ်ပြသရာ ပြည့်သူများ အထူးစိတ်ဝင်စားစွာ လာရောက်ကြည့်ရှုအားပေးသည်ကို တွေ့ရသည်။

“ဒီလိုဓာတ်ပုံပွဲတော်ကို မဟာဓမ္မလပန်းခြံမှာ အခုလို ပြသနိုင်တာဟာ ယခုရန်ကုန်မြို့က အများကြီးပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ဒီပြပွဲမှာ World Press ဓာတ်ပုံပွဲလည်း ပြသထားပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ပြသထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်က ဓာတ်ပုံဆရာတွေရဲ့ဓာတ်ပုံလက်ရာတွေကိုလည်း အမဲခန်းတွေရပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဆိုပါ အခမ်းအနားတွင် ပြောသည်။

အဆိုပါဓာတ်ပုံပွဲတော်ကို မတ် ၄ ရက်မှ ၁၉ ရက်အထိ ခင်းကျင်းပြသမည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်မှ စတင်ခဲ့သည့် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ယခင်က ပြင်သစ်ယဉ်ကျေးမှုဌာန၌ ပြသခဲ့ကြောင်း၊ ဓာတ်ပုံပေါင်း ၁၇၀ ကျော် ပြသထားကြောင်း သိရသည်။

ပြပွဲတွင် မတ် ၄ ရက်နှင့် ၅ ရက် ညများတွင် LED SCREEN ဖြင့် ဓာတ်ပုံဆရာများ၏ ထူးခြားသော မြန်မာ့လူမှုဘဝဓာတ်ပုံများကို ပြသပေးလျက်ရှိသည်။ ယခုပြပွဲတွင် ဆင်ဆာလုံးဝ ဖြတ်တောက်ခြင်းမရှိဘဲ ပြသခြင်းဖြစ်၍ ဓာတ်ပုံပြပွဲတွင် သမိုင်းဝင်ဓာတ်ပုံပြပွဲကြီးလည်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ **စာမျက်နှာ ၅ ကော်လံ ၄ ❖**



ဆန်းဒေးကာတွန်း: စာ » ၁၆၊ ၁၇

KIA/TNLA လက်နက်ကိုင် ပူးပေါင်း အဖွဲ့က မူဆယ်-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသည့် စခန်းငယ်တစ်ခုနှင့် လုံခြုံရေးစခန်းများအား အလစ်အငိုက်တိုက်ခိုက်
စာ » ၉

ထိပ်ဆုံးမှ ရန်ကုန်အသင်း နောက်ကျဂိုးဖြင့် နိုင်ပွဲဆက်

သတင်း - ညိုမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်

ရန်ကုန် မတ် ၄ ၂၀၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ပထမနေ့ကို ယနေ့ညနေပိုင်းက ကွင်းငါးကွင်း၌ကျင်းပရာ ထိပ်ဆုံးမှ ရန်ကုန်အသင်း နိုင်ပွဲဆက်ပြီး ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

ပွဲစဉ် (၇) အပြီးတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ရန်ကုန်အသင်းနှင့် ဒုတိယနေရာမှ ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် အနီးကပ်ဆုံး ပြိုင်ဘက် ရှမ်းယူနိုက်တက်ကို ပွဲပြီးခါနီးတွင် သွင်းယူသည်ကိုဖြင့် အနိုင်ရခဲ့သောကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်ချက်ကောင်းသွားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲရှုံးနိမ့်ခဲ့သောကြောင့် တတိယနေရာသို့ ဆင်းပေးခဲ့ရပြီး အိမ်ကွင်းတွင် နိုင်ပွဲရယူနိုင်ခဲ့သည့် လက်ရှိချန်ပီယံ ရတနာပုံအသင်းက ဒုတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။

စာမျက်နှာ ၅ ကော်လံ ၁ ○



ရန်ကုန်အတွက် အနိုင်ရိုးကို ကျော်ကိုကိုက ထောင့်ကန်ဘော တိုက်ရိုက်ကန်သွင်းရာ ဂိုးဝင်သွားစဉ်

နပျိုလင်းလက်စွမ်းအင်ထက် အမျိုးသမီးတိုင်းအတွက် 'ဒော်ရာမင်-အက်ပ်'

Oramin-F

'ဒော်ရာမင်-အက်ပ်' အဆင့်မြင့်အားဆေး

Korean ginseng & royal jelly